

**မြန်မာနိုင်ငံ
ကက်သလစ်
ဆရာတော်များ
အဖွဲ့ချုပ်
သတင်းဂျာနယ်**

the CBCM Herald

ငါသည် လောက၏ အလင်းဖြစ်၏။
ငါ့နောက် သို့ လိုက်သောသူသည်
မှောင်မိုက်တွင် သွားလာရမည်
မဟုတ်။ သူသည် အသက်နှင့်
ဆိုင်သော အလင်းကို ရလိမ့်မည်။
ယောဟန် ၈:၁၂

အောက်တိုဘာလ ၂၀၁၈ ခုနှစ်

မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ လစဉ်ထုတ်ဝေသည်

အတွဲ (၃) အမှတ် (၉)



ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ တောလ်တစ် သုံးနိုင်ငံ ခရီးစဉ်

စာ - ၅



စာ - ၆
တရုတ်နှင့် ဗာတီကန် တို့အကြား သဘောတူညီမှု



မြန်မာအရေးနှင့် ပတ်သက်၍
ကာဒီနယ်ချားလ်စ်ဘို၏ မေတ္တာရပ်ခံ ပန်ကြားစာ
စာ - ၇



စာ - ၁၂
“ဝ” တောင်တန်းများပေါ်က ကက်သလစ်
အသင်းတော်၏ လူမှု ဖွံ့ဖြိုးရေးလုပ်ငန်းများ



စာ - ၉
ထေဝီယအကြိမ်ခြောက် ဆာသနာပြုလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ
အစီအစဉ်ပေး ဆွေးနွေးပွဲ ကျင်းပ



XV ORDINARY GENERAL ASSEMBLY OF THE SYNOD OF BISHOPS
**Young People, the Faith
and Vocational Discernment**

အယ်ဒီတာ့ အာဇာတ်

လူငယ်များအတွက်

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်က ၁၅ ကြိမ်မြောက် ကျင်းပမည့် ဆရာတော်ကြီးများ၏ ညီလာခံတွင် "လူငယ်များ၊ ယုံကြည်ခြင်းနှင့် ခေါ်တော်မူခြင်းဆန်းစစ်သုံးသပ်ခြင်း" ဟူသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်မည် ဖြစ်ကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။ ညီလာခံကို ပီပြင်စွာကျင်းပကာ လူငယ်များအတွက် အမှန်တကယ် အသုံးဝင်စေရန် လက်တွေ့ကျသော နည်းလမ်းများကို စီမံချမှတ်ခဲ့သည်။ အထူးသဖြင့် လူငယ်များ၏ အသံကို နားထောင်ကာ လူငယ်များရင်ဆိုင်တွေ့ကြုံနေကြရသော စိန်ခေါ်မှုများ၊ အခွင့်အလမ်းများ၊ ခံစားချက်များ၊ မျှော်လင့်ချက်များစသဖြင့် လူငယ်ထု၏ လက်ရှိအခြေအနေကို မှန်မှန်ကန်ကန်သိနိုင်ရန် အားထုတ်လုပ်ဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သုတေသနပြု မေးခွန်းများ ထုတ်ပြန်ကာ လူမျိုးမရွေး ဘာသာမရွေး ပါဝင်ဖြေကြားနိုင်ရန် အင်တာနက် စာမျက်နှာပေါ်တင်ကာ လူငယ်များ၏ အသံကို နားထောင်ခဲ့သည်။ သိပ္ပံပညာ ရှုထောင့်မှ လူငယ်များ၏ လက်ရှိ အခြေအနေကို သိနိုင်ရန် ထိုနှစ် စက်တင်ဘာလ ၁၁ ရက်မှ ၁၅ ရက်အထိ ပညာရှင်များနှင့် လူငယ်များပါဝင်သော အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။ ထိုအရာများအပြင် ကမ္ဘာတစ်ဝှမ်းမှ လူငယ်များ၏ အခြေအနေကို သိနိုင်ရန် နိုင်ငံအသီးသီးရှိ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်များကိုလည်း လူငယ်များအား မေးမြန်းပြီး ရရှိသော အဖြေများကို စုစည်းကာ လူငယ်များ၏ အခြေအနေကို တင်ပြရန် ညွှန်ကြားခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၁၉ မှ ၂၄ ရက် အထိ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဘာသာပေါင်းစုံ လူငယ် ၃၀၀ ကျော် ပါဝင်ခဲ့သည့် ညီလာခံအကြို တွေ့ဆုံပွဲကို ရောမမြို့တွင် ပြုလုပ်ပြီး လူငယ်များ၏ အသံကို ပိုမိုအာရုံစိုက် နားထောင်ခဲ့ကြသည်။ အင်တာနက်တွက်ဝင်ရောက်ဖြေဆိုသော လူငယ် ၁၅၀၀၀ ကျော်တို့၏ အဖြေများ၏ အနှစ်ချုပ်နှင့် ရောမမြို့တွင် ၆ ရက်တာ စုရုံးခဲ့သော လူငယ် ၃၀၀ ကျော်တို့၏ စာတမ်းကို ပုပ်ရဟန်းမင်းကြီးထံ အပ်နှံခဲ့ကြသည်။

ကမ္ဘာ့လူငယ်များ၏ လက်ရှိ အခြေအနေကို အနီးစပ်ဆုံး မှန်ကန်စွာ သိရှိနိုင်ရေးအတွက် သိပ္ပံနည်းကျ ကြိုးပမ်းဆောင်ရွက်ချက်များ၊ လူငယ်ကိုယ်စားလှယ်များ၏ ပါဝင်ပံ့ပိုးမှုဖြင့် လူငယ်ထု၏ အသံကို နားထောင်ခြင်းများဖြင့် အမိအသင်းတော်သည် လူငယ်များအတွက် မည်မျှ အားထုတ်လုပ်ဆောင်နေသည်ကို ခန့်မှန်းသိနိုင်ပါသည်။ ပြင်ဆင်မှုများကို ၂ နှစ်တာ နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ခဲ့သည်မှာ ပြည့်စုံပြီဟု မဆိုနိုင်သော်ငြား အသင်းတော်က လူငယ်များ၏ အရေးကို မည်မျှ အလေးအနက်ထားသည်ကို သက်သေပြခြင်းဟု မှတ်ယူရပါမည်။

လူ့သမိုင်းတလျှောက်တွင် လူသားတို့သည် ဘဝရှင်သန်မှု ပုံစံအမျိုးမျိုးဖြင့် ခေတ်စနစ်မျိုးစုံကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရသည်။ ခေတ်စနစ်တိုင်းတွင် လူငယ်များ၏ စွမ်းအားကို အသိအမှတ်ပြုကြရသည်။ တနည်းအားဖြင့် ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့သော လူ့သမိုင်း၏ အပြောင်းအလဲများသည် လူငယ်များအပေါ်သာ အခြေခံခဲ့သည်။ ထို့ကြောင့် လူငယ်တို့အား လမ်းကြောင်းမှန်အပေါ်တင်ပေးရေး၊ လူငယ်များသည် ဖြောင့်မတ်မှန်ကန်စွာ ရှင်သန်နေထိုင်ရေးတို့သည် လူသားထုအတွက် မရှိမဖြစ် လိုအပ်သော အရာဖြစ်သည်။

အောက်တိုဘာလ ၃ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် ၁၅ ကြိမ်မြောက် ဆရာတော်ကြီးများ၏ ညီလာခံသည် လူငယ်များ၏ အသက်တာကို ပိုမို လှပစေရေးကို ရည်ညွှန်းသည်။ လူငယ်များ၏ လက်ရှိ အခြေအနေကို သုံးသပ်ကာ၊ လူငယ်များ၏ ခံစားချက်၊ မျှော်မှန်းချက်များကို နားထောင်ပေးပြီး သူတို့ဘဝအသက်တာ ခိုင်မာတည်ကြည်စေရေးအသင်းတော်အတွင်း လူငယ်တမန်တော် လုပ်ငန်းများအတွက် လမ်းညွှန်ချက်များ ချမှတ်နိုင်ရန် စဉ်းစားသုံးသပ်ဆွေးနွေးကြမည်ဖြစ်သည်။ ၈ ရက်၊ မေလ ၂၀၁၈ ခုနှစ်တွင် ညီလာခံအတွက် ကြိုတင်လေ့လာရန် ထုတ်ပြန်ခဲ့သော စာတမ်းတွင် လူငယ်များ၏ အခြေအနေ၊ လူငယ်များ၏ တောင်းဆိုသံများကို ပထမပိုင်းတွင် အကျယ်တဝင့် ဖော်ပြထားသည်။ ဒုတိယပိုင်းတွင် ယုံကြည်ခြင်းအပေါ် အခြေခံနေထိုင်သော အသက်တာနှင့် လူငယ်များအား အဖော်ပြုပေးခြင်း အကြောင်းကို ရှင်းပြထားသည်။ တတိယပိုင်းတွင် လူငယ်တမန်တော် လုပ်ငန်းကို ထိရောက်စွာ လုပ်နိုင်မည့် နည်းလမ်းများအား တင်ပြထားသည်။

လူငယ်များ၏လက်ရှိအသက်တာကိုအလှပဆုံးဖြစ်အောင်တန်ဆာဆင်ခြင်းသည် လူသားထုကို တည်ဆောက်နေခြင်းပင်ဖြစ်သည်။ လူငယ်များ၏ ယုံကြည်ခြင်းကို ခိုင်မာစေခြင်း၊ သူတို့ဘဝအသက်တာ၏လမ်းစဉ်ကို မှန်ကန်စွာ ရွေးချယ်နိုင်ရေး အတွက် ဖေးမကူညီခြင်း၊ မရေရာသော ခရီးလမ်းထက် လက်တွဲအဖော်ပြုပေးခြင်းတို့သည် လူငယ်များအတွက် အလွန်လိုအပ်သော အရာများ ဖြစ်ပါသည်။ အောက်တိုဘာလ တလျှောက်လုံး လူငယ်များအတွက် အထူး အာရုံစိုက်နေသည့် ကက်သလစ်အသင်းတော်နှင့်အတူ စိတ်နှလုံး တလုံး တဝတည်းထားရှိကာ ပိုင်းဝန်းဆုတောင်းပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။


၂၀၁၈ ခု အောက်တိုဘာလ အတွက် ပုပ်ရဟန်းမင်းကြီး၏ ဆုတောင်းဓမ္မော ရည်ရွယ်ချက်

မိမိကိုယ်ကို ဘုရားသခင်ထံ အပ်နှံပူဇော်ထားကြသော သူတော်စင် အမျိုးသမီး အမျိုးသား အပေါင်းတို့သည် ဆင်းရဲသားများ၊ အပယ်ခံများ နှင့် အသံမဲ့သူများ အလယ်တွင် ရှိနေကြပြီး တက်ကြွစွာဖြင့် အမှုတော်ဆောင် နိုင်ကြပါမည့်အကြောင်း

That consecrated religious men and women may bestir themselves, and be present among the poor, the marginalized, and those who have no voice



အောက်တိုဘာ



စိတ်ပုတီးစိပ်ခြင်းဖြင့် ခရစ်တော်၏ အသက်တာကို ထောက်ရှုဆင်ခြင်ရင်း မယ်တော်အား ဂုဏ်ပြုပါစို့

ထုတ်ဝေခွင့်အမှတ် ၀၁၇၂၅	ဖြန့်ချိရေးတာဝန်ခံများ သာသနာ (၁၆)ခု နှင့် သူတော်စင်ဂိုဏ်းများမှ လူထုဆက်သွယ်ရေးတာဝန်ခံများ
နာယက ဆရာတော် ပီတာလွိုင် ကျာဓု	ပုံနှိပ်တိုက် စိန်ဇေဗီးယားပုံနှိပ်တိုက် (၀၀၂၆၂) အမှတ်(၂၇)ဗဟိုလုပ်ငန်းကွက်၊ ဂျိုးဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။
အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ ဖာသာရ် မာရီယာနို စိုးနိုင်	ငွေလွှဲရန် ရိုးမဘက်နှင့် ကမ္ဘောဇဘက် မြန်မာ့ကုန်၊ ရန်ကုန်။ နေပြည်တော်နှင့်ထွေး (၁၄/ဖာသာတ(နိုင်)၂၄၆၀၉၅
အယ်ဒီတာအဖွဲ့ဝင်များ ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ် စောလောရင်းစိ၊ ဖာသာရ် ပီလျံစိုး၊ ဖာသာရ် ဩဂုတ်စတင်းရွှေ	ဆက်သွယ်ရန် CBCM Herald သတင်းစာရုံးခန်း၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း၊ ၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်
ဒီဇိုင်းဖွဲ့စည်းပုံ ဖာသာရ် စိုးနိုင် ၊ ရီဗိုမေရီ	ဖုန်း ၀၁ ၅၂၅၈၀၈ (ရုံးဖွင့်ချိန်များသာ)
အတိုင်ပင်ခံများ CBCM အထွေထွေအတွင်းရေးမှူး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊ ကက်သလစ်ရှေ့နေများအဖွဲ့။	cbcmosc@gmail.com

ဘုရားရှင်၏ နာမတော်အား အလွဲသုံးစား မပြုနှင့် ၊ ဘုရားရှင်၏နေ့တို့ကို စောင့်လော့

(သီကိုရှင်း)



အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လူထု ပရိသတ်အား ဘုရားစကား သင်ကြားရာ တွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူ မြတ်က ပညတ်တော်များအကြောင်း ဆက်လက် သွန်သင်သွားခဲ့ပါတယ်။ ယခုအပတ်မှာတော့ ပညတ်တော် ဆယ်ပါးမှ ဒုတိယ ပညတ်တော်ဖြစ်သည့် ဘုရားရှင်၏ နာမတော်အား မရှိမသေ သုံးဆောင်ခြင်းကို မပြုနှင့်ဆိုတဲ့ ပညတ်ချက်ကို အခြေခံပြီး သွန်သင်ခဲ့ပါတယ်။ ဘုရားသခင်၏ အမည် နာမကို အလွဲသုံးစား မပြုဖို့အတွက် ထွက် မြောက်ရာကျမ်းမှာ ဘုရားရှင်ကိုယ်တိုင် မိန့် မှာထားခဲ့ပါတယ်။ အဓိပ္ပါယ်ကရှင်းပါတယ်။ သန့်ရှင်းတဲ့ ဘုရားရဲ့ နာမတော်ကို အချည်း နီးသက်သက် အလွဲသုံးစား မပြုကြဖို့ပဲဖြစ် ပါတယ်။ အကြောင်းမဲ့ အချည်းနီး သက် သက် ယူသုံးတာဟာ တကယ်တော့ မဖြစ် သင့်ပါဘူး။ ဒါဟာ အမှန်တရား မပါဘဲဘုရား ရဲ့ နာမတော်ကိုသုံးပြီး လိမ်လည်မှု အကြီး စား တစ်ခု ဖြစ်ပါတယ်။ တစ်နည်းပြောရရင် တော့ ဂျင်းထည့်ထားတဲ့ သူတော်ကောင်း ယောင် ဆောင်သော လိမ်ညာမှုကြီးသာ ဖြစ်ပါတယ်။

ကျမ်းစာထဲမှာ အမည်နာမဆိုတာ ဟာ လူပုဂ္ဂိုလ်၊ အရာဝတ္ထု ပစ္စည်းတွေက အစ သူ့နာမည်နဲ့ သူမည်ခေါ်ထားတာမို့ တစ်ခုချင်းစီ၊ တစ်ဦးချင်းစီအတွက် သူဘယ် သူလဲ၊ ဘာဖြစ်လဲဆိုတာကို ဖော်ပြပေးတဲ့ သီသန့် အမှန်တရားတစ်ခုလိုပဲ။ နာမည် ကို ကြည့်ပြီးသူ့ရဲ့ အလုပ်ကိုသိနိုင်တယ်။ သူဘာလဲဆိုတာကို သူ့နာမည်က ဖော်ပြ ပေးတယ်။ ဥပမာ - ကမ္ဘာဦးက အာဘရာဟံ၊ ဧဝံဂေလိကျမ်းထဲက ဆီမုန်ပေတရ။ သူတို့ နာမည်တွေက သူတို့ရဲ့ ဘဝလမ်းကြောင်း တွေကို ချပြပေးထားတာကို တွေ့ရတယ်။ ဘုရားရဲ့ အမည်နာမတော်ကို အမှန်တ ကယ် သိရှိခြင်းက လူ့ဘဝရဲ့ ပြောင်းလဲခြင်း ကို ဖြစ်စေပါတယ်။ မိုးဇယ်က ဘုရားရဲ့ နာမည်ကို ကြားသိလိုက်တဲ့အချိန်မှာ သူ့ ဘဝကလည်း မထင်မှတ်စရာ အချိုးကွေ့ တစ်ခုကိုပြောင်းခဲ့ပါတယ်။

ဟီဘရူး ဘာသာရေး ဝတ်ပြုကိုး

ကွယ်ခြင်း ဝိနည်းမှာဆိုရင် ဘုရားရှင်ရဲ့ နာမည်ကို အပြစ်ခွင့်လွှတ်ခြင်း ကျင်းပတဲ့ နေ့မှာ ခမ်းခမ်းနားနား ဂုဏ်ပြု ချီးမွမ်းပါ တယ်။ ဘုရားရှင်ရဲ့ အမည်နာမအားဖြင့် တစ်စုံတစ်ယောက်ရဲ့ အပြစ်က ခွင့်လွှတ် ခြင်း ခံရတယ်။ လူဟာ ဘုရားရဲ့ သနား ကြင်နာခြင်းကို ပြန်လည်ရရှိပါတယ်။ ဘု ရားရဲ့ နာမည်က လူနဲ့ ဘုရားကို ပိုပြီး ရင်းနှီးစေတယ်။ ခရစ်ယာန်တွေ အတွက် ဆိုရင်လည်း ဘုရားရဲ့ အမည်နာမဖြင့် ခရစ် ယာန် အသက်တာကို စတင်ကြပါတယ်။ ဆေးကြောခြင်း ခံယူတဲ့အချိန်မှာ ခမည်း တော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ် တော်၏ နာမတော်၌ ဆိုပြီး တိုင်တည် ဖိတ် ခေါ်ပါတယ်။ ခမည်းတော် သားတော်၊ အ မှတ်လက္ခဏာ ပြုလုပ်တိုင်းလည်း ဘုရား ရဲ့ နာမကိုသတိရစေတယ်။ ကျွန်ုပ် ထပ် ပြောပါမယ်။ သင်တို့ရဲ့ ကလေးတွေကို ခ မည်းတော် သားတော် တားနည်း ကောင်း ကောင်းသင်ပေးပါ။ သူတို့ ပြုလုပ်တဲ့ လက္ခ ဏာရဲ့ အဓိပ္ပါယ်ကိုသူတို့ သိပါစေ။ ဒါဟာ ယုံကြည်ခြင်းရဲ့ ပထမဦးဆုံးလက္ခဏာပါပဲ။

ဘုရားသခင်ရဲ့ နာမတော်ကိုဘယ် လိုများ အလွဲသုံးစား လုပ်တာလဲလို့ သင်တို့ တွေးရင် တွေးနေမှာပါ။ ဘုရားရဲ့ အမည် နာမကို သုံးပြီး လိမ်ညာနေတဲ့သူတွေ၊ အ ကြောင်းမဲ့ တလွဲသုံးနေတဲ့သူတွေ အများ ကြီးရှိပါတယ်။ ကျမ်းစာထဲမှာဆိုရင် သခင် ယေရှုက ကျမ်းတတ်ဆရာတွေကို ပြော လေ့ရှိပါတယ်။ ကျမ်းတတ် ဆရာတွေက အများမြင်သာအောင် အလုပ်ကို လုပ်ပြပေမဲ့ ဘုရားသခင် မိန့်မှာ စေခိုင်းတဲ့အတိုင်း မလုပ်ကြဘူး။ ဘုရားရဲ့ အကြောင်းကိုပြော တယ်။ ဒါပေမဲ့ ဘုရားရဲ့ အလိုတော်ကိုမရှာ ဖွေကြဘူး။ ဒါကြောင့် ယေရှုသခင်က သူ တို့ပြောတဲ့အတိုင်းလိုက်လုပ်ပါ။ သူတို့လုပ် သလိုတော့ မလုပ်ပါနဲ့ ဆိုပြီး အကြံပေးခဲ့ တယ်။ တခါတလေမှာ ကျမ်းတတ်ဆရာ တွေလိုပဲ ကျွန်ုပ်တို့နှင့် ဘုရားသခင်ရဲ့ ဆက်နွယ်မှုဟာ မစစ်မှန်ဘဲ အတုကြီးတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီဒုတိယ ပညတ်တော်က ဘုရားသခင်ရဲ့ နာမကိုအ လွဲသုံးစား မပြုဖို့ဆိုတာ ဘုရားရှင်အား

လိမ်ညာခြင်းမရှိဘဲ စစ်မှန်စွာရင်းနှီးမှု တစ် ခုကိုတည်ဆောက်ဖို့ ဖိတ်ခေါ်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ဘုရားကို ယုံကြည်ပုံအပ်ပြီး ကြည်ညိုရိုသေမှုပြုတဲ့ ရင်းနှီးဆက်နွယ်မှုကို တည်ဆောက်ကြဖို့ လိုပါတယ်။

နလုံးသားတွေကို နိုးထ လှုပ်ရှား စေခြင်းဟာ ခရစ်ယာန် အသက်တာပါပဲ။ ရဟန္တာ သူတော်သူမြတ်တွေလည်း အပြော နဲ့တင်မဟုတ်၊ နလုံးသားရဲ့ စေ့ဆော် လှုပ် ရှားမှုအားဖြင့် ပြုမှု ဆောင်ရွက်ခဲ့ကြ တယ်။ သူတို့ပြောတဲ့ စကားတွေကို နားထောင် ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ နလုံးသားတွေ ကလည်း သက်ဝင် လှုပ်ရှားလာကြ တယ်။ နလုံးသားက အစစ်အမှန်ကိုပဲ တောင့်တ တယ် ဆိုတာ သိလာကြတယ်။ အလိမ် အညာ မပါဘဲ ပကတိ စစ်မှန်သော ရင်းနှီး ပေါင်းစပ်ခြင်းကို နလုံးသားက လို လားပါ တယ်။ ကျွန်ုပ်တို့ ခရစ်ယာန်တွေက သာ ဘုရားရဲ့ နာမတော်ကို လိမ်ညာလွဲမှားစွာ အသုံးမပြုဘဲ ရိုသေကြည်ညို ကြ မယ်ဆိုရင် အသင်းတော်ကြီး ဟောပြောနေတဲ့ သတင်း စကားကလည်း လူတိုင်းအတွက် လက်ခံ နိုင်ဖွယ် ဖြစ်လာပါမယ်။ ကျွန်ုပ်တို့ရဲ့ နေ့စဉ် ဘဝအသက်တာ တွေအားဖြင့် ဘုရားသခင် ရဲ့ အမည်နာမကို ဖော်ပြပေးနေတယ် ဆို တာ ကိုသိရင် ဆေးကြောခြင်းရဲ့ လှပခြင်း၊ ကိုယ်တော်မြတ် စက္ကရမင်တူးရဲ့ တန်ဖိုး၊ ခရစ်တော်နှင့် လူပေါင်းစပ်ခြင်းရဲ့ အနှစ် သာရ တွေကိုလည်း ပိုသိလာကြ လိမ့်မယ်။ ဒါဟာ လိမ်ညာခြင်း မဟုတ်ဘူး။ အမှန် တရား တစ်ခုသာ ဖြစ်တယ်။ ကိုယ့် ဘဝကို အစစ်မှန်တိုင်းနေထိုင်ပါ။ အတိတ်မှာ ဘာ တွေပဲလုပ်ခဲ့ ဖြစ်ခဲ့ ကိစ္စမရှိဘူး။ ကျွန်ုပ်တို့ အားလုံးရဲ့ နာမည်ကို ခရစ်တော်က ကား တိုင်ထက်က သူ့ပုခုံးပေါ်မှာတက်တူးတစ်ခု လိုရေးထိုးထားခဲ့ပြီးသား။ ဘုရားက ကျွန်ုပ် တို့ နာမည်ကို တန်ဖိုးထား သယ်ဆောင်နေ သလို ကျွန်ုပ်တို့ကလည်း သူ့နာမည်ကို န လုံးသားထဲမှာ ရေးထိုးကြဖို့လိုတယ်။ သစ္စာ တည်ကြည်ပြီး သနားကရုဏာ တရားတွေ အပြည့်ရှိတဲ့ ဘုရားရှင်ရဲ့ အမည်နာမကို ရို သေစွာခေါ်တလိုက်ပါ။ ရိုးစင်းသော နလုံး သားက တောင်းဆိုသံကို ဘုရားရှင် ဘယ် တော့မှ ငြင်းမှာမဟုတ်ပါဘူး။

(ဩဂုတ်လ ၂၂ ရက်၊ ၂၀၁၈)

စစ်မှန်သောအနားယူခြင်း

ဆယ်ပါး ပညတ်တော်ကို သွန် သင်နေရာမှာ ယခုအပတ်မှာတော့ တတိယ ပညတ်တော်ကို ရောက်ရှိလာပါပြီ။ ဥပုသ် နေ့နှင့် အနားယူခြင်းအကြောင်းကို ထောက် ရှုကြည့်ရအောင်။ အနားယူတယ် ဆိုတာ အမြင်မှာတော့ လိုက်နာရ လွယ်ကူ သ ယောင် ထင်ရပါတယ်။ အမှန်တော့ မလွယ် ပါဘူး။ စစ်မှန်တဲ့ တကယ့်အနားယူခြင်း ဆိုတာ ရိုးရိုးအနားယူခြင်းကို ပြောတာ မဟုတ်ပါဘူး။ တချို့ အနားယူခြင်းတွေက

မှားယွင်းတာတွေရှိတယ်။ ယနေ့ လူ့အဖွဲ့ စည်းမှာ လူတွေက ပျော်ပွဲ ရွှင်ပဲဆို မက်မော ဆာလောင်တတ်ကြပါတယ်။ အားလပ်ရက် ကိုရှာတယ်။ ပျော်ရွှင်ဖို့အတွက် ဖန်တီးယူ တယ်။ ဖျော်ဖြေရေးတွေ သိပ်များလာတဲ့ ဒီဖက်ခေတ်မှာ ဟေးလားဟားလား ပျော် ရွှင်မှုတွေရအောင် ကြော်ညာတွေကလည်း ဟိုတစ်မျိုး ဒီတစ်မျိုး။ အောင်မြင်နေတဲ့ လူ တစ်ယောက်ရဲ့ ပုံရိပ်နဲ့ မော်ဒယ်လုပ်ပြီး အနားယူ ပျော်ရွှင်ဖို့ဆိုတာ ဒီလိုပါလို့ ဆန်း သစ်စွာ မရိုးအောင် ကြေညာ ကြတာတွေ လည်းတွေ့ရတယ်။ ဒါဟာအပျော်ရှာတာပါ။ ငြိမ်းချမ်းပေါ့ပါးစွာ အနားယူတာ မဟုတ် ပါဘူး။ လူကအလုပ်တွေနဲ့ ရှုပ်ပြီးရင်း ရှုပ်နေ ကာဟာတာတာနဲ့ တစ်ခုလိုနေသလို မပြည့် ဝသလို ခံစားတတ်လေ့ရှိတယ်။ အဲ့ဒီမှာ ပျော်ရွှင်ဖို့အတွက် အပြင်ထွက်တယ်။ ခရီး သွားတယ်။ ဒါပေမဲ့လည်း ဒီအရာတွေက တခဏသာ စိတ်ပြေပျောက်စေပေမဲ့နလုံး သားကိုတော့ အပြည့်အဝ ကျေးနပ်မှု မပေး သေးပါဘူး။

ဒါဆိုရင် တတိယပညတ်တော်ဖြစ်တဲ့ အနားယူခြင်း ဆိုတာဘာကို ပြောချင်တာ လဲ။ ရှင်းရှင်းလေးပါ။ ဘုရားရှင်၌ အေးအေး ဆေးဆေး အနားယူခိုင်းတာပါ။ ဖန်ဆင်း ခြင်းကို ခြောက်ရက်တိုင်တိုင် ပြုလုပ်ခဲ့တဲ့ ဖန်ဆင်းရှင် ဘုရားသခင်တော့ ခုနှစ်ရက် မြောက်နေမှာ ငြိမ်သက်စွာ အနားယူတယ် လို့ ကျမ်းစာက ဆိုထားပါတယ်။ ခုနှစ်ရက် မြောက်မှာပြုလုပ်ဖန်ဆင်းခဲ့သမျှကို ကောင်း ကြီး ပေးခဲ့ပါတယ်။ အရာအားလုံးက ကော င်းမြတ်တယ်လို့လည်း ချီးမွမ်းပြောခဲ့ပါတ ယ်။ အနားယူခြင်း ဆိုတာကလည်း ဒီ သဘောတရားကနေ အခြေခံလာတာပါပဲ။ ဘုရားသခင် ပြုလုပ်တဲ့အရာတွေ၊ တစ်ပတ် တာ ကျွန်ုပ်တို့ ဆောင်ရွက်ခဲ့တဲ့အရာတွေ ကို ထောက်ရှုဆင်ခြင်ပြီး ပြန်လည်ကျေးဇူး တင် သုံးသပ်ရမှာဖြစ်ပါတယ်။ ဘုရားနဲ့ ပေါင်းစပ်ပြီး ကျေးဇူးတော်ကို ချီးမွမ်းတယ်။ ဘဝရဲ့ လှပခြင်းကို ခဏလေးရပ်ပြီး ငြိမ် သက်စွာ ပြန်လည်ခံစားစေခြင်းပဲ ဖြစ်ပါ တယ်။

ဥပုသ်နေ့မှာ အနားယူခြင်း ဆိုတာ ကျွန်ုပ်တို့ ခရစ်ယာန်တွေ အတွက်တော့ ဘုရားသခင်ကို ဗဟိုပြုရမယ့်နေ့လို့လည်း ဆိုနိုင်ပါတယ်။ ခရစ်တော်ရဲ့ ရှင်ပြန်ထ မြောက်ခြင်းကို အစွဲပြုပြီး တနင်္ဂနွေနေ့က ခရစ်ယာန်တွေအတွက် ဥပုသ်နေ့ ဖြစ်လာ ပါတယ်။ ဥပုသ်နေ့မှာ ကိုယ်တော်မြတ်စက္ကရ မင်တူးကို ကျင်းပပူဇော်ကြတယ်။ ကိုယ် တော်မြတ်ရဲ့ အဓိပ္ပါယ်က ကျေးဇူးဩပကာ ရတင်ရှိခြင်းလို့ အနက်ရတယ်။ ဒီတော့ ဥပုသ်နေ့မှာ ဘုရားသခင်ပေးတဲ့ ဘဝအ သက်တာအတွက်၊ ကရုဏာမေတ္တာ တွေအ တွက်၊ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်များ အတွက် ကျေးဇူးပါလို့ နလုံးထဲကနေ သတိ တရနဲ့ ပြောရမှာပဲဖြစ်တယ်။ ရှေ့ရက်တွေ စာမျက်နှာ (၄) သို့

စာမျက်နှာ (၃) မှ အဆက်

မှာရရှိခဲ့တဲ့ အရာတွေကို ပြန်လည်သတ်ရပြီး ကျေးဇူးတင်ရင်း မိမိဘဝကို ငြိမ်းချမ်းစွာ တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။ ဒါဟာ စစ်မှန်သော အနားယူခြင်းပါ။ ငြိမ်းချမ်းစွာ အနားယူခြင်း ဆိုတာ ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ ဒါကို ထည့်သွင်း ယူလို့မရသလို၊ သူ့အလိုလိုလည်း ဖြစ်လာပါဘူး။ နည်းသားရဲ့ ဒဏ်ရာတွေ၊ ဘဝရဲ့ ခါးသည်းခြင်းတွေ၊ ကိုယ်ထွက်ပြေးပြီး ရှောင်ပုန်းနေတဲ့ အရာတွေနဲ့လည်း ကျေအေးသင့်မြတ်ယူရမယ်။

ကိုယ့်သမိုင်းနဲ့ အတိတ်ကို အရိပ်လို မခြောက်လန့် စေရအောင် သင့်မြတ်ကျေအေး နိုင်ဖို့လိုတယ်။ ဒါမှသာ စစ်မှန်သော ငြိမ်သက်ခြင်းနှင့်အတူ ဘုရားရှင်၌ အနားယူနိုင်မှာ ဖြစ်ပါတယ်။

အပျော်အပါးတွေမှာပဲ ပျော်ရွှင်ခြင်းကရှိတာ မဟုတ်ပါဘူး။ လောကီအပျော်အပါးကိုပဲ မက်မောတဲ့သူဟာ ဖျားနာနေတဲ့ ခရစ်ယာန်နဲ့တူပါတယ်။ ခရစ်ယာန်ဘဝမှာ ကျွန်ုပ်တို့ ဘယ်နှစ်ခါ ဖျားနာခဲ့ကြပြီ

လဲ။ ထာဝရဆိုတာကို သိပြီးဘုရားသခင်ပေးတဲ့ ကျေးဇူးတော် အသေးလေးတွေမှာလည်း နှိမ့်ချစွာ ဝမ်းမြောက်ပျော်ရွှင်ကြတဲ့ ခရစ် ယာန်တွေကိုလည်း တွေ့ဖူးပါတယ်။ သင်တို့ ရှေ့မှာအသက်နှင့် သေခြင်း၊ ကောင်းကြီး မင်္ဂလာနဲ့ ကျိမ်းစာကို ချပြထားတယ်။ အသက်တာကို ရွေးကြပါ။ ဒါမှသာ သင်တို့ရဲ့ အနာဂတ် မျိုးဆက်တွေလည်း အသက်ရှင် လိမ့်မယ်လို့ ဓမ္မဟောင်းမှာ ဘုရားသခင်ကမိန့်ခဲ့ပါတယ်။ ကျွန်ုပ်တို့လည်း

အသက်နဲ့ ဆိုင်တဲ့ အရာကိုရွေးချယ်ရမယ်။ စစ်မှန်တဲ့ ငြိမ်သက်ခြင်းကို ရှာဖွေရမယ်။ လှပတဲ့ တန်ဖိုးတွေကိုအသိမှတ်ပြုရမယ်။ သံသယတွေ၊ ဒဏ်ရာတွေနဲ့ ဘဝကို မချုပ်နှောင် လိုက်ပါနဲ့။ ဘုရားရှင်၌ ငြိမ်းချမ်းစွာ အနား ယူပြီး ဘဝရဲ့ကောင်းမြတ်ခြင်းတွေကိုကျေးဇူးတင်လျက် ခံစားကြည့်ရအောင်ပါ။ ဘဝက လှပပါတယ်။

(စက်တင်ဘာ ၅ ရက်၊ ၂၀၁၈)

ပလတ်စတစ်တိုက်ဖျက်ရေး ပုပ်ရဟန်း မင်းကြီးဖရန်စစ် လှုံ့ဆော်



သိပ္ပံပညာရှင်အများစုကလည်း တိုက်တွန်းလှုံ့ဆော်လျက်ရှိပါတယ်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်က သမုဒ္ဒရာများအတွင်း ပလတ်စတစ်စွန့်ပစ်နေမှုကို ထိန်းချုပ်ရန် သဘောတူခဲ့ကြပြီး လာမည့် ၂၀၃၀ တွင် ပင်လယ်သမုဒ္ဒရာများအတွင်း ငါးများထက် ပလတ်စတစ်များက ပိုမိုနေရာယူလာနိုင်ကြောင်း သတိပေးခဲ့သည်။

၂၀၁၅ ခုနှစ် ကမ္ဘာမြေပူနွေးလာမှု ဖြစ်စဉ်အတွင်း သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကြရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာ့ခေါင်းဆောင်များကို ကြေငြာထုတ်ပြန်တိုက်တွန်းခဲ့သည်။

ပုပ် ရဟန်းမင်းကြီးက စီးပွားရေး ခေါင်း ဆောင် ၁၀၀ နီးပါးကို ဗာတီကန်သို့ ဖိတ် ကြားခဲ့ကာ သဘာဝ ပတ်ဝန်းကျင် ကိစ္စရပ် များနှင့် ပတ်သက်၍ မိန့်ခွန်းတစ်ရပ် ပြော ကြားခဲ့ပြီး “ကျွန်ုပ်တို့ တစ်ယောက်စီတိုင်းဟာ ကျွန်ုပ်တို့ရဲ့ အနာဂတ်၊ ကပ်ကမ္ဘာနှင့် အခြားဖြစ်ပျက်နေတဲ့ အရာများအတွက် တာဝန်ရှိပါတယ်” ဟု သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများ ပါဝင်လုပ်ကိုင် ကြရန် တိုက်တွန်း မိန့်ကြားခဲ့သည်။

Ref: Reuter

ဘာသာပြန်-ချမ်းဇော်အောင်

ပင်လယ်၊ သမုဒ္ဒရာများအတွင်း ပလတ်စတစ်များစွန့်ပစ်နေမှုကို ရပ်တန့်နိုင်ရေးအတွက် အတူတကွ အလုပ်လုပ်ကြရန် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က လူထုပရိတ်သတ်အား ဖိတ်ခေါ်တိုက်တွန်း ခဲ့သည်။

“ကျွန်ုပ်တို့ရဲ့ ပင်လယ်၊ သမုဒ္ဒရာတွေကို ပလတ်စတစ်တွေနဲ့ ပြည့်နေတဲ့ အမှိုက်ပုံကြီး အဖြစ်မခံနိုင်ပါဘူး” ဟု ဗာတီကန်၌ စီးပွားရေးခေါင်းဆောင်များကို ပြောကြားခဲ့သော မိန့်ခွန်းတွင် ပုပ်ရဟန်းမင်းကြီး

က ယခုကဲ့သို့ ပလတ်စတစ် အမှိုက်ပြဿနာနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီအရာအားလုံးဟာ ဘုရားသခင်ရဲ့ အလိုတော်အပါ်မှာပဲ မူတည်တယ်ဆိုရင် ကျွန်တော်တို့ ဆုတောင်းဖို့လိုတယ်။ အရာအားလုံးဟာ ကျွန်တော်တို့ အပေါ်မှာပဲ မူတည်တယ်ဆိုရင် ကျွန်တော်တို့ လုပ်ဖို့လိုတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြီးခဲ့တဲ့ နှစ်များအတွင်း ကမ္ဘာကြီး ပူနွေးလာမှုနှင့်

ပတ်သက်ပြီး သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ကြီး၏ တွက်ချက်မှုများအရ သမုဒ္ဒရာအတွင်းသို့ နှစ်စဉ် ပလတ်စတစ် တန်ချိန် ၈ သန်း ဝင်ရောက်လျက်ရှိပြီး ၎င်းပလတ်စတစ်များကြောင့် ရေသတ္တဝါများနှင့် လူသားတို့၏ အစားအစာများ ထိခိုက်ပျက်စီးလျက်ရှိကြောင်း သိရသည်။ ပလတ်စတစ်အသုံးပြုခြင်းနှင့် ပတ်သက်ပြီး ကန့်သတ်မှုတွေ ပြုလုပ်ကြဖို့

ရို - ၂၀ ဘာသာပေါင်းစုံ ဖိရမ်သို့ ပုပ်ရဟန်းမင်းကြီး သဝဏ်လွှာပေးပို့

အာဂျင်တီးနား နိုင်ငံ ဘွယ်နော့စ် အိုင်းရက်စ် မြို့တွင် စက်တင်ဘာ ၂၆ မှ ၂၈ ရက်များအတွင်း ကျင်းပပြုလုပ်သော ရို-၂၀ ဘာသာပေါင်းစုံ ဖိရမ်သို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတင်းစကား ပေးပို့ခဲ့သည်။

ညီလာခံ၏ ခေါင်းစီးမှာ “Building Consensus for Fair and Sustainable Development: Religious Contributions for a Dignified Future” (မျှတပြီး ရေရှည် တည်တံ့သော ဖွံ့ဖြိုးရေးအတွက် သဘောထားတစ်ခုတည်း ဖြစ်အောင် တည်ဆောက်ခြင်း - သိက္ခာသမ္မာမိရှိသော အနာဂတ်အတွက် ဘာသာတရား၏ ပံ့ပိုးမှု) ဖြစ်သည်။

ဤ ကဲ့သို့ဘာသာပေါင်းစုံ တွေ့စုံဆွေးနွေးခြင်းသည် ရို - ၂၀ ထိပ်သီး ဆွေးနွေးပွဲ၏ နောက်ဆက်တွဲ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘာသာတရား၏ အထောက်အပံ့သည် အရေးပါသော အရာဖြစ်ကြောင်း အသိအမှတ်ပြုခြင်းဟု မှတ်ယူရမည် ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးက သူ၏ သဝဏ်လွှာတွင် ဘာသာတိုင်း၏ယုံကြည်ခြင်း၊ ဓလေ့ထုံးတမ်း၊ အတွေးအမြင်တို့သည် လူ့အသိုင်းအဝိုင်းတွင် ရင်ဆိုင်နေကြရသော ပြဿနာများအတွက် အဖြေရှာပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဘာသာပေါင်းစုံ ဆွေးနွေးခြင်းဆိုသည်မှာ မိမိ၏ ယုံကြည်ခြင်း ခံယူချက်များကို မည်သို့မျှ ထိခိုက်ပွန်းပဲ့စေမည်မဟုတ်ဘဲ အပြန် အလှန်ပြည့်ဝစေခြင်းသာ ဖြစ်ပြီး ညီအစ်ကို စိတ်ထားများ မွေးဖွဲ့စေနိုင်သည်ဟု အားပေးသည်။

ဤဖိရမ်အနေဖြင့် လူသားတိုင်း၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လက်တွေ့ကျသော နည်းလမ်းများ ရှာဖွေခြင်း၊ သာသာသော လူ့ဘောင်အဖွဲ့အစည်း တည်ဆောက်ရေးတို့တွင် အထောက်အကူပြုနိုင် ပါစေဟုဆန္ဒပြုခဲ့သည်။



ပုဂံရဟန်းမင်းကြီး ဖရန်စစ်၏ အောက်တိုဘာလ ခရီးစဉ်

ပုဂံရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်သည် သူ၏ ၂၅ ကြိမ်မြောက် တမန်တော် ခရီးစဉ်အဖြစ် ဘော်လံတစ်ဒေသနိုင်ငံများ ဖြစ်သော လစ်သူန်းနီးယား၊ အက်စတိုးနီးယား နှင့် လတ်ဗီးယား နိုင်ငံများသို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက်မှ ၂၅ ရက်နေ့အထိ သွား ရောက်လည်ပတ်ခဲ့သည်။

ဤနိုင်ငံများသည် ဆိုဗီယက် ယူနီယံမှ ခွဲထွက်လာသည်မှာ နှစ်ပေါင်း ၃၀ ကြာမြင့်ခဲ့ပြီး သော်လည်း နှစ်အနည်းငယ်ခန့်မှ စတင်ကာ ရှုရှား၏ ရန်လိုမှုများကို ရင်ဆိုင်နေကြရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပုဂံရဟန်းမင်းကြီး ဖရန်စစ်သည် သူ၏ အစဉ်အလာ အတိုင်း တမန်တော် ခရီးစဉ်မစတင်မီ စိန့် မေရီမေရာ ဝိမာန်တော်ကြီးသို့ သွားရောက် ဆုတောင်းခဲ့သည်။

စက်တင်ဘာ ၂၂ ရက် နံနက် ၇း၃၇ နာရီတွင် ရောမမြို့ ဖျူမီချီးနီ လေယာဉ်ကွင်းမှ ထွက်ခွာပြီး ဒေသစံတော်ချိန်

နံနက် ၁၁း၃၀ နာရီတွင် မြို့တော် ဝိလ်နီး အုပ်ချုပ် ဆိုက်ရောက်ခဲ့သည်။ နိုင်ငံတော် သမ္မတနှင့်အတူ အစိုးရအဖွဲ့ အရပ်ဖက် ခေါင်းဆောင်များနှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့များ ရိုးရာတင်ဆက်မှုများဖြင့် ကြိုဆိုခဲ့ကြသည်။ ဆက်လက်ပြီး သမ္မ အိမ်တော်သို့ သွားခဲ့သည်။

တချိန်က နာဇီဂျာမနီနှင့် ဆိုဗီယက် ယူနီယံတို့၏ လက်အောက်တွင် ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ရသော ဤနိုင်ငံများသည် နေတိုး အဖွဲ့ဝင်များ ဖြစ်လာသကဲ့သို့ ဥရောပ သမဂ္ဂဝင် နိုင်ငံများလည်း ဖြစ်သည်။

ပထမကမ္ဘာစစ်ပွဲအပြီး ၁၉၁၈ ခုတွင် လွတ်လပ်သော နိုင်ငံများ ဖြစ်လာသော်လည်း ၁၉၄၀ ခုနှစ်တွင် ဆိုဗီယက် တပ်နီတို့က ဘော်လံတစ်ဒေသကို သိမ်းပိုက်ကာ ဆိုဗီယက် ယူနီယံအတွင်း ထည့်သွင်းခဲ့ခြင်းဖြစ်သည်။



လစ်သူန်းနီးယားနိုင်ငံသို့ ဆိုက်ရောက်စဉ် (စက်တင်ဘာ ၂၂ ရက်)



လစ်သူန်းနီးယားနိုင်ငံ ကောက်နာ့စ်တွင် လူထု ပရိတ်သတ်နှင့်တွေ့ဆုံစဉ် (စက်တင်ဘာ ၂၃ ရက်)

လစ်သူန်းနီးယားနိုင်ငံတွင် ပုဂံရဟန်းမင်းကြီးသည် ဆိုဗီယက် ကွန်မြူနစ်တို့ လက်အောက်မှ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သူတို့အား မော်ကွန်းတင်ထားရာ ပြတိုက်သို့ လည်ပတ်ခဲ့သကဲ့သို့ ၁၉၄၁ မှ ၁၉၄၄ ခုနှစ်များအတွင်း နှိပ်စက်သတ်ဖြတ်ခံခဲ့ရသည့် ဂျူးလူမျိုးများ နေထိုင်ခဲ့သည့် နေရာသို့လည်း သွားရောက်ခဲ့သည်။ ပုဂံရဟန်းမင်းကြီး၏ ခရီးစဉ်သည် နာဇီ နှင့် ကွန်မြူနစ် စနစ်နှစ်ခုကို ကြိုကြိမ် ရင်ဆိုင်ခဲ့သော ပြည်သူပြည်သားများ၏ သမိုင်းကို မီးမောင်း ထိုးပေးသကဲ့သို့ ဖြစ်ခဲ့သည်။ ထို ကြမ်းတမ်းခက်ခဲသော အချိန်ကာလများတွင် သာမန်ဘာသာဝင်များနှင့်အတူ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ နှင့် သူတော်စင်ဘောင်ဝင်များလည်း အသေသတ်ခြင်း၊ ဆိုက်ဘေးရီးယားသို့ ပြည်နှင်ဒဏ်ခံရခြင်းများနှင့် ရင်ဆိုင်ခဲ့ရသည်။

မစ္စားတရားတော်မြတ်အတွင်း ပုဂံရဟန်းမင်းကြီး အာကာလ အားပြိုင်ခြင်းများကို ရှောင်ရှားကာ အားငယ်သူများအား ဖေးမကူညီရန်၊ သူတပါးအား မေတ္တာပြရန် ဩဝါဒပေးခဲ့သည်။ ရဟန်းတော်များနှင့် သူတော်စင်များအား သနာကြင်နာခြင်းကို လက်တွေ့ ကျင့်သုံးရန်မှာကြားခဲ့သည်။



အက်စတိုးနီးယားနိုင်ငံတွင် လူထု ပရိတ်သတ်နှင့်တွေ့ဆုံစဉ် (စက်တင်ဘာ ၂၅ ရက်)

စက်တင်ဘာ ၂၄ ရက်နေ့တွင် လတ်ဗီးယားနိုင်ငံတွင် တစ်ရက်တာလုံးနေထိုင်ခဲ့သည်။ နိုင်ငံတော် အခမ်းအနားနှင့် ကြိုဆိုခံပြီး အစိုးရနှင့် လူမှု အဖွဲ့အစည်းများကို တွေ့ဆုံ မိန့်ခွန်းပြောပြီးနိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူများအားဂုဏ်ပြုတည်ဆောက်ထားသော ဝိမာန်သို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း ထူးခြားမှုမှာ ခရစ်ယာန် ဂိုဏ်းပေါင်းစုံနှင့် တွေ့ဆုံကာ အတူဆုတောင်းခဲ့ခြင်း ဖြစ်သည်။ ပုဂံရဟန်းမင်းကြီး၏ အမှာစကားများထဲတွင် မိသားစုများအား ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အနာဂတ်ကို လှပစေရန်၊ ခရစ်ယာန်များ စည်းလုံးညီညွတ်ရေးအတွက် လုပ်ဆောင်ကာ ယုံကြည်ခြင်းကို သက်သေခံကြရန်၊ တို့ကို အလေးအနက်ထားပြောကြားခဲ့သည်။ သက်ကြီးရွယ် အိုများနှင့်တွေ့ဆုံစဉ် ဒုက္ခအခက်အခဲများကို ရင်ဆိုင်ရသော်လည်း ခိုင်မာ သော ယုံကြည်ခြင်းအတွက် ကျေးဇူးတင်ခဲ့သည်။ ခရီးစဉ်၏ အဓိကကျဆုံး အခမ်းအနားမှာ မယ်တော်အား ဂုဏ်ပြု တည်ဆောက်ထားသော ဘုရား၏မယ်တော် ဝိမာန်တော်တွင်ပြုလုပ်ခဲ့သည့် မစ္စားပူဇော်ခြင်းဖြစ်သည်။ မယ်တော်ကို နမူနာယူကာ တပါးသူအား စောင့်ရှောက်ကြရန် မှာကြားခဲ့သည်။



လတ်ဗီးယားနိုင်ငံ အာဂလိုနာရို ဘုရား၏မယ်တော် ကျောင်းတော်တွင် မစ္စားပူဇော်စဉ် (စက်တင်ဘာ ၂၄ ရက်)

ခရီးစဉ်၏ နောက်ဆုံးရက် ဖြစ်သော စက်တင်ဘာ ၂၅ ရက်နေ့တွင် အက်စတိုးနီးယား နိုင်ငံတွင် အစိုးရနှင့် လူမှုရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ လူငယ်များနှင့် တွေ့ဆုံခြင်း၊ ပရဟိတ အဖွဲ့များနှင့် တွေ့ဆုံခြင်းနှင့်အတူ မစ္စားပူဇော်ခြင်းတို့ ပြုလုပ်ခဲ့သည်။ အက်စတိုးနီးယားနိုင်ငံ၏ ခိုင်မာသော ဇာစ်မြစ်နှင့် အစဉ်အလာကို ဖော်ပြကာ ကြီးမားသော တန်ဖိုးကို ရဟန်းမင်းကြီးက မီးမောင်းထိုးပြခဲ့သည်။ လူငယ်များအား ချစ်ခြင်းမေတ္တာ ဆိုသည်မှာ သေနေသော အရာမဟုတ်ပါ။ ထို့ကြောင့် ရွှင်လန်းတက်ကြွစွာဖြင့် ဧဝံဂေလီ တရားတော်ကို ဟောကြားသက်သေခံရန်မှာကြားခဲ့သည်။ မစ္စားတရားတော်မြတ်တွင် ဘာသာဝင်များအား မိမိတို့၏ ကမ္ဘာငယ်လေးထဲမှ ထွက်လာကာ အများအကျိုးသယ်ပိုးရင်း မိမိတို့ ခရစ်ယာန် အသက်တာကို ပြည့်ဝစွာ နေကြရန် ဖိတ်ခေါ်ခဲ့သည်။

ပုဂံရဟန်းမင်းကြီး၏ ခရီးစဉ်သည် နွေးထွေးသော ကြိုဆိုလက်ခံခြင်းများနှင့် အလွန် ကျေနပ်ဘွယ်ရာကောင်းသော ခရီးစဉ်တစ်ခုဖြစ်သည်။

တရုတ်ကွန်မြူနစ်အစိုးရ နှင့် ဗာတီကန် တို့အကြားက သဘောတူညီချက်

ဆရာတော်များ

ဗာတီကန်နှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံကြား ဆရာတော်များ ခန့်အပ်ရေးဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ပုပ်ရဟန်းမင်းကြီးက တရုတ်အစိုးရ ခန့်အပ်ထားသော ဆရာတော် (၇)ပါးကို အသိမှတ်ပြုလိုက်ကြောင်း ပုပ်ရဟန်းမင်းကြီးက ကြေညာခဲ့သည်။

ဗာတီကန် နှင့် တရုတ်နိုင်ငံကြား စက်တင်ဘာလ (၂၂) ရက် စနေနေ့က ဆရာတော် ခန့်အပ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ပြီးဖြစ်သည်။ "တရုတ်နိုင်ငံမှာ ဘုရားသခင်ရဲ့ သတင်းကောင်းတော် ဟောပြောခြင်းကို ထောက်ပံ့ကူညီပေးနိုင်ဖို့ မျှော်မှန်းပြီး ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ" ဟု စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်သော ဗာတီကန် ထုတ်ပြန်ချက်က ဆိုသည်။


ထို့ကြောင့် တရုတ်အစိုးရက ခန့်အပ်ထားသည့် ဆရာတော်များဖြစ်ကြသော Bishop Joseph Guo Jincai ၊ Bishop Joseph Huang Bingzhang ၊ Bishop Paul Lei Shiyin ၊ Bishop Joseph Liu Xinhong ၊ Archbishop Joseph Ma Yinglin ၊ Bishop Joseph Yue Fusheng နှင့် Bishop Vincent Zhan Silu (၇) ပါးတို့သည် ဗာတီကန် သာသနာတော်၏ ဆရာတော်များအဖြစ် ဗာတီကန်က ပြည်လည်အသိအမှတ်ပြု လက်ခံလိုက်ပြီဖြစ်သည်။

ဗာတီကန်၏ ခွင့်ပြုချက်မယူဘဲ တရုတ်အစိုးရက ခန့်အပ်ခဲ့သော ဆရာတော်များကို ပြန်လည်အသိအမှတ်လိုက်သည့် ဆုံးဖြတ်ချက်သည် အတိတ်၏ ဒဏ်ရာဒဏ်ချက်များကို ကျော်လွှားနိုင်ရန်နှင့် တရုတ်ကက်သလစ်ခရစ်ယာန်များကို တစ်လုံးတစ်ဝတ်ည်း ပြန်လည်စုစည်းနိုင်ရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မျှော်မှန်းထားကြောင်း ဗာတီကန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗာတီကန်-တရုတ် ယာယီသဘောတူညီချက်နှင့် ပတ်သက်ပြီး ဗာတီကန်၏ အထွေထွေအတွင်းရေးမှူး ဖြစ်သူ Cardinal Pietro Parolin က "ဒီနေ့ဟာ ပီတာ (ပုပ်ရဟန်းမင်းကြီး) ရဲ့ အောင်မြင်မှုနှင့်အတူ တရုတ်နိုင်ငံဆရာတော်တွေနဲ့ ဗာတီကန်ရဲ့ ဆရာတော်တွေ ပထမဆုံး တစ်လုံးတစ်ဝတ်ည်းအဖြစ် ရောက်ရှိတဲ့နေ့ဖြစ်တယ်။" ဟု မိန့်ကြားခဲ့သည်။

တရုတ်ပြည်နှင့် ခရစ်ယာန်အာဇာနည်

သမိုင်းအထောက်အထားများအရ ၇ ရာစုနှစ်တွင်



အာဆီးရီးယား ရသေ့ အာလိုပင်၏ သာသနာပြုခြင်းဖြင့် တရုတ်နိုင်ငံသို့ ခရစ်ယာန်ဘာသာ ရောက်ရှိခဲ့သည်။ ထိုအချိန်က တည်ထားခဲ့သည့် ၁၀ ပေအမြင့်ရှိ ကျောက်စာတွင် ခရစ် ယာန်ယုံကြည်ချက်များနှင့် ဝတ်ပြုကိုးကွယ်ခြင်းများ အကြောင်းရေးထိုးထားသည်။ ယခုချိန်တွင် ထိုကျောက်စာကို ရှန်ဒီ ပြတိုက်တွင်တွေ့မြင်နိုင်သည်။

၁၃ ရာစုတွင် အီတာလျံလူမျိုး ဖရန်စစ်ကန်ဘုန်းတော်ကြီး ဂျွန် မော်တကာဗီနီ သည် တရုတ်ပြည်မြေပေါ် ပထမဦးဆုံး ခြေချသည့် ခရစ်ယာန်တစ်ဦး ဖြစ်ခဲ့သည်။ ၁၃၀၇ ခုနှစ်တွင် ရဟန်းမင်းကြီး ကလေးမင် (၅) က ဖါသာရီ ဂျွန်အား ဆရာတော်အဖြစ်ခန့်အပ်ပြီး အသင်းတော်ကို တည် ဆောက်ခဲ့သည်။ ဖါသာရီ ဂျွန်သူ ဘာသာဝင် ၆ ထောင် ကျော်ကို ဆေးကြောခြင်းပေးပြီး ဘုရားကျောင်းများ တည်ဆောက်ပေးခဲ့သည်။ ဖရန်စစ်ကန် အသင်းသားတို့ သည် တရုတ်ပြည်တွင် နှစ်ပေါင်း ၁၀၀ ခန့် သာသနာလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ၁၃၆၈ တွင် ဘာသာဝင်ဦးရေ သုံးသောင်းခန့်ရှိခဲ့သည်ဟု သမိုင်းသုတေသီများကဆိုသည်။

၁၆ ရာစုနှစ်တွင် သာသနာပြု များဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း ဝင်ခွင့်မရခဲ့ပေ။ သို့သော် ၁၆၀၁ ခုနှစ်တွင် ယေဇူးအသင်း ဘုန်းတော်ကြီး မာတောအို ရစ်ချီ နှင့် အပေါင်းပါတို့အား ပီကင်းတွင်နေခွင့်ရကာ ဘုရင်၏ နန်းတော် တွင်းအထိ ဝင်ရောက်နိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် အခြား သာသနာပြု အသင်းဂိုဏ်းများလည်း ဝင်ခွင့်ရခဲ့ကြသည်။ ၁၇၀၀ ပြည့်နှစ်တွင် တရုတ်ပြည်၌ ဘာသာဝင်ဦးရေ ၂ သိန်းခန့်ရှိလာခဲ့သည်။ သို့သော် သာသနာပြုများအချင်းချင်းအကြား ဝတ်ပြုကိုးကွယ်မှုဆိုင်ရာများနှင့် ပတ်သက်၍ အငြင်းပွားမှုများက သာသနာပြု လုပ်ငန်းကို နှောင့်နှေးစေခဲ့သည်။ တရုတ်ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ထားသော ယေဇူးအသင်း၏ နည်းနာများကို အခြား အသင်းဂိုဏ်းများက ကန့်ကွက်ခဲ့သည်။ ထိုပဋိပက္ခများ ဖြစ်နေစဉ် အင်ပါရာ မှ တရားဟောခွင့် ပိတ်ပင်ပြီး သာသနာပြုများအား နှင်ထုတ်ခဲ့သည်။

၁၈၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ဘာသာရေး လွတ်လပ်ခွင့်ရခဲ့ပြီး သာသနာပြုများ ပြန်လည် ဝင်ရောက်လာခဲ့ကြသည်။ သာသနာပြုလုပ်ငန်းများ အထူး အောင်မြင်ခဲ့ပြီး စီရင်အုပ်ချုပ်ရေး စနစ်ကျစေရန် ဂိုဏ်းအုပ် သာသနာနယ်မြေများ သတ်မှတ်နိုင်ခဲ့ကြသည်။ သာယာဝပြောသော သာသနာပြု လုပ်ငန်းများအားလုံး ၁၉၄၉ ခု ကွန်မြူနစ်တော်လှန်ရေး ဖြင့် အဆုံးသတ်ခဲ့ရသည်။ အထူးသဖြင့် ၁၉၆၆ မှ ၁၉၇၆ ခုနှစ်များအတွင်း နိုင်ငံခြားသာသနာပြု များအား ပြည်နယ်ဒဏ်ပေးခြင်း အပြင် ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းဆဲခြင်း၊ သတ်ဖြတ်ခြင်းတို့ဖြင့် ဘာသာရေးကို အပြီး အပြတ် နှိပ်ကွပ်ခဲ့သည်။

၁၉၈၀ ခုနှစ်များတွင် ဘာသာကိုးကွယ်ခွင့်ပြန်လည် ခွင့်ပြုခဲ့သည်။ သို့သော် နိုင်ငံခြား သာသနာပြုများ ဝင်ခွင့်မရဘဲ ဒေသခံ တရုတ်တိုင်းရင်းများကသာ ဦးဆောင်ကြခြင်းဖြစ်သည်။ ကက်သလစ်ဘာသာဝင်တို့သည် ရောမနှင့် ဆက်သွယ်ခွင့်မရှိဘဲ အစိုးရ၏ လက်အောက်ခံသာ ဖြစ်ကြ

ရသည်။ ထို့ကြောင့် ရဟန်းမင်းကြီး၏ အသိအမှတ်ပြုခြင်းမခံယူထားသော ဆရာတော်ကြီးများ ရှိနေခြင်းဖြစ်သည်။

ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကြားက အစိုးရကို အာခံကာ ကျင့်ကြံနေသော ကက်သလစ်များလည်းရှိနေသည်။ ရဟန်းမင်းကြီး၏ ခွင့်ပြုချက်ဖြင့် သိက္ခာခံထားသော ဆရာတော်များရှိသလို ဆရာတော်များက သိက္ခာတင်ပေးထားသော ရဟန်းများလည်းရှိနေသည်။ သူတို့အထဲမှ အချို့တို့သည် တရုတ်အစိုးရ၏ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက်စွန့်ခဲ့ကြရသည်။ နှစ်ပေါင်းများစွာ အကျဉ်းထောင်အတွင်း နေထိုင်ခဲ့ကြသည်။

ဆရာတော်များအစိုးရအကြား

ဗာတီကန်နှင့် ကွန်မြူနစ် အစိုးရအကြား သဘောတူညီချက်က ကက်သလစ်ဘာသာဝင်များအတွက် သမိုင်းစာမျက်နှာ အသစ်ဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီးက စာတစ်စောင်ထုတ်ပြန်ခဲ့သည်။ ဤသဘောတူညီချက်သည် ရဟန်းမင်းကြီး ဂျွန်ပေါလ် (၂) လက်ထက်ကပင် စတင်ကြိုးစားလုပ်ဆောင်ခဲ့သည့် ရလဒ် တစ်ခုလည်း ဖြစ်သည်။

သဘောတူညီချက်၏ နောက်ဆက်တွဲအဖြစ် ဗာတီကန်မှ ခန့်ထားသော ဆရာတော် ဒါဇင်ခန့်ကို တရုတ်အစိုးရမှ ဒီဇင်ဘာမတိုင်မှီ အသိအမှတ်ပြုပေးရမည် ဖြစ်သည်။ စက်တင်ဘာ (၂၂) ရက်မှာပင် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်ကန် တရုတ်နိုင်ငံတွင် ချန်ဒီ (Diocese of Chengde) ဂိုဏ်းအုပ် သာသနာ အသစ်တစ်ခု တည်ထောင်လိုက်ကြောင်း ကြေညာခဲ့သည်။ ယင်းသာသနာ၏ ဆရာတော်ကြီး အုပ်ချုပ်ရာ ကက်သီဒြယ်ဘုရားကျောင်း အဖြစ် ရှောင်လွန် (Shuangluan) ခရိုင်၊ ချန်ဒီ (Chengde) မြို့ရှိ Jesus the Good Shepherd ဘုရားကျောင်းကို အဆင့်တိုးမြှင့် သတ်မှတ်မည်ဖြစ်သည်။

၎င်း သာသနာသစ်သည် ခန့်မှန်းခြေ စတုရန်းမိုင် တစ်သောင်းခွဲ ခန့်ကျယ် ဝန်း မည်ဖြစ်ပြီး ကက်သလစ်ဘာသာဝင် နှစ်သောင်းခွဲခန့်၊ သာသနာအုပ်စု ၁၂ စုနှင့် ဘုန်းတော်ကြီး (၇) ပါး တို့ဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။

သို့သော် ဤ သဘောတူညီချက်အပေါ် တုန်ပြန်မှု အမျိုးမျိုး ထွက်ပေါ်လာသည်။ အထူးသဖြင့် မြေအောက်အသင်းတော်ဟု အမည်ပေးထားခံရသည့် သစ္စာတည်ကြည်သူတို့၏ ကံကြမ္မာမည်သို့ ဖြစ်လာမည်မှာ မရေရာသော အနေအထားတွင်ရှိနေသည်။ ဤသဘောတူညီချက်ရပြီး သော်လည်း ကွန်မြူနစ် အစိုးရသည် နှိပ်ကွပ်မှုများ ပြုလုပ်နေဆဲဖြစ်သည်ဆိုသည့် သတင်းအချို့လည်း ပေါ်ထွက်လာသည်။ နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ခဲ့သော ကက်သလစ်ဘာသာဝင်များအတွက် ဤ သဘောတူညီချက်သည် ကွန်မြူနစ် အစိုးရအား လက် မြှောက် အရှုံး ပေးသည့် သဘော ရောက်နေသည်ဟု ဝေဖန်ကြသည်။ နှစ် ဦးနှစ်ဖက် အလျှော့အတင်းလုပ်ရသောကြောင့် နှစ်ဖက်လုံး တွင် အရှုံးလည်း ရှိမည် အမြတ်လည်း ရှိပါလိမ့်မည်ဟု ရဟန်းတစ်ပါးက မှတ်ချက်ပြုသည်။

ဤသဘောတူညီချက်သည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မိန့်ဆိုသည့်အတိုင်း တရုတ်ပြည် ကက်သလစ်အသင်းတော်နှင့် ကက်သလစ်အသင်းတော် တစ်ခုလုံးအတွက် အမှန်ပင် ကြီးမားသော ပြောင်းလဲမှု တစ်ခုဖြစ်သည်။ သူ့အနေနှင့် ဆုတောင်းခြင်း၊ သုံးသပ်ဆင်ခြင်ခြင်း များစွာ ဖြင့်ဆုံးဖြတ်ချက်ချခဲ့ကြောင်း ရဟန်းမင်းကြီးက ရှင်းပြသည်။ ဤ ပြောင်းလဲခြင်းသည် အမှန်တကယ် အကောင်းဖက်သို့ ဦးတည်နိုင်ရန် ဝိုင်းဝန်း ဆုတောင်းကြပါစို့။

Ref: CNA, Zeit, Fides Asis, Vatican Media
ချမ်းဇော်အောင်

မြန်မာအရေးနှင့် ဗဝင်္ဂိသင်္ဂါ၍ ကာဒီနယ်ချားလ်စ်ဘို၏ ဖေတ္တာရပ်ခံ ဖန်ကြားစာ

မြန်မာနိုင်ငံသည် နနယ်သော ပြုပြင်ပြောင်းလဲရေးကာလ အဆင့်၌သာရှိ နေပြီး ပြည့်ဝသော ဒီမိုကရေစီစနစ်သို့ ရောက်ရှိရန် ယခုအချိန် အကူးအပြောင်း ကာလ၌ ဝိုင်းဝန်းကူညီကြရန် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကာဒီနယ်ဖြစ်ပြီး ကက်သလစ် သာသနာတော်၏ ခေါင်းဆောင်ပိုင်းတွင် တစ်ဦးအပါအဝင်ဖြစ်သူ ကာဒီနယ်ချားလ်စ် ဘိုက နိုင်ငံတကာ အဖွဲ့အစည်းများကို တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂက အချက်အလက် စုဆောင်းရေးအဖွဲ့သည် မြန်မာ့စစ်တပ်မှ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပေါ်ခဲ့သော ရာဇဝတ်မှုများ နှင့် စပ်လျဉ်းပြီး မြန်မာ စစ်ခေါင်းဆောင် များကို စွဲချက်တင်ရန် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ကာဒီနယ်ချားလ်စ်ဘိုမှ ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သည် နနယ်သေးသည့် ကလေးငယ်

အရွယ်သာရှိနေပြီး ၎င်းစနစ် တောင့်တင်း ခိုင်မာလာရန် ငြိမ်းချမ်းရေး တည်ဆောက် မှုကို အရေးကြီးဆုံးအချက်ဖြင့် လုပ်ဆောင် နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်း၍ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတစ်ခုကို ရရှိရန် တိုင်းသူပြည်သားသည် မျှော်လင့်ချက်များ အပြည့်အဝရှိနေကြကြောင်း၊ မြန်မာနိုင်ငံ သမိုင်းသည် ဒဏ်ရာများနှင့် သမိုင်းတစ်ခု ဖြစ်ခဲ့ပြီး နောက်ထပ်ဒဏ်ရာများ ထပ်မံမ ဖြစ်ပေါ်စေရန် ယခုအချိန်တွင် ရှောင်ရှား သင့်ကြောင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ လူမျိုးတုန်း သတ်ဖြတ်ခြင်းစွဲချက် များသည် ဒီမိုကရေစီ နနယ်သေးသော မြန်မာနိုင်ငံအတွက် အကူအညီဖြစ်စေမည် မဟုတ်ကြောင်း၊ ဖြစ်ပေါ်လာသည့်အခြေ အနေတွင် တည်တန့်သော ငြိမ်းချမ်းမှုကို ထိန်းသိမ်းပြီး တိုင်းပြည်အကြီးအကဲတို့၏ အခြေအနေကို လက်ခံပေးကြရန် နှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်နေသော ပြဿနာ များကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ကူညီ



မြေရှင်းပေးကြရန် ကာဒီနယ် ချားလ်စ်ဘိုမှ ပူပေါင်းလုပ်ဆောင်ပြီး တိုင်းသူပြည်သားတို့ နိုင်ငံတကာအဖွဲ့အစည်းများအား တောင်းဆိုခဲ့သည်။ ၎င်းက တိုက်တွန်းခဲ့သည်။
ထို့အပြင် ပြည်သူ့အစိုးရနှင့် စစ်ကော့ဒီနယ်၏ ထုတ်ပြန်ချက် အခေါင်းဆောင်အကြီးအကဲများ အတူတကွ ပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

မြန်မာပြည်၏ ရှေ့ဆက်ရမည့်ခရီး မြန်မာ့ငြိမ်းချမ်းရေးအပေါ် စိတ်ဝင်စားသူတိုင်းသို့ ပန်ကြားလွှာ ကာဒီနယ် ချားလ်စ်ဘို ရန်ကုန်ဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်

မြန်မာပြည်မှ ချစ်မိတ်ဆွေအပေါင်းတို့၊ ငြိမ်းချမ်းပါစေဟု ဦးစွာနှုတ်ခွန်းဆက်လိုပါသည်။
မြန်မာနိုင်ငံသည် စိန်ခေါ်မှုကြီးမားလှသောကာလအခိုက်အတန့်ကို ဖြတ်သန်းနေပါသည်။ မြန်မာပြည်သူပြည်သားတို့သည်လည်း ပြည့်ဝသောလွတ်လပ်မှုနှင့် လူတို့၏ဖွံ့ဖြိုးတိုးတက်မှု ကို ကာလကြာရှည်စွာ စောင့်မျှော်လာခဲ့ကြသည်။
တိုင်းပြည်၏သားကောင်းလူငယ်များကဘဝတိုးတက်ရေးအတွက်အခွင့်အလမ်းသစ်များကို မျှော်လင့်နေကြသည်။ ကျောင်းသူကျောင်းသားများက ကောင်းမွန်သောပညာရေးကို မျှော်လင့်နေကြသည်။ သန်းပေါင်းများစွာသောလူငယ်များက လစာကောင်းသော အလုပ်အကိုင် အခွင့်အလမ်းများကို မျှော်လင့်နေကြသည်။ ပြည်ပတွင် သွားရောက်လုပ်ကိုင်နေကြရသော အလုပ်သမားထောင်ပေါင်းများစွာက မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်၍ အမိမြေသို့ ပြန်လာနိုင်မည့် အရေးကို မျှော်လင့်နေကြသည်။
တိုင်းပြည်သည် မျှော်လင့်ချက်အိမ်မက်ဖြင့် စောင့်နေလေသည်။ တိုင်းပြည်သည် အမှန်တကယ် ငြိမ်းချမ်းရေးရရှိမည့်နေ့ကို စောင့်မျှော်နေလေသည်။
မြန်မာနိုင်ငံ၏သမိုင်းကြောင်းသည် ဒဏ်ရာဒဏ်ချက်များနှင့်ပြည့်နေသော သမိုင်းကြောင်း ဖြစ်သည်။ ယခုအချိန်သည် ထိုဒဏ်ရာများကို ပြန်လည်ကုစားရမည့်အချိန်ဖြစ်သည်။ ဒဏ်ရာသစ်များထပ်မံဖြစ်ပွားစေရမည့်အချိန်မဟုတ်ပေ။
ကိုလိုနီခေတ် အချိန်မှစ၍ ဒုတိယကမ္ဘာစစ်တစ်လျှောက်လုံး မြန်မာပြည်သူပြည်သား တို့သည် အခက်အခဲပေါင်းစုံကို ရင်ဆိုင်ခဲ့ကြရသည်။ လွတ်လပ်ရေး ရသောအခါတွင်လည်း ပြည်တွင်းမှ ပဋိပက္ခများနှင့် ပြည်ပမှ ခြိမ်းခြောက်မှုများထွက်ပေါ်လာခဲ့ကြပြန်သည်။ ယင်းတို့သည် ရပ်စဲသွားသည်ဟူ၍မရှိပေ။ ပဋိပက္ခများ၊ အတင်းအကြပ်အိုးအိမ်ရွှေ့ပြောင်းစေခြင်းများ၊ လုံခြုံမှုမရှိသော ပြည်ပအလုပ်သမားတို့၏ ဘဝများသည် ကျွန်ုပ်တို့တိုင်းပြည်ကို ဒဏ်ရာများစွာရရှိစေခဲ့သည်။
ယခုအချိန်သည် ထိုဒဏ်ရာများကို ပြန်လည်ကုစားရမည့်အချိန်ဖြစ်သည်။ ဒဏ်ရာသစ်များ ထပ်မံဖြစ်ပွားစေရမည့် အချိန်မဟုတ်ပေ။
၂၀၁၀ ခုနှစ်မှစ၍ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ဒီမိုကရေစီ အစိုးရဟူ၍ ပီပီပြင်ပြင်ထွက်ပေါ်လာခဲ့သည်။ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းရန်မှာ ၎င်းတို့၏ ဦးစားပေးဖြစ်ခဲ့သည်။ ဒီမိုကရေစီစနစ်မူကား များစွာဖွံ့ဖြိုးခြင်းမရှိသေးပေ။ ဒီမိုကရေစီ စနစ်ရင့်သန်ရန် လိုအပ်နေသေးသည်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် မိမိတို့၏ တိုင်းပြည်မှာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုး တိုးတက်လာလိမ့်မည်ဟု မြန်မာပြည်သူပြည်သားတို့ မျှော်လင့်ခဲ့ကြသည်။ အရပ်သားအစိုးရ၊ စစ်တပ်နှင့် ဗုဒ္ဓဘာသာရဟန်းတော်များအကြား နား

လည်မှု ရရှိခြင်းဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို သူမ အကောင်အထည် ဖော် လိမ့်မည်ဟု ၎င်းတို့မျှော်လင့်ခဲ့ကြသည်။
ကျွန်ုပ်တို့တိုင်းပြည်တွင် ငြိမ်းချမ်းရေးတည်မြဲပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တပ်မတော်၏ အခန်းကဏ္ဍမှာ များစွာအရေးပါသည်။ သန်းပေါင်းများစွာသောပြည်သူတို့၏မျှော်လင့်ချက် ကိုဖြည့်ဆည်းရန်အတွက်အရပ်သားအစိုးရနှင့်တပ်မတော်တို့သည်လက်တွဲလုပ်ဆောင်ရန် လိုအပ်သည်။
ယခုအချိန်သည် ထိုဒဏ်ရာများကို ပြန်လည်ကုစားရမည့်အချိန်ဖြစ်သည်။ ဒဏ်ရာသစ်များ ထပ်မံဖြစ် ပွားစေရမည့်အချိန်မဟုတ်ပေ။
မြန်မာပြည်၏ ရှေ့ဆက်ရမည့်ခရီးသည် တည်မြဲသော ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြား စေ့ရေး၌ အဓိက ပါဝင်လှုပ်ရှားနေသူ အားလုံး၏ အခန်းကဏ္ဍကို လက်ခံရန်ဖြစ်သည်။ ထို ပကတိအခြေအနေကို လက်ခံရန်နှင့် မြန်မာပြည်သူတို့၏ ပြဿနာများကို ကူညီဖြေရှင်းပေး ရန် ကျွန်ုပ်တို့၏မိတ်ဆွေများအားလုံးကို ကျွန်ုပ်အလေးအနက်ထား တောင်းဆို လိုပါသည်။
မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (CBCM) မြန်မာပြည်အသင်းတော်များ ကောင်စီ (MCC)၊ မြန်မာနိုင်ငံဧဝဂလီခရစ်ယာန်များအဖွဲ့ (MECA) နှင့် မြန်မာနိုင်ငံ ခရစ်တော်၏သာသနာပြုအဖွဲ့တို့က ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်ချက် အတိုင်း ယခုလက်ရှိအခြေအနေမျိုးတွင် အဖျက်သဘော ဆောင်သည့် အရာများ၊ မလိုအပ်သောဖိအားပေးမှုများ၊ အဖျက်အမှောင့်များသည် အဖွဲ့အစည်း အသီးသီး အကြား ငြိမ်း ချမ်းရေးကြိုးပမ်းမှုနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ကြိုးပမ်းမှု တို့ကို နှောင့်နှေးစေလိမ့်မည်ဟု ကျွန်ုပ်တို့ခံယူထားပါသည်။
စက်တင်ဘာ ၄ ရက်နေ့က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်း ပွဲတွင်လည်း လူမျိုးတုန်းသတ်ဖြတ်မှု၊ မျိုးနွယ်စုရှင်းလင်းရေး၊ ပိတ်ဆို့အရေးယူမှုစသည့် ပြင်းထန်သော စကားလုံးများနှင့် နိုင်ငံတကာရာဇဝတ်မှုရုံး (ICC) စသည်တို့မှာ ငြိမ်းချမ်း ရေးနှင့် ဒီမိုကရေစီလမ်းစဉ်သို့ လျှောက်လှမ်းနေသော ကျွန်ုပ်တို့၏ ခရီးလမ်းကို အထောက် အကူမပြုကြောင်း ကျွန်ုပ်အနေဖြင့် ပြတ်ပြတ်သားသားပြောဆိုခဲ့ပါသည်။ ကျွန်ုပ်တို့တိုင်းပြည်၏အခြေအနေမှာ သိမ်မွေ့လှသောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက လက်တွဲ လုပ် ဆောင်ခြင်း၊ အပြုသဘောဆောင်ချဉ်းကပ်ခြင်းတို့ကို ကျွန်ုပ်တို့လိုအပ်ပါသည်။
မြန်မာနိုင်ငံသည် ငြိမ်းချမ်းရေးကတိပြည့်ဝမည့်နေ့ကို စောင့်နေသောနိုင်ငံဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး ထိုကတိကို ကြိုးစားဖြည့်ဆည်းကြပါစို့။ ရှေ့သို့ တက်လှမ်းကြပါစို့။
ကာဒီနယ်ချားလ်စ်ဘို


ရန်ကုန် စိန်ဂျိုးဇက် ကက်သလစ်ရဟန်း ဖြစ်တက္ကသိုလ်မှ ကိုရင် အပါး(၆၀) အမှုတော်ဆောင် သိက္ခာငယ်အသီးသီး ခံယူ

ရန်ကုန် စိန်ဂျိုးဇက် ကက်သလစ်ရဟန်း ဖြစ်တက္ကသိုလ်(CMS-Yangon)မှ ကိုရင်(၆၀) ပါးသည် စက်တင်ဘာ (၁၅) ရက်တွင် ရန်ကုန်ဂိုဏ်းချုပ်သာသနာ စိန်မေရီ ဘုရားကျောင်းတော်၌ အမှုတော်ဆောင် သိက္ခာငယ်အသီးသီးကို ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟိုထံမှ ခံယူခဲ့သည်။

ကိုရင်(၃၈)ပါးသည် ယဇ်ပလ္လင်အမှုတော်ဆောင် သိက္ခာငယ်ခံကို လည်းကောင်း ကိုရင် (၂၂) ပါးသည် (Lector) သမ္မာကျမ်းစာအမှုတော်ဆောင်နှင့် သိက္ခာငယ် ကိုလည်းကောင်း ပုသိမ်ဂိုဏ်းအုပ်သာသနာမှ ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟိုထံတွင် ခံယူခဲ့ကြခြင်းဖြစ်သည်။

ရဟန်းလောင်း ကိုရင်များ၏ အမှုတော်ဆောင် သိက္ခာငယ်များ ခံယူသည့် တရားတော်မြတ်တွင် ရဟန်းတော်များအပါး(၂၀)ကျော်နှင့် ကိုရင်၊သီလရှင်နှင့် ဘာသာတူ မိတ်ဆွေ (၂၀၀)ကျော်တက်ရောက်အားပေးဆုတောင်းခဲ့ကြပါသည်။

St. Joseph Catholic Major Seminary - Yangon



ဖိလစ်ပိုင်နိုင်ငံရှိ ဒွန်ဘော့စကို ရဟန်းဖြစ်သင်ကျောင်းတွင် မြန်မာပြည်မှ ကိုရင် ၅ ပါး အမှုတော်ဆောင်သိက္ခာ ခံယူ



ဖိလစ်ပိုင်နိုင်ငံရှိ ဒွန်ဘော့စကိုရဟန်းဖြစ်သင်ကျောင်းတွင် စက်တင်ဘာလ ၁၄ ရက်နေ့ပိုင်းက ကားတိုင်တော်အောင်ပွဲ မွှားတရားနှင့်အတူ ဖိလစ်ပိုင်ဆလေးရှင်း အသင်းဂိုဏ်း အကြီးအကဲဖြစ်သူ Fr. Paul Bicomong SDB မှ ရဟန်းလောင်း ဆလေးရှင်းကိုရင် ၁၇ ပါးအား အမှုတော်ဆောင် သိက္ခာအသီးသီး အပ်နှင်းပေးခဲ့ပါတယ်။

ဆေးကြောခြင်း ခံယူပြီးသူ ဘာသာဝင်အားလုံးဟာ ခရစ်တော်ရဲ့ သန့်ရှင်းသော ရဟန်းအဖြစ်တော်မှာ ပါဝင်ကြရပြီး သတင်းကောင်းဟောကြားခြင်း၊ ယဇ်ပူဇော်ခြင်း အမှုတော်မှာ ဆိုင်ရာ တာဝန်ထမ်းဆောင် ခွင့်ရှိသည့်အနက် ရဟန်းတော်များဟာ တစ်သီးတစ်ခြား ပါဝင်ရရှိကြသည်။ ရဟန်းဘဝရဲ့တာဝန်တွေကို ရဟန်းမဖြစ်မီ ကတည်း

ကပင် လက်တွေ့ထမ်းဆောင်နိုင်ဖို့အတွက် အမိအသင်းတော်က ရဟန်းဖြစ်ကိုရင်များကို သိက္ခာတော်အဆင့်ဆင့် အပ်နှင်းပေးလေ့ရှိသည်။

ဒီသိက္ခာငယ်လေးတွေကို ရဟန်းသိက္ခာမခံယူမီ အဆင့်ဆင့်ခံယူရပြီးဦးပဉ္စင်း သိက္ခာနှင့် ရဟန်းသိက္ခာ နှစ်ခုကိုလူ အများ ပိုမိုသိရှိကြသည်။ ပုံမှန်အားဖြင့် ဓမ္မသဂြိုဟ်ဘာသာကို ၄ နှစ်တာ ဆည်းပူးကြပြီး သင်ကြားနေစဉ် ဒုတိယနှစ်မှာ နှုတ်ကပတ်တော် အမှုတော်ဆောင် သိက္ခာကို ခံယူလေ့ရှိကြသည်။ ဒီအမှုတော်ဆောင် သိက္ခာရရှိပြီးနောက် ကိုရင်များသည် နှုတ်ကပတ်တော် ဖတ်ရှုခြင်း ဝေမျှခြင်းဖြင့် ဧဝံဂေလိတရားတော်ကိုဟောကြားသက်သေ ခံကြရခြင်းဖြစ်သည်။

တတိယနှစ်တွင် ယဇ်ပလ္လင်အမှုတော်ဆောင် သိက္ခာကို ခံယူရရှိကြပြီး ထိုအမှုတော်ဆောင် သိက္ခာကိုခံယူပြီး နောက်ကက်သလစ် အသင်းတော်ရဲ့ အထွတ်မြတ်

ထားရာ မွှားတရားတော်မြတ်တွင် ရဟန်းတော်အား ကူညီပေးကြရခြင်း ဖြစ်သည်။ ဘာသာတူများကို ကိုယ်တော် မြတ် ဝေပေးခြင်း လူနာများကို ကိုယ်တော် မြတ်ပေးခြင်းစတဲ့ အမှုတွေမှာ ကူညီပေးနိုင် ပြီဖြစ်သည်။ ထို့နောက် ရဟန်းတို့ တတ်အပ် တဲ့ ဓမ္မသဂြိုဟ်ဘာသာရပ်ကို သင်ကြား လေ့လာပြီး ဦးပဉ္စင်းသိက္ခာတော်ကို ပေး လေ့ရှိသည်။ ဦးပဉ္စင်းဘဝဖြင့် ၆ လ သို့မဟုတ် ၁ နှစ် အမှုထမ်းပြီးသောအခါ ရဟန်း သိက္ခာခံတော်မြတ်ကို ခံယူကာ ရဟန်း ဘောင်သို့ အဆင့်ဆင့် ကြိုးစားတက်လှမ်း ရသည်။

ဖိလစ်ပိုင်နိုင်ငံရှိ ဒွန်ဘော့စကို ရဟန်းဖြစ်သင်ကျောင်းတွင် ပြုလုပ်သော ယဇ်ပလ္လင် အမှုတော်ဆောင် သိက္ခာနှင့် နှုတ်ကပတ်တော် အမှုတော်ဆောင် သိက္ခာငယ်လေးများခံယူသည့် ကိုရင် ၁၇ ပါးထဲတွင် မြန်မာနိုင်ငံမှ ၅ ပါး ပါဝင်ခဲ့သည်။

သီကိုရှင်း

ရဟန်းဖြစ်တက္ကသိုလ် ဒဿနိကဗေဒ ကိုရင်များ ဝတ်စောင့်ခြင်း၌ ကာဒီနယ်ချားလ်စ်ဘိုမှ ဦးဆောင်ပေး

ပြင်ဦးလွင်မြို့၊ ဒဿနိကဗေဒဌာန၊ တစ်နိုင်ငံလုံးဆိုင်ရာ ကက်သလစ်ရဟန်းဖြစ်တက္ကသိုလ်၌ ကျောင်းသားကိုရင်များ၏ နှစ်ပတ် လည်ဝတ်စောင့်ခြင်းကို စက်တင်ဘာလ ၁၂ ရက်မှ ၁၅ ရက်တိုင် (၄) ရက်တိတိ ပြုလုပ်ခဲ့ကြရာ အဖကာဒီနယ်ချားလ်စ်ဘိုမှ (Retreat Preacher) အဖြစ်ကြွရောက်ဦးဆောင်မှု ပေးခဲ့ပါသည်။

ထိုဝတ်စောင့်စဉ် တစ်လျှောက်၌ အဖကာဒီနယ်ချားလ်စ်ဘို ကိုရင်များ၏ စိတ်ဓါတ်ပိုင်းဆိုင်ရာကို အခြေခံလျက် ဝိညာဉ်ရေး၊ လူမှု ဆက်ဆံရေး၊ သိုးထိန်းရေးနှင့် အသိဗဟုသုတများကို တစ်နေ့တစ်နေ့ မရိုးနိုင်အောင် မျှဝေပေးခြင်းတို့ဖြင့် ကိုရင်များတို့၏ ကျန်ရှိသော စာသင်နှစ်များအတွက် ခွန်အားများစွာဖြည့်ဆည်းပေးခဲ့ပါသည်။ ဝတ်

စောင့်ခြင်း၏ အဆုံးပိုင်းတွင် ကိုရင်များ အာပတ်ဖြေခြင်းစက္ကရမင်း မင်္ဂလာကို ခံယူကြပြီး အပိတ်နေ့တွင် အဖကာဒီနယ်မှ စုံလင်သော အင်ဒူးလ်ဂျင်းသျှားအခွင့်ကို ပေးတော်မူခဲ့ပါသည်။

ထို့အတူ ဝတ်စောင့်ခြင်းကို အစအလည် အဆုံးတိုင် အနောက်အယုက် အခက်အခဲမရှိဘဲ ပြုလုပ်နိုင်ခွင့်ပေးသနားတော်မူသော ဘုရားသခင်အားကျေးဇူးတင်သည်နည်းတူ များပြားလှသော တာဝန်ဝတ္တရားများကြောင့် မအားမလပ်ကြားက မိမိ၏ သားငယ်ကိုရင်များ၏ ဝိညာဉ်ကာယ အာဟာရပြည့်ဝစေဖို့ တက်ကြွသွက်လက်စွာဖြင့် လာရောက်ဟောပြောလမ်းညွှန် ပေးတော်မူသော အဖကာဒီနယ်ချားလ်စ်ဘိုအား ကျေးဇူးတင်ရှိပါသည်။ ထို့အပြင်ဝတ်စောင့်



ခြင်းအတွက် (Retreat Preacher) ကို စီစဉ် ပေးသော ဝိညာဉ်ရေးလမ်းညွှန် ဘုန်းတော်ကြီး ဖာသာရ်ဂျိုးဇက် ဇာကီဝင်းခိုင်နှင့်တကွ စာချဘုန်းတော်ကြီးများကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် ဝတ်စောင့်စဉ်အတွင်း လုပ်အားဖြင့်သော်လည်းကောင်း၊

ဆုတောင်းပေးခြင်းအားဖြင့်လည်းကောင်း၊ အလှူငွေအားဖြင့်သော်လည်းကောင်း ပါဝင်ကူညီပေးကြ သော ကျေးဇူးရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုပါသည်။

ဇကပ် (ကာနန်သား)

တတိယအကြိမ်မြောက် သာသနာပြုလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ



မြန်မာပြည် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု အသင်းများရုံး CBCM-PMS ကြီးမှူး၍ တတိယအကြိမ်မြောက် သာသနာပြုလုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၄ ရက်မှ ၆ ရက်အထိ ဖယ်ခုံရိုက်အုပ်သာသနာ ဆရာတော်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ ဆွေးနွေးပွဲကို ဖယ်ခုံ ရိုက်အုပ် ဆရာတော်ကြီး Bp. Peter Hla မှ ရဟန်း

တော် ၂၇ ပါးနှင့်အတူ မွတ္တရားတရားတော်မြတ် ပူဇော်ခြင်းဖြင့် အစပြု ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော ရဟန်းတော်များ၊ သီလရှင်များ၊ တာဝန်ခံများ အားလုံးကို မြန်မာပြည် ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြုအသင်း များရုံး၏ ဒါရိုက်တာ Fr. Bernardino Ne Ne မှ ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြား ခဲ့ပြီး ဆရာတော်ကြီး Bp. Peter Hla မှ လမ်းညွှန် အမှာစကား ဖြည့်စွက်ပြောကြား ခဲ့ပါသည်။ Fr. Bosco Saw Lar Htoo မှ "ဓမ္မဟောင်းကို အခြေခံ၍ ငြိမ်းချမ်းရေး ပျက်ပြားခြင်း အကြောင်းကို လေ့လာခြင်း" နှင့် "ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်သူ ခရစ်တော်ရှင် အကြောင်း လေ့လာခြင်း" ခေါင်းစဉ်များဖြင့် လည်းကောင်း၊ Fr. Maurice Nyunt Wai မှ "သင်သည် သာသနာပြု နေသော သာသနာတော်ကြီး ဖြစ်၏" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Fr. Bernardino Ne Ne မှ "ရဟန်းမင်းကြီးဆိုင် ရာ သာသနာပြု အသင်းများအကြောင်း သိကောင်းစရာ" များ

ကို လည်းကောင်း အသီးသီး ပို့ချ ဆွေးနွေးခဲ့ကြသည်။ "ကျွန်တော်တို့ ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး တည်ဆောက်ဖို့၊ ငြိမ်းချမ်းတဲ့ သာသနာတော်၊ ငြိမ်းချမ်းတဲ့ နိုင်ငံတော်တည်ဆောက်ဖို့ ဆိုရင် အဲဒီအဖြေက အဝေးကြီး သွားကြည့် စရာမလိုဘူး။ ကျမ်းစာအဖြေကို ကြည့်ပြီးမှ ကျွန်တော်တို့ ကောက်ချက်ချနိုင် တာက အဖြေက ကျမ်းစာထဲမှာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကျမ်းစာဆိုတာက ဘုရားရဲ့ နှုတ်ကပတ်တော်လေ။" ဟုဘုန်းတော်ကြီး ပေါလ်သက်ခိုင်က သင်တန်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ပြောသည်။ ထို့အပြင် လူသားများ၏ ဖြစ်ပျက်မှုဘဝပုံရိပ်များ၊ နောင်လာမည့် အနာဂတ်နှင့် လက်ရှိပစ္စုပ္ပန်ကာလအတွက် ငြိမ်းချမ်းရေးတည်ဆောက်ရန် အဖြေသည် ကျမ်းစာထဲတွင် ရှိပြီးဖြစ်ကြောင်း ၎င်းက မိန့်ကြားသည်။ ဆွေးနွေးပွဲတွင် တောင်ကြီးရိုက်



ချုပ်သာသနာ၊ ကျိုင်းတုံရိုက်အုပ်သာသနာ၊ ပြည်ရိုက်အုပ်သာသနာများမှ သာသနာပြုကလေးသူငယ်များ အသင်း၏ လှုပ်ရှားမှုများကို တင်ပြဆွေးနွေးခဲ့ကြပြီး PMS ရုံးမှ ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု ကလေးသူငယ်များ အသင်းအကြောင်းနှင့် PMS ရုံး၏တစ်နှစ်တာ လုပ်ငန်းပြီးစီးမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲသို့ ရိုက်ချုပ်/ရိုက်အုပ် သာသနာများမှ ရဟန်းတော် ၃၉ ပါး၊ သီလရှင် ၂၉ ပါး၊ ဘာသာတူ တာဝန်ခံ ၄၂ ဦး စုစုပေါင်း ၁၁၀ ဦး တက်ရောက်ခဲ့ကြပြီး ၎င်းတို့၏ နေထိုင်ရေး၊ စားသောက်ရေး၊ သွားရေးလာရေးများနှင့်အခြားလိုအပ်သော အရာများကို ဖယ်ခုံ သာသနာလုံးဆိုင်ရာ PMS Director Fr. Bosco ဖယ်ခုံရိုက်အုပ် သာသနာမှ ရဟန်းတော်များ၊ သီလရှင်များ၊ လူငယ်များ၊ ကလေးသူငယ်များနှင့် ဘာသာသူများကကူညီဆောင်ရွက်ပေးခဲ့ ကြသည်။

CBCM - PMS



ရောမမြို့အခြေစိုက် တမန်တော်လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်း၏ အတွင်းရေးမှူးနှင့် ကလေးမြို့ရှိ သာသနာ့အမှုတော် ထမ်းဆောင်နေသူများနှင့် တွေ့ဆုံ

ရောမမြို့အခြေစိုက် တမန်တော် လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်း၏ အတွင်းရေးမှူးဖြစ်သူ Rev. Fr. Fabrizio Meroni နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ Pontifical Missionary Societies (PMS) Director Rev. Fr. Bernardino Ne Ne တို့သည် ကလေးသာသနာကို စက်တင်ဘာ(၁၀) နေ့တွင်လာ ရောက်လည်ပတ်ကာ ကလေးမြို့ပေါ်ရှိ ရဟန်းတော်များ၊ ကိုရင်များ၊ သီလရှင်များ၊ ဓမ္မဆရာများနှင့် အသင်းတော် အကျိုးဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။ Rev. Fr. Maximian Pau Sian Mung သည် ကလေးသာသနာအတွက် MCA director ဖြစ်ပြီး အဆိုပါတွေ့ဆုံပွဲတွင် ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ Rev. Fr. Fabrizio Meroni က ယုံကြည်သူ ဘာသာတူများကို တစ်စုံတစ်ရာ လမ်းညွှန် သင်ကြားပေးဖို့ရန်မဟုတ်ဘဲ သင်တို့ထံမှ တမန်တော်လုပ်ငန်းနှင့် ပတ်သက်၍ သင်တို့၏ ရှုထောင့်၊ မြင်တွေ့မှုများကို နားထောင်ဖို့ရန်သာ ဖြစ်ကြောင်းဆိုသည်။ တွေ့ဆုံပွဲတွင် ၎င်းက ရဟန်းမင်းကြီး အရှင်

သူမြတ်ဖရန်စစ်က လာမည့် ၂၀၁၉-ခုနှစ်၊ အောက်တိုဘာလကို သာသနာပြု၊ တမန်တော်လုပ်ငန်းအဖြစ် သတ်မှတ်ပြီး သာသနာပြုခြင်းအတွက် ဆုတောင်းပေးခြင်း၊ ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ဖို့ ရန် အားပေးတိုက်တွန်းခဲ့ပါသည်။ သာသနာပြု တမန်တော်လုပ်ငန်းနှင့် ပတ်သက်ပြီး ၎င်းကဆက်လက်ပြောကြားရာတွင် ကျွန်ုပ်တို့ အားလုံးသည် သာသနာပြုပုဂ္ဂိုလ်များဖြစ်ကြသည်နှင့်အမျှ မိမိပတ်ဝန်းကျင်တွင် အစပြုကာ အခြားနေရာအနှံ့သို့ တိုင်အောင် ရောက်လေရာရာ သွားလေရာရာ၌ သာသနာပြုနည်းပေး တာဝန်ဝတ္တရားကို အမှတ်ရရန် လိုအပ်ကြောင်း ကက်သလစ်ဘာသာဝင် တစ်ဦးဆိုသည် သာသနာပြုပုဂ္ဂိုလ် တစ်ဦးဖြစ်သည့် အလျောက် သာသနာတော်ပြန့်ပွားရေး အတွက် အပြောအဆိုအားဖြင့်သော်လည်းကောင်း၊ အလုပ်အကိုင်အားဖြင့်သော်လည်းကောင်း သာသနာပြုနိုင်စွမ်းရှိသော ယုံကြည်သူများဖြစ်လာရန် ကြိုးစားကြရမည် ဟု ၎င်းက ဆွေးနွေးပွဲ တက်ရောက်သူ

များကို တိုက်တွန်းအားပေးခဲ့သည်။ ထို့အပြင် ဆေးကြောခြင်းစက္ကရမင်တူးကို ခံယူလိုက်သည်နှင့်တစ်ပြိုင်နက် မိမိတို့၏နည်းလမ်းတွင် သာသနာစိတ်ဓာတ်များ တစ်နေ့တစ်ခြား တိုးပွားလာစေရန် ကြိုးစားကြရပါမည်ဖြစ်ကြောင်း ရဟန်းမင်းကြီး အရှင်သူမြတ်ဖရန်စစ်နှင့် ဒုတိယမြောက်စိန်ဂျွန်ပေါလ် က "သာသနာပြု စိတ်ဓာတ်မရှိလျှင် ယုံကြည်ခြင်းမရှိ" ဟု မိန့်ကြားခဲ့သောကြောင့် ကျွန်ုပ်တို့အားလုံးသည် မိမိတို့၏ ခေါ်တော်မူခြင်းအလိုက် ရဟန်းတော်များ၊ သူတော်စင်များ၊ ဓမ္မဆရာ/မများ ယုံကြည်သူဘာသာတူတို့သည် သာသနာပြုလုပ်ငန်းတွင် ပါဝင်လှုပ်ရှားကြရမည်ဖြစ်ကြောင်း မြန်မာပြည်အနေဖြင့် မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများ ရုံးချုပ်မှ အစပြု၍ သာသနာပိုင်ဆရာတော်ကြီးများ၊ ကျောင်းထိုင်ဘုန်းတော်ကြီးများ၊ သူတော်စင်များနှင့် ဘာသာတူများ လက်တွဲညီညွတ်ချိတ်ဆက်ကြကာ အမိကက်သလစ်အသင်းတော်ကြီး၏ ယုံကြည်ချက်များကမ္ဘာအနှံ့၊ နိုင်ငံအနှံ့၊ နေရာအနှံ့ ရောက်ရှိအမြစ်သွယ်

ဖို့ရန် ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း Rev. Fr. Fabrizio Meroni ကလမ်းညွှန်ပြောကြားသွားခဲ့သည်။ ရဟန်းမင်းကြီးက ၂၀၁၉-အောက်တိုဘာလကို သာသနာပြု ပုဂ္ဂိုလ်များအတွက် အထူးဆုတောင်းပေးရန်နှင့် ဆောင်ပုဒ်အားဖြင့် "ဆေးကြောခြင်းပေးပါ၊ စေလွှတ်ပါ" ကိုရွေးချယ်ထားသည်။ အမိဗွာယ်အားဖြင့် ဆေးကြောခြင်းခံယူပြီးသူ ကျွန်ုပ်တို့ အား လုံး သည် လည်း အသင်းတော်အတွက် စေလွှတ်ခြင်းခံရသော သာသနာပြုပုဂ္ဂိုလ်များပင်ဖြစ်သည်။ သာသနာပြု၊ တမန်တော်လုပ်ငန်းဆွေးနွေးပွဲသို့ ကလေးမြို့ပေါ်ရှိ ရဟန်းတော်များ၊ သီလရှင်များ၊ ကိုရင်များ၊ အသင်းတော်အကျိုးဆောင်များ စုစုပေါင်း(၄၅)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးတွေ့ဆုံပွဲအပြီးတွင် ကလေးသာသနာမှ ကြွရောက်လာသော ဧည့်သည်တော်များကို ညနေစာဖြင့် ဧည့်ခံကျွေးမွေးပါသည်။ မောင်အေး(ကလေးသာသနာ)

ရှေးမြန်မာ ပုံနှိပ်အက္ခရာများနှင့် ပထမဆုံးပုံနှိပ်စာအုပ်များ၏ ဖခင် ဆရာတော်ကြီး ပဲရ်ကော်တို

Barnabite အသင်းဂိုဏ်းမှ အီတာလျံ ဘုန်းတော်ကြီးများသည် သက္ကရာဇ် ၁၇၀၀ကျော် နောက်ပိုင်းတွင် အင်းဝ၊ တောင်ငူ၊ ပဲခူး စသော မြန်မာပြည်မြို့ကြီးများသို့ ရောက်ရှိခဲ့ပြီး သာသနာပြုလုပ်ငန်းများဆောင်ရွက်ခဲ့ကြရာ အောင်မြင်မှုအချို့ ရရှိခဲ့သည့်အတွက် သာသနာပြုများကို တစ်သုတ်ပြီးတစ်သုတ် ဆက်လက်စေလွှတ်ခဲ့သည်။

ဆရာတော်ကြီး ပဲရ်ကော်တို၏ ငယ်ဘဝ

ပထမ ဆုံး မြန်မာပုံနှိပ်စာလုံးကို တီထွင်ခဲ့သည့် ဆရာတော်ကြီး ပဲရ်ကော်တိုသည် သက္ကရာဇ် ၁၇၂၉ ခုနှစ်၊ ဇွန်လ(၂၅) ရက် နေ့တွင် အီတလီပြည်ပင်းနစ်မြို့နယ်ရှိ အူဒိုင်းကျေးရွာကလေး၌ ဖွားမြင်ခဲ့သည်။ ပယ်ရိုကိုတိုသည် အီတလီပြည် မွန်ဒါမြို့ ရှိ ဘားရ်နားဘိုက်အသင်းဂိုဏ်းမှ ဦးစီးဖွင့်လှစ်ထားသော စိန်ပေါလ် ကျောင်းတော်ကြီးတွင် ပညာ ဆည်းပူးခဲ့သည်။ ငယ်ရွယ်နုပျိုစင် အချိန်အခါက စ၍ ဘုရားတရားကြည်ညိုမှု၊ ရဟန်းတို့နှင့်ဆိုင်ရာ လုပ်ငန်းများ၌ စိတ်ပါဝင်စားမှုများကို ထက်သန် ရည်မွန်စွာ ပြုသခဲ့သည်။ စိန်ပေါလ် ကျောင်းတော်ကြီးမှ အထက်တန်း ပညာရပ်များ ဆည်းပူးအောင်မြင်ပြီးနောက် ဘားရ်နားဘိုက်အသင်းဂိုဏ်းသို့ဝင်ရောက်ခဲ့သည်။ ပညာ အရည်အချင်းနှင့် အကျင့်သီလ ပြည့်ဝသူဖြစ်သည့် အလျောက် သက္ကရာဇ် ၁၇၄၆ ခုနှစ် နိုဝင်ဘာလ(၈)ရက်အသက်(၁၇)နှစ်အရွယ်တွင် ဘားရ်နားဘိုက် ဘုန်းတော်ကြီးတစ်ပါးဖြစ်လာခဲ့သည်။


သက္ကရာဇ် ၁၇၆၀ ခုနှစ်တွင် မြန်မာပြည်သို့ စေလွှတ်ခြင်းခံခဲ့ရပြီး ထိုနှစ် မတ်လ(၁၄) ရက်နေ့တွင် အီတလီနိုင်ငံ လိင်(၈) ဟွန်းမြို့ ဆိပ်ကမ်းမှ ဘုန်းတော်ကြီး အာဗယ်နတ္တီနှင့်အတူ မြန်မာပြည်သို့ ခရီးစတင်ထွက်ခွာခဲ့သည်။ လမ်းခရီးတွင် ပင်းပန်းကြီးစွာသော ဒုက္ခအမျိုးမျိုးနှင့် ဖမ်းဆီးထောင်ချခြင်းများ ခံခဲ့ရသည်။ ဖာသာရ်ပဲရ်ကော်တိုနှင့် ဘုန်းတော်ကြီး အာဗယ်နတ္တီ တို့သည် လမ်းခရီး၌ စုစုပေါင်း (၁)နှစ် (၇)လ ကြာမြင့်ခဲ့ပြီးသက္ကရာဇ် ၁၇၆၁ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်သို့ ရောက်ရှိခဲ့သည်။

ဖာသာရ် ပဲရ်ကော်တိုနှင့် အတူ လိုက်လာခဲ့သော ဘုန်းတော်ကြီး အာဗယ်နတ္တီနှင့် အခြားသာသနာပြုဘုန်းတော်ကြီးများသည် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး မကြာမီမှာပင် ဖျားနာမှုနှင့် အခြားရောဂါဝေဒနာများဖြင့် ပျံလွန်ခဲ့ကြပြီး Barnabite ဘုန်းတော်ကြီးများထဲတွင် ဖာသာရ်ပဲရ်ကော်တို တစ်ပါးတည်းသာကျန်ခဲ့သည်။

မြန်မာစာနှင့် ပါဠိစာပေများ ထင်ထင်ကြားကြား

အညာဒေသကို သာသနာပြုလုပ်ငန်းများဆောင်ရွက်နေသော ဖာသာရ် ဂါလီဇီးယားပျံလွန်တော်မူပြီးနောက် ဖာသာရ်ပဲရ်ကော်တိုသည် သာသနာပြုလုပ်ငန်းများကို မှီလှည့် ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည်။

ကလေးသူငယ်များကို စာပေပညာများ သင်ကြားပေးခဲ့သည်။ အသက်ကြီးကျောင်းသားများနှင့် ပတ်ဝန်းကျင်နယ်များကိုလှည့်လည်ကြည့်ရှုရင်း ထိုအချိန်က ၎င်းပတ်ဝန်းကျင်ဒေသတွင် ဘုရင်ဂျီ ကက်သလစ်ခရစ်ယာန်ကျေးရွာ (၁၃) ရွာရှိကြောင်း သူ့မှတ်တမ်းတွင် တွေ့ရသည်။ ထိုကျေးရွာများသို့ လှည့်လည်ကြည့်ရှု နေထိုင်စဉ်အတွင်း ဖာသာရ်ပဲရ်ကော်တိုသည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ မြန်မာကလေးငယ်များနှင့်အတူ မြန်မာစာနှင့် ပါဠိစာများ သင်ယူလေ့လာခဲ့သည်။ ထိုသို့ သင်ယူရာတွင် မြန်မာစာပေကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ခြင်းကြောင့် နောင်တော်



ပထမမြန်မာ ပုံနှိပ်စာများ


ကြီးမင်းက ဂုဏ်ပြုချီးမြှင့် ခဲ့ကြောင်းသိရသည်။

ဆရာတော်ကြီးအဖြစ် ထင်မြောက်ခံရ

ဖာသာရ်ပဲရ်ကော်တိုသည် စေတနာထက်သန်သူတို့၏ အကူအညီဖြင့် ၎င်းကြည့်ရှုရာ ဒေသများတွင် ဘုရားရှိခိုးကျောင်း (၈)ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်ခဲ့ကြောင်း သူ့မှတ်တမ်းတွင် ဖော်ပြထားသည်။ ဖာသာရ်ပဲရ်ကော်တိုသည် ဝေးကွာသည့် သာသနာနယ်များသို့ (၅)နှစ်တိုင်တိုင် တစ်ပါးတည်းလှည့်လည်ကြည့်ရှုရင်း သာသနာနယ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ သက္ကရာဇ် ၁၇၆၇ ခုနှစ်တွင် သာသနာပြုဘုန်းတော်ကြီးအသစ်(၄)ပါး ရောက်ရှိလာပြီး ထိုအချိန်မှ ဖာသာရ်ပဲရ်ကော်တိုကို ဆရာတော်အဖြစ် တင်မြောက်ကြောင်း အမိန့်စာလည်းရရှိခဲ့သည်။ နောက်တစ်နှစ်အကြာ ဆင်ဖြူရှင်မင်းတရား အယုဒ္ဓါမြို့ကို တိုက်ခိုက်အောင်မြင်စဉ်က ဖမ်းဆီးခေါ်ဆောင်လာခဲ့သော ဆရာတော်ကြီး ဘရီဂိုး (Bishop Brigot) က ဖာသာရ်ပဲရ်တိုအား ရန်ကုန်မြို့တွင် သက္ကရာဇ် ၁၇၆၈ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်၌ ဆရာတော်အဖြစ်တင်မြောက်ပေးခဲ့သည်။

ပထမဆုံး ရဟန်းဖြစ်သင်ကျောင်းကို မှီလှည့်ရာတွင် ဆောက်လုပ် ဆင်ဖြူရှင်မင်းလက်ထက် တရုတ်နှင့် မြန်မာ စစ်ဖြစ်သော အခါ ခရစ်ယာန်များ စစ်မှုထမ်းကြရသည်။ မြန်မာတို့ဘက်မှ ပြင်သစ်လူမျိုး ချီဗာလီယာမိလပ်ဦးဆောင်သော ခရစ်ယာန် တပ်များ

သည် ရဲရဲဝံ့ဝံ့ ပါဝင်အမှုထမ်းခဲ့ကြပြီး အောင်ပွဲရလာသည့်အတွက် ချီဗာလီယာမိလပ်သည် နန်းတော်တွင် ဩဇာရှိသူတစ်ဦးဖြစ်လာပြီး ဆရာတော်ကြီး ပဲရ်ကော်တိုသည်လည်း ဘုရင်၏ ဦးစားပေးခြင်းခံခဲ့ရသည်။ သက္ကရာဇ် ၁၇၆၉ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့စွဲဖြင့် ဆရာတော်ကြီး ပဲရ်ကော်တိုရေးသားထားသော စာတစ်ဆောင်တွင် "တရုတ်



မြန်မာစစ်ပွဲ အနိုင်ရပြီးနောက် ကျွန်ုပ်သည် အင်းဝ၊ နဘက်၊ ရွှေဘို သို့ ပြန်လာခဲ့သည်။ မှီလှည့်ရာ ရဟန်းဖြစ်သင်ကျောင်း ဆောက်လုပ်ရန် ဘုရင်ထံမှ အခွင့်ရခဲ့သည်။ ထိုအဆောက်အဦးကို ဘရာသာရ် ရိုမူဘာဂွန်ဇီ (Bro. Romuold Bergonzi) က ကြီးကြပ်အုပ်ချုပ်သည်။" ဟု တွေ့ရသည်။

ဆရာတော်ကြီး ပဲရ်ကော်တို လက်ထက်တွင် ပထမဆုံး ရဟန်းဖြစ်သင်ကျောင်းကို မှီလှည့်ရာတွင် ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းကို ဗာနာဗိုက် (Barnabite) ဘုန်းတော်ကြီးကော်တော်တော်ဘစ်ကလည်း ကူညီဆောက်လုပ်ပေးခဲ့သည်။ ရှေးခေတ်အတိုင်းအတာအားဖြင့် အရှည် ပေ(၈၀) အကျယ် ပေ(၂၀) ရှိပြီး တိုင်ပေါင်း (၄၆) တိုင်၊ ပင်မအဆောက်အအုံနှင့် ကပ်လျက်ဘေး တစ်ဘက်တစ်ချက်စီတွင် ပေ (၂၀)စီရှိသော အခန်း(၂) ခန်းစီပါရှိသည်။ (၁၇၇၀) ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ဘာသာရေးသင်တန်းများနှင့် ဘုန်းတော်ကြီးများ မွေးထုတ်ပေးရန် ရည်ရွယ်ခဲ့သည်။

ပထမဆုံး မြန်မာပုံနှိပ်စာလုံးများ ခံစားရပြီး ပထမဆုံးမြန်မာပုံနှိပ်စာအုပ်များ ပုံနှိပ်

ဆရာတော်ကြီး ပဲရ်ကော်တိုသည် သာသနာရေးကိစ္စနှင့် ပုံနှိပ်လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် ရန်ကုန်မြို့တွင် သာသနာပြုလုပ်ငန်းများလုပ်ကိုင်နေသော ဖာသာရ်ကာပါနီအား ရောမမြို့သို့ စေလွှတ်ခဲ့သည်။ ဆရာတော်ကြီးသည် မြန်မာပုံနှိပ်စာလုံးခံစားရပြီး ခက်ခက်ခဲခဲကြိုးစားလုပ်

ကိုင်ခဲ့ရသည်။ ထိုနောက် ဆရာတော်ကြီး ပဲရ်ကော်တိုသည် မြန်မာပြည်သာသနာပြုလုပ်ငန်း တိုးတက်ရေးနှင့် မြန်မာစာပေဖွံ့ဖြိုးရေးအတွက် ပုံနှိပ်လုပ်ငန်းအစီအစဉ်ကို ထိုအချိန်က သာသနာပိုင်ပုပ်ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပီဦး (Pope Pius VI) ထံ ခွင့်ပြုရယူခဲ့ပြီး ပုပ်ရဟန်းမင်းကြီးက သက်ဆိုင်ရာ ရဟန်းတော်များကို တာဝန်ပေးခဲ့သည်။

ဖာသာရ်ကာပါနီသည် သက္ကရာဇ် ၁၇၇၆ ခုနှစ် ဒီဇင်ဘာလတွင် ရောမမြို့သို့ ရောက်ရှိခဲ့ပြီး ကာဒီနယ် ဘောဂျီယာနှင့် ပုံနှိပ်တိုက်ညွှန်ကြားရေးမှူး ဂျွန်ခရစ္စတိုဖိုရို အမာနုဇီတို့နှင့်အတူ မြန်မာအက္ခရာစာလုံးများကို သွန်းလုပ်ခဲ့သည်။ မြန်မာသဒ္ဒါကျမ်းစာအုပ်ကိုလည်း ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် စာမျက်နှာ (၁၅၅) မျက်နှာရှိပြီး မြန်မာနိုင်ငံသမိုင်း၊ ပထဝီနှင့် ထုံးတမ်းစဉ်လာစေလေ့များ၊ ကိုးကွယ်ယုံကြည်မှုနှင့် ဗုဒ္ဓဘာသာအကြောင်းများအပြင် မြန်မာအက္ခရာသမိုင်းများ ပါဝင်ခဲ့သည်။ မြန်မာဘာသာဖြင့် ရေးသားထားသော ဘုရားရှိခိုးတွင် ရွတ်ဖတ်သော မေတ္တာစာအုပ်များလည်း ပုံနှိပ်ထုတ်ဝေခဲ့သည်။ မေတ္တာစာများတွင် မယ်တော်မာရီယားကို ဂုဏ်ပြုဖွဲ့ဆိုထားသော မေတ္တာစာ၊ သခင်ယေရှူးစီရင်ထားတော်မူသော မေတ္တာ၊ ယုံကြည်ခြင်းအချုပ်နှင့် ပညတ်တော် (၁၀)ပါး မေတ္တာများ ပါဝင်ခဲ့သည်။ ထိုစာအုပ်များသည် ရှေးသုံးမြန်မာအက္ခရာဖြင့် ပထမဆုံးပုံနှိပ်စာအုပ်များဖြစ်သည်။ ထိုနှစ်အတွင်းမှာပင် စာမျက်နှာ ၄၂မျက်နှာ ပါဝင်သော ခရစ်ယာန်တရားတော်မြတ် အကျဉ်းချုပ် စာအုပ်ကိုလည်း ထုတ်ဝေခဲ့သည်။ ထိုပုံနှိပ်စာအုပ်များကြောင့် ဥရောပတိုက်သားတို့သည် မြန်မာစာပေ၊ မြန်မာအက္ခရာတို့ကို ပထမဆုံးစတင်တွေ့မြင်လာခဲ့ကြပြီး မြန်မာနိုင်ငံအကြောင်းနှင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့များအကြောင်း ပိုမိုသိရှိလာခဲ့ကြသည်။

ထက်ထော် ၄၇ နှစ်တွင် ဆရာတော်ကြီး ကွယ်လွန်ခဲ့

ဆရာတော်ကြီး ပဲရ်ကော်တိုသည် (၁၇၇၆)ခုနှစ် ဧပြီလတွင် မှီလှည့်ပြန်ရောက်ခဲ့ပြီး ထိုအချိန်တွင် ဆရာတော်ကြီးမှာ အဖျားရောဂါများစွဲကပ်ပြီး ခြေထောက်များတွင်လည်း ယားနာများကြောင့် နာကျင်ကိုက်ခဲနေသည်။ ထို့ကြောင့် အင်းဝသို့သွား၍ ဆေးကုသမှုခံယူခဲ့သည်။ သို့သော် သာသနာရေးကိစ္စများနှင့် ၎င်း၏သိုးစုကို ဆက်လက်စောင့်ရှောက်ကြည့်ရှုနိုင်ခြင်းမရှိတော့ဘဲ သက္ကရာဇ် (၁၇၇၆)ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် သက်တော် (၄၇)နှစ်တွင် အင်းဝမြို့၌ ပျံလွန်ခဲ့သည်။

မြန်မာစာ ပုံနှိပ်မှုထိခံစားရမှုများ

မြန်မာသဒ္ဒါစာအုပ်များတွင် ပုံနှိပ်စာ သမိုင်းနှင့်ပတ်သက်၍ "ပထမ မြန်မာပုံနှိပ်စာအုပ်ကို ၁၇၇၆ ခုနှစ်တွင် ရောမမြို့

လားရှိုး ကက်သလစ်သာသနာတွင် မူးယစ်ဆေး ဆန့်ကျင်ရေး လှုပ်ရှားပွဲနှင့် ဘောလုံး ပြိုင်ပွဲ ကျင်းပ



ဂိုဏ်းအုပ်ဆရာတော်ကြီး ဖိလစ် ဇဟောင်း၏ ခွင့်ပြုချက်ဖြင့် လားရှိုးကက် သလစ်သာသနာ မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဝင် ဘုန်းတော်ကြီး ပက်ထရိတ်မွန်းဝါ၊ ဆရာကြီး ဦးအန်ထော်နီလှမြင့်နှင့် ဘုန်း တော်ကြီး ဂျိမ်းဘရန်ဂျာ တို့မှ ဦးဆောင်ပြီး

မူးယစ်ဆေး တိုက်ဖျက်ဆန့်ကျင်ရေး ချစ် ကြည်ရေးဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့သည်။ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဆရာတော် ကြီး ဖိလစ်ဇဟောင်းမှ မတည်လှူဒါန်းသော ငွေကျပ် သိန်း(၂၀) နှင့် ဘာသာဝင်များ၏ စုပေါင်းလှူဒါန်းသော အလှူငွေများဖြင့်

ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ တန့်ယန်း၊ ကောင်းခါး၊ မိုးစီး၊ စံလောင်းနှင့် အခြေခံရဟန်းဖြစ်သည့် ကျောင်း စုစုပေါင်း (၈)သင်း ပါဝင် ကစားခဲ့ သည်။

အသင်းလိုက် ပြိုင်ပွဲများကို စက် တင်ဘာလ (၁၂) ရက်မှ (၁၅) ရက်အထိ (၄) ရက်ဆက်တိုက် ယှဉ်ပြိုင်ခဲ့ရာ ကောင်း ခါးအသင်းမှ ပထမနေရာ အနိုင်ရရှိလှစွာဖြစ်ပြီး၊ အကောင်းဆုံး ဂိုးသမားဆုနှင့် အကောင်း ဆုံး နောက်တန်းဆုများလည်း ရရှိခဲ့သည်။ ထို့အပြင် လားရှိုးအသင်းမှ အကောင်းဆုံး နည်းပြဆု၊ အကောင်းဆုံး ရှေ့တန်းဆု၊ အကောင်းဆုံး အလယ်တန်းဆုနှင့်ဂိုးအများ ဆုံးဆုများ ရရှိခဲ့သည်။ ၎င်း(၄)ရက်၌ ဘော လုံးပြိုင်ပွဲများသာမက ညပိုင်း ဂန္ဓာရီခွဲမှ ၉ နာရီအထိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဟောပြောပို့ချ ခြင်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိ များက လာရောက်ပို့ချပေးခဲ့ကြသည်။

မူးယစ်ဆေးတိုက်ဖျက်ဆန့်ကျင်ရေး ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲများနှင့် ဆုပေး အပ်ချီးမြှင့်ခြင်း အစီအစဉ်များတွင် လားရှိုး ဂိုဏ်းအုပ်ဆရာတော်ကြီး ဖိလစ်ဇဟောင်း နှင့် ရဟန်းတော်များ၊ သီလရှင်များ ဘာသာ ဝင်များ ပါဝင်အားပေးခဲ့ကြသည်။ ၂၀၁၈ မူးယစ်ဆေးဝါးဆန့်ကျင်ရေး လှုပ်ရှားဟော ပြောပွဲနှင့် ဘောလုံးပြိုင်ပွဲများတွင် တက် ရောက်ပါဝင်သူ (၁၇၀) ခန့်ပါဝင်ခဲ့ကြောင်း စာရင်းအရသိရသည်။

ပြိုင်ပွဲနှင့် ဟောပြောပွဲများ ကျင်းပ ရာတွင် နေရာပြင်ဆင်ရေး၊ ဖျော်ဖြေရေး၊ ချက်ပြုတ်ရေးနှင့် အခြားလိုအပ်သည့် ကိစ္စ အရပ်ရပ်များကို လားရှိုးတိုက်နယ် လူငယ် များနှင့် နှစ်ပဲခူးမိခင်များမှ တာဝန်ယူ ဆက် ကပ်ပေးခဲ့ကြသည်။ ကျန်းမာရေးကိစ္စများကို လားရှိုး ကြက်ခြေနီအသင်းနှင့် ရွှေနုလုံး တော် ကျန်းမာရေးအဖွဲ့မှ တာဝန်ယူပေးခဲ့ကြ သည်။

သတင်း - Lashio OSC

သမ္မာကျမ်းစာ ဦးဆောင်သူများ သင်တန်း ကျိုင်းတုံသာသနာတွင် ပြုလုပ်



သမ္မာကျမ်းစာ ဦးဆောင်သူများ သင်တန်းကို ကျိုင်းတုံကက်သလစ် သာသ နာ သာသနာပြုကျောင်းတိုက်၌ စက်တင် ဘာလ ၁၅ ရက်မှ ၁၉ ရက်အထိ (၅) ရက်တာ ပြုလုပ်ခဲ့သည်။ ယင်းသင်တန်းကို Fr.Saw Bosco၊ Fr.Alfred၊ Sr.Rose Mary

နှင့် Sr.Esther တို့မှ ဦးဆောင်ပို့ချခဲ့ကြပြီး ပါဝင်တက်ရောက်သူ (၃၀)ဦး ရှိခဲ့သည်။ ပါဝင်တက်ရောက်သူများကို သင်တန်းအပြီး တွင် သင်တန်းဆင်းလက်မှတ်များ ပေးအပ် ခဲ့သည်။

Kengtung-OSC

တက္ကသိုလ် ပညာသင် ထောက်ပံ့ကြေးပေးအပ်



ပုသိမ်ကက်သလစ်သာသနာ၊ ပုသိမ်မြို့၊ စိန့်ဗင်းဆင်း ဒီပေါလ်အသင်းမှ ၂၀၁၇ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ် ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်း အနားကို ပုသိမ်မြို့၊ ကာသီဒြယ်ကျောင်းရှိ စိန့်ဗင်းဆင်း ဒီပေါ်အသင်းရုံးခန်းတွင် စက်တင် ဘာလ ၉ ရက် နံနက်က ၉ နာရီက ကျင်းပခဲ့ပါသည်။

ဘုန်းတော်ကြီး ဖရန်စစ်မှ အဖွင့်ဆုတောင်းမေတ္တာဖြင့် ဖွင့်လှစ်ပေး၍ ဩဝါဒစကား ဖြင့် လည်းကောင်း အသင်းဥက္ကဋ္ဌမှ အမှာစကားဖြင့်လည်းကောင်း အသီးသီး ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး ပြောကြားခဲ့ကြသည်။ ထို့နောက် ဘုန်းတော် ကြီးမှ ထောက်ပံ့ကြေးရရှိသော ကျောင်းသားများကို ထောက်ပံ့ကြေး ပေးအပ်ချီးမြှင့်ခဲ့သည်။

ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်းအတွက် ပုသိမ်တက္ကသိုလ်မှ မြန်မာစာ နောက်ဆုံးနှစ် ကျောင်းသူ မမြယမုံဇင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပညာ သင် ထောက်ပံ့ ကြေးပေးအပ်ခြင်း အခမ်းအနားကို အောင်မြင်စွာရပ်သိမ်းခဲ့သည်။

နန့်.ဂျူလိုင်အေး (ပုသိမ်)

တွင် ပုံနှိပ်ခဲ့သည်” ဟု ဖော်ပြထားပြီး ဆရာ တော်ကြီး ပဲကော်တိုသည် ပထမဆုံး မြန်မာ ပုံနှိပ်စာလုံးကို တီထွင်ခဲ့သည့် ပုဂ္ဂိုလ်ကြီး အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။ ထို့ နောက်မှ သက္ကရာဇ် ၁၈၈၇ခုနှစ် အင်္ဂလိပ်တို့ အုပ်စိုးသော ရန်ကုန်မြို့တွင် ပုံနှိပ်လုပ်ငန်း စတင်နိုင်ခဲ့သည်။ သက္ကရာဇ် ၁၈၆၄ခုနှစ် တွင် မင်းတုန်းမင်းအုပ်စိုးသော အထက်မြန်

မာမန္တလေး ရတနာပုံမြို့တော်တွင် ပုံနှိပ် လုပ်ငန်း ထူထောင်လာခဲ့သည်။

ဆရာတော်ကြီး ပဲကော်တိုသည် မြန်မာ့သာသနာပြု သမိုင်းတွင်သာမက မြန်မာ့ စာပေသမိုင်းတွင်လည်း ပုံနှိပ်အက္ခ ရာကို အစောဆုံး တီထွင်ဖန်တီးနိုင်ခဲ့သူ၊ မြန်မာစာပုံနှိပ်စာအုပ်ကို အစောဆုံး ပုံနှိပ် နိုင်ခဲ့သူ အဖြစ် အမြဲထင်ကျန် အမှတ်ရနေဦး

မည်သာဖြစ်သည်။ အင်းဝမြို့မှ ဆရာတော် ကြီးအုပ်ဂူကို ၁၉၄၉ ခုနှစ်တွင် ဘုန်းတော် ကြီး အန်တိုနီယို အာလိုက်ဆီမှ မန္တလေးမြို့ စိန့်.ဂျိုးဇက်ဘုရားကျောင်းအတွင်း ပြောင်း ရွှေ့မြှုပ်နှံခဲ့သည်။

စုစည်းတင်ပြသူ - ချမ်းဇော်အောင်

- ကိုးကား-
- ၁။ အင်းဝရောက်ခြေရာများ၊
- ၂။ ဆရာအောင်ညွန့်ရေးသားသော မန္တလေး ကက်သလစ်သာသနာနှင့် ဘုရင်ဂျီရွာကြီး များ၊
- ၃။ BURMA: A MODEL BARNABITE MISSION
- ၄။ မြန်မာ သဒ္ဒါ

ဝပြည် မိုင်းမောနှင့် ပန်ပိုင် ဒေသမှ ကက်သလစ် စစ္စတာများနှင့် ဆက်ကပ်လူငယ်များ ဟိုပန်မြို့သို့ ပို့ဆောင်ပေးခဲ့

ဝပြည် သွေးစည်း ညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ဧရိယာများအတွင်း သာသနာရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော ခရစ်ယာန်ဘာသာ ရေးဆိုင်ရာ ပုဂ္ဂိုလ်များကို ဝပြည်နယ် အာဏာပိုင်များမှ ခေါ်ယူစစ်မေးခဲ့ပြီးနောက် ဝပြည်အတွင်းမှ ထွက်ခွာခိုင်းခဲ့သည်။

"သူတို့ စက်တာဘာ ၂၂ ရက်မှာ နောက်တစ်ကြိမ် ခေါ်ပြီး ပြဿနာတွေရှိလို့ အကုန်ပြန်ရမယ်လို့ပြောတယ်။ နောက်တစ်နေ့ (၂၃) ရက်မှာ ကျွန်တို့ လာရိုးကို ပြန်လာခဲ့ရတယ်။" ဟု ပန်ပိုင်ဒေသ ဆလေးရှင်း သာသနာပြုများမှ ဖွင့်လှစ်ထားသည့် ကျောင်းတစ်ခုတွင် လုပ်အားပေးနေသော ဆက်ကပ် လူငယ်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်က ဝပြည်နယ်အတွင်းက ခရစ်ယာန်ခေါင်းဆောင်များကို တစ်ဦးချင်း စစ်ဆေးရန်၊ ၁၉၉၀ နောက်ပိုင်းဆောက်လုပ်ထားတဲ့ ဘုရားကျောင်းများကို ပယ်ဖျက်ရန်၊ ဘုရားကျောင်း အသစ်များ ဆောက်လုပ်ခွင့် မပြုရန်၊ သာသနာဝင်များ သွပ်သွင်းခွင့် မပြုရန်၊ UWSA ရဲ့ ခွင့်ပြုချက် မရဘဲ ဆောက်လုပ်ထားသော ဘာသာရေးအဆောက်အဦးများကို ပယ်ဖျက်ရန် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဘာသာရေးနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များကို ဝပြည်အတွင်းမှ ထွက်ခွာစေခဲ့ခြင်းဖြစ်သည်။

"စက်တင်ဘာလ (၁၇) ညက ပထမအကြိမ်ခေါ်စစ်တယ်။ ကျောင်းမှာ ဘုန်းကြီးမရှိတော့ ကျောင်းမှာ ကျန်ခဲ့တဲ့ ကျွန်တို့ ဆက်ကပ် (၄) ယောက်ကို ခေါ်စစ်တယ်။ ဘယ်က ပိုက်ဆံရတာလဲ။ ဘာတွေလုပ်နေလဲ။ ဘယ်အဖွဲ့အစည်းကလဲ မေးတယ်။ အဲဒါမှာ တစ်ညအိပ်ခဲ့ရပြီး နောက်နေ့မနက်မှ ပြန်လွှတ်တယ်။ ဒုတိယအကြိမ် ခေါ်တော့ ဝပြည်နယ်က ပြန်ဖို့ပြောတယ်။ နောက်အေးချမ်းသွားမှ ပြန်လာဆိုပြီးပြောတယ်။" ဟု ပန်ပိုင်က ကက်သလစ် ဆက်ကပ် လူငယ်တစ်ဦးက ပြောသည်။

ဝပြည်နယ်ကို ၁၉၆၀ ခုနှစ် မတိုင်ခင်နှစ်များတွင် ကက်သလစ်ခရစ်ယာန် ပီးမေသာသနာပြုများ အစောဆုံး ဝင်ရောက်သာသနာပြုခဲ့ရာ လားဟူဒေသခံတစ်ချို့ ဘာသာဝင် များဖြစ်လာခဲ့သည်။ ထို့နောက် ဗကပ လက်ထက် သာသနာပြုများ ပြန်လည်ထွက်ခွာခဲ့ရပြီး ၁၉၉၂ ခုနှစ်တွင် ဝပြည်ခေါင်းဆောင် ကျောက်ညီလှိုင်းက ဝပြည်သို့ သာသနာပြုများ စေလွှတ်ရန် ဖိတ်ခေါ်ခဲ့ခြင်းကြောင့် ဆလေးရှင်း အသင်းဝင်များ သာသနာပြုများ ဝပြည်နယ်သို့ သွားရောက်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေး နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ လက်ရှိ အချိန်တွင် ပန်ပိုင်ဒေသရှိ ကျေးရွာ (၅) ရွာတွင် အခြေခံ ပညာသင်ကျောင်း(၅)ကျောင်း ဖွင့်လှစ် ထားသည်။

များ လုပ်ကိုင်ခဲ့သည်။ လက်ရှိ အချိန်တွင် ပန်ပိုင်ဒေသရှိ ကျေးရွာ (၅) ရွာတွင် အခြေခံ ပညာသင်ကျောင်း(၅)ကျောင်း ဖွင့်လှစ် ထားသည်။

"လက်ရှိမှာ မေ့လောင်း မှာ စိန်ပေါလ် စစ္စတာရဲ့တွေ ရဲ့ ကျောင်းမှာ အနီးအနား ရွာတွေက လာတက်တဲ့ ကျောင်းသား ၁၂၀ လောက်ရှိတယ်။ ဝင်းခေါင်က ဘော်ဒါကျောင်းမှာတော့ ကျောင်းသား ၁၀၀ လောက်ရှိတယ်။ ကျောင်းသားတွေက အဲဒါမှာနေပြီး အစိုးရ စာသင်ကျောင်းကို တက်ရတယ်။ အဲဒီစာသင် ကျောင်းက ၁၀ တန်းထိရှိတယ်။ လူမျိုး အနေနဲ့ကတော့ လားဟူတွေများတယ်။ ဘာသာပေါင်းစုံရှိတယ်။ မိုင်းမောမှာ စစ္စတာရဲ့ နှစ်ပါးနှင့် ဘာသာတူတစ်ချို့ ရှိတယ်။ ပန်ပိုင်မှာ ဘုန်းကြီးတစ်ပါးရှိတယ်။ အဲဒီပန်ပိုင်က ဘုန်းကြီးကနေမှ သီလရှင်တွေနေတဲ့နေရာ ဘော်ဒါကျောင်းတွေကို လိုက် ကြည့်တယ်။" ဟု ဆလေးရှင်း ဘုန်းတော်ကြီး တစ်ပါးမှ ဝပြည် ကက်သလစ်သာသနာရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ပြောသည်။

ဝပြည်နယ်အတွင်း ခရစ်ယာန်များအပေါ် ယခုကဲ့သို့ ဆောင်ရွက်နေမှုများသည် တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့်ဖြစ်ကြောင်း နိုင်ငံရေးသုတေသီ ဆောင်းပါးရှင်းတစ်ဦးဖြစ်သော Bertil Lintner က Asia Times တွင် ရေးသားထားသော ၎င်းဆောင်းပါးတွင် ဖော်ပြထားသည်။ တရုတ်ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များသည် ခရစ်ယာန်သာသနာပြုများကို အနောက်နိုင်ငံများသို့ သူလျှိုများဖြင့် မြင်ကြပြီး ၎င်းတို့ကို ဖယ်ရှားရန် ဝပြည်ခေါင်းဆောင်များကို စေခိုင်းခြင်းဖြစ်ကြောင်း ၎င်းဆောင်းပါးက သုံးသပ်ထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဝပြည်နယ်အတွင်းက ခရစ်ယာန်ဘုရားကျောင်းများကို ဝ စစ်သားများက ဖြိုဖျက်နေသည့် ရုပ်သံပိုင်များ၊ သင်းအုပ်ဆရာများကို လက်ထိပ်ခေတ် ဖမ်းဆီးနေသည့် ပုံများ လူမှုကွန်ယက်များတွင် ပျံ့နှံ့လာခဲ့သည်။ ထို့အပြင် ဝပြည် ပန်ပိုင်မြို့က ဆလေးရှင်း ဘော်ဒါ



ဝပြည် မိုင်းမောနှင့် ပန်ပိုင် မြို့နယ်များမှ ပြန်ပို့ခံရသော စိန်ပေါလ် အသင်းဝင် စစ္စတာ များနှင့် ဆက်ကပ်လူငယ်များအား ကာဒီနယ် ချားလ်စ်ဘိုနှင့်အတူ စက်တင်ဘာ ၂၆ ရက်နေ့က ပြင်ဦးလွင်ရှိ စိန်ပေါလ် စစ္စတာများ သင်တန်းကျောင်းတွင် အတူတွေ့ရစဉ် (ခါတ်ပုံ - CBCM OSC)

ကျောင်းတစ်ကျောင်းတွင်လည်း ကျမ်းစာအုပ်များ၊ ဘုရားဆင်းတုတော်များ စုပုံထားသည့် ဓာတ်ပုံများ လူမှုကွန်ယက်တွင် ပျံ့နှံ့နေပြီး ဘာသာဝင်များအကြား စိုးရိမ်မှုများဖြစ်ပေါ်နေသည်။

သို့သော် ကက်သလစ် သာသနာပြုများအနေဖြင့် ဝပြည်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူမှုရေးလုပ်ငန်းများသာ လုပ်ကိုင်ခဲ့ပြီး ဘုရားကျောင်းများ ဆောက်လုပ်ထားခြင်း မရှိကြောင်းသိရသည်။ ဝပြည်တွင် ပီးမေသာသနာပြုများ သာသနာပြုခဲ့ခြင်းကြောင့် ကက်သလစ်ခရစ်ယာန် ၁၀၀ ခန့်ရှိပြီး အများစုမှာ လားဟူဒေသခံများဖြစ်ကြသည်။ UWSA ထိန်းချုပ်ရာ ဝပြည်ဒေသတွင် ဆလေးရှင်း အသင်းဝင်များမှ ကက်သလစ်ဘုန်း တော်ကြီး ၃ ပါး၊ စိန်ပေါလ် သာသနာပြု သီလရှင် ၆ပါး၊ ဆက်ကပ်လူငယ်များ ၁၀ ယောက်ခန့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေကြပြီး ဝပြည်အတွင်းမှ ထွက်ခွာရန် အာဏာပိုင်များ၏ ပြောဆိုမှုကြောင့် စက်တင်ဘာလ ၂၃ ရက်က ဝပြည်ဒေသမှ ပြန်လာထွက်ခွာခဲ့ကြပြီး လာရိုးမြို့သို့ ဘေးကင်းစွာ ရောက်ရှိခဲ့ကြသည်။ စက်တင်ဘာ ၂၆ ရက်နေ့တွင် ကာဒီနယ် ချားလ်စ်ဘိုမှ ဦးဆောင်ကာ မစ္စားပူဇော်ပြီး ဝပြည် သာသနာအတွက် ဆုတောင်းပွဲကို ပြင်ဦးလွင်ပြုလုပ်ခဲ့သည်။

ချမ်းဇော်အောင်



"ကျွန်ုပ်တို့ ဝပြည်မှာ ၂၅ နှစ်တာ ပေးဆပ်လုပ်ဆောင်ခဲ့တာတွေအားလုံးကို ဘုရားရှင် ထံပူဇော်ကြရအောင် ... ဝပြည်အတွက်

အထူးပူဇော်ဆုတောင်းကြရအောင်...။ ကျွန်ုပ်တို့ဟာ အရှုံးနဲ့ ပြန်လာခဲ့ကြတာ မဟုတ်ပါဘူး။ လုပ်ခဲ့သမျှတွေဟာ အရာထင် ပါလိမ့်မယ်။ ကျွန်ုပ်တို့ ချခဲ့တဲ့ ယုံကြည်ခြင်းမျိုးစေ့ဟာ ဘုရားရဲ့ စောင့်မမှုနဲ့ အပင်ဖြစ်လာပါလိမ့်မယ်။ ဘုရားရဲ့ အလိုတော်က ဘာလဲ ဆိုတော့ ကျွန်ုပ်တို့ စိတ်ရှည်စွာ စောင့် ကြည့်ကြရမယ်။"

ကာဒီနယ် ချားလ်စ်ဘို

"သူတို့လာပြောတဲ့အခါ အေးအေးဆေးဆေးပဲ မေတ္တာ အပြည့်နဲ့ ပြောကြပါတယ်။ ကလေးတွေကို ဘုရားအကြောင်း သင်ပေးသလား၊ ခရစ်ယာန် လုပ်ဖို့ ပြောသလား လို့မေးတယ်။ မသင်ပေးပါဘူး စာပဲသင်တာ ပါလို့ ပြောတော့ စစ္စတာတို့ လုပ်နေတာ အကောင်းလုပ်နေတာ သိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမဲ့ အထက် အမိန့်



အရ လုပ်ရတာနော် ဆို ပြီး ကောင်းကောင်းမွန်မွန်ပြောပါတယ်။... ခေါင်မိုးပေါ်မှာ တင်ထားတဲ့ လက်ဝါးကားတိုင်ကို ဖြုတ်မယ်နော်

လို့ တောင်းပန်ပြီးပြောတယ်။ နောက်တရက်တော့ စစ္စတာတို့ ဒီမှာ နေလို့ မရတော့ဘူး ပြန်ရမယ် ဆိုပြီး သူတို့ အစီအစဉ်နဲ့ ဟိုပန် အထိ လိုက်ပို့တယ်။ သယ်နိုင်တာ အကုန် သယ်သွားခိုင်းတယ်။ ဘာတစ်ခုမှ အကြမ်းဖက်တာ မရှိပါဘူး။ ကျမတို့ အဆင်သင့် ဖြစ်တဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်ပေးတယ်။ ဟိုပန်ရောက်တဲ့အခါ တော့ စစ္စတာတို့ကို မောင်းထုတ်တာ မဟုတ်ဘူးနော် အစဉ်ပြေတဲ့အချိန် ပြန်ခေါ် မှာပါလို့ ပြောပြီး ဆက်သွယ်ရမယ့် အချက်အလက်တွေ ယူထားတယ်။"

စစ္စတာ ဇော်သက် အဖမ်း (မိုင်းမော)

"ပြောရမယ်ဆိုရင်တော့ ဒီအချိန်တွေမှာ မေတ္တာတရားကို ခံစားရတယ်။ ဘုရားရဲ့ မေတ္တာရော အဲဒီရွာကလူတွေရဲ့ မေတ္တာ

ဝတောင်တန်းပေါ်က ကက်သလစ်အသင်းတော်၏ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများ

ဝ ဒေသတွင် အခြေပြု တပ်စွဲထားသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက် ကိုင်အဖွဲ့များ ကျရှုံးသွားချိန်တွင် ၁၉၈၉ ခုနှစ်တွင် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် မွေးဖွားလာခဲ့သည်။

တပ်မတော်နှင့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်တို့ ငြိမ်းချမ်းရေး ယူပြီးသောအခါ ဝခေါင်းဆောင် ကျောက်ညီလိုင်းနှင့် အပေါင်းပါတို့သည် လားရှိုး၊ ရိုက်အုပ်သာသနာ ကျောင်းတိုက်သို့ လာရောက်ပြီး ဝ ပြည်တိုးတက်ရေး အတွက် လုပ်ဆောင်ပေးပါရန် ထိုအချိန်က ဆရာတော်ဖြစ်သူ ကာဒီနယ် ချားလ်စ်ဘိုထံ တောင်း ခံခဲ့ကြသည်။

ဆရာတော်သည်လည်း ဖါသာရ် ဂျော့ကင်းရဲမောင်အား ထိုလုပ်ငန်းစဉ်ကို အပ်နှံခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဖါသာရ် ရဲမောင်သည် ဆက်ကပ်လူငယ် အချို့နှင့် ကြမ်းတမ်း ခက်ခဲသော သာသနာ လုပ်ငန်းကို တစ်ပါးတည်း စီမံကွပ်ကဲကာ လုပ်ဆောင်ခဲ့သည်။ နှစ် အနည်းငယ် ကြာပြီးမှ စိန်ပေါလ် အသင်းရိုက်ခင်းစတင်ကာလများနှင့် ဘရာသာရ် တို့၏ အကူအညီရရှိခဲ့သည်။

ဒေသခံလူကြီးများ၏ ဆန္ဒအတိုင်း မိုင်းမောမြို့ကို ဌာနချုပ်အဖြစ်ထားကာ လှုပ်ရှားခဲ့သည်။ မြို့ဟုဆိုသော်လည်း ရွာအဆင့် ပင်မရှိပါ။ ကားလမ်းသည် မြေလမ်း၊ ရွှံ့ဗွတ်လမ်းသာရှိသည်။ ထိုနယ်ထဲတွင် ဗမာ စကားမပြောကြ၊ ဗမာငွေ မသုံးကြပဲ ဝ စကား၊ တရုတ်စကားနှင့် တရုတ်ငွေကိုသာ အသုံးပြုကြသည်။

ထိုအခက်အခဲ အမျိုးမျိုးကြားမှ ဖါသာရ် ရဲမောင်သည် ကျောင်းဆောင်များ ဆောက်လုပ်ခြင်း၊ သောက်သုံးရေ ရရှိရေးတို့ လုပ်နိုင်ခဲ့သည်။

မိုင်းမောတွင် ကျောင်းတဆောင် ဆောက်လုပ်ပြီး ပင်ကလန်းရွာတွင် တစ်ကျောင်း၊ မွေလောင်းရွာတွင် တစ်ကျောင်းနှင့် တရုတ်ပြည်နယ်နမိတ်နှင့် ထိစပ်နေသော ပန်ပိုင်တွင် တစ်ကျောင်း ဆောက်လုပ် ခဲ့သည်။

အဆောင်များသည် အဓိကအားဖြင့် စတုဂံများ နေရန်၊ စာသင်ခန်းအဖြစ် အသုံးပြုရန် ဆောက်လုပ်ခြင်း ဖြစ်သည်။ လားရှိုးသာသနာမှာ ဆရာတော် ချားလ်စ်ဘို ပြောင်းသွားသောအခါတွင်လည်း ဝ သာသနာနယ်ကို ဆလေးရှင်းများ ဆက်လက် စောင့်ရှောက်ပေးရန် တာဝန်ပေးခြင်း ခံရသည်။

၂၅ နှစ်တာ အမှုတော်ဆောင်ခဲ့ပြီး သောအခါ မျှော်မှန်းထားသလောက် အကျိုးရလဒ် မရှိသေးပါ။ အထူးသဖြင့် လူအင်အား မလုံလောက်ခြင်း၊ ဒေသခံများ၏ စကား မပြောနိုင်ခြင်းတို့က အလုပ်ကို နှောင့်နှေး



စေခဲ့သည်။ ဝ လူမျိုး အများပိုင်းသည် ပညာရေးကို လိုချင်စိတ်မရှိခြင်းကလည်း ပညာရေးကိုအခြေခံပင်ပြီးဆုံးသင်ယူခြင်းမရှိပေ။ နောက်ပိုင်းတွင် လားဟူလူမျိုးများ အများပိုင်းနေထိုင်ရာ ဝင်းခေါင်ဒေသတွင် ကျောင်းဖွင့်ခဲ့သည်။ ထိုနေရာတွင် လားဟူကလေးများသည် ပညာရေးကို စိတ်ဝင်စားကြပြီး ဘော်ဒါကျောင်းတွင် လာရောက် နေထိုင်ကာ အတန်းပညာသင်ယူနိုင်ကြသည်။ ယခုအချိန်တွင် ဝင်းခေါင် ဘော်ဒါမှ ၁၀ တန်း အောင်မြင် ပြီးသူ ၁၂ ဦးရှိပြီဖြစ်သည်။

ဖလဟု ခေါ်သော ရွာတွင်လည်း ကျောင်းဖွင့်ထားကာ ကလေးငယ်များအတွက် ပညာရေးကို အတတ်နိုင်ဆုံး ဖန်တီးထားပေးသည်။ လက်ရှိအနေအထားတွင် ကျောင်းတက်ခြင်း စာသင်ခြင်းတို့၌ တရုတ်စာမပါလျှင် ထိုကျောင်းသို့ ကလေးများ ရောက်မလာပါ။ တရုတ်စာသင်မှသာလျှင် တနေ့တွင်တရုတ်ပြည်၌အလုပ်သွားလုပ်နိုင်သော ကြောင့် သင်ကြရသည်။



ခိုက်မှာတောင် စိုးရိမ်တယ်။ အခုလိုပြန်ပို့မယ်ဆိုတာ သိပေမယ့် ကြုံမပြောတာ စိတ်ဆင်းရဲမှာစိုးလိုပါဆိုတာ ပြောပြတယ်။ ကျမတို့ကို ဖမ်းသွားမှာ မမြင်ရက်လို့ ရှောင်ပေးဖို့ တိုက် တွန်းတယ်။ ဆက်ကပ်မောင်လေးဆို လူငယ်ပဲ ကတုံး မတုံးချင်ဘူး။ သူ့အရှေ့က လူတွေကို တုံးပြီး သူ့အလှည့်ရောက်တဲ့ အခါ စက်က ဘတ္တရီကုန်သွားတယ်။ အဲ့ဒါနဲ့ ဆံပင်တွေ ဒီအတိုင်းကျန်တယ်။ ဘုရားက သူ့ ဆံပင်ကိုတောင် ကာကွယ်ပေးတယ်လို့ ကျေးဇူးတင်မိတယ်။ ကလေးတွေလည်း ရဲစခန်းမှာ လာငိုကြတယ်။ ဆရာမလေးတွေလည်း ငိုကြနဲ့ ကလေးတွေနဲ့ သူတို့ ကြားမှာ ရှိတဲ့ မေတ္တာတရား ကြီးမားတာ မြင်ရတယ်။ စတုဂံ စီလစ်တာ အေးလှ (မွေလောင်း)



လားရှိုး ကက်သလစ် ဂိုဏ်းအုပ် သာသနာလုံးဆိုင်ရာ စုံညီ အစည်းအဝေး

လားရှိုးကက်သလစ် ဂိုဏ်းအုပ် သာသနာလုံးဆိုင်ရာ စုံညီအစည်းအဝေးကို စက်တင်ဘာလ ၂၇ မှ ၂၈ ရက်နေ့ အထိ လားရှိုး၊ ရပ်ကွက်(၁၂)စိန်လှိုင်မေ့သင်တန်းကျောင်းတွင်ပြုလုပ်ခဲ့ပါသည်။

အဖ ဆရာတော်ကြီး ဖိလစ် ဇဟောင်း၏ ဦးဆောင်မှုဖြင့် တိုက်နယ် အသီးသီးမှ အကျိုးတော်ဆောင်၊ ဓမ္မ ဆရာ/ဆရာမများ၊ သီလရှင်များ၊ ကျောင်းထိုင် ဘုန်းတော်ကြီးများက မှေးမိန်နေသော သာသနာလှုပ်ရှားမှုများ အသစ်တဖန် နိုးကြား တက်ကြွစွာ အသက် ဝင်လာစေရန် တင်ပြ ဆွေးနွေးခဲ့ကြပါသည်။

Fr. Brang Ja (OSC - LSO)



WMR အဖွဲ့ ကက်သလစ် အသင်းတော် ခေါင်းဆောင်များနှင့် တွေ့ဆုံ



ကချင် တိုင်းရင်းသား အတိုင်ပင်ခံအဖွဲ့ (WMR - Wunpawng Myusha Mung Bawng Rapdaw Hpung) အဖွဲ့ ၂၀၁၈ ခု စက်တင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီအချိန်တွင် မြစ်ကြီးနား ဂိုဏ်းအုပ် သာသနာတော် ခေါင်းဆောင်များထံ လာရောက် တွေ့ဆုံခဲ့ကြသည်။

အဖ သိုးထိန်းဆရာတော်ကြီး ဖရန်စစ် ဒေါ့တန်နှင့်အတူ မွန်စီညော် ဘုန်းတော်ကြီး လူးကပ်စ် လယန်ဒေါင်ခေါင်နှင့် Chancellor ဘုန်းတော်ကြီး ပေါလ် ဝါမ်ထေရ်လွက်ဒေါင်တို့မှ လိုက်လံလှုံ့ ကြိုဆို တွေ့ဆုံတော်မူခဲ့ကြသည်။

ယခုကဲ့သို့ လာရောက်ခြင်းမှာ WMR အဖွဲ့အနေဖြင့် အသင်းတော်များ အသီးသီးထံသို့ သွားရောက်လည်ပတ်ရင်းအချင်းချင်း ပိုမိုစည်းလုံးကြစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ကချင်တိုင်းရင်းသား အတိုင်ပင်ခံအဖွဲ့နှင့် ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ အသင်းတော် ခေါင်းဆောင်များမှာ ၁ နာရီခွဲအချိန်ခန့် ဗဟိုသာသနာ့ အကျိုးဆောင်ရုံးချုပ်တွင် တွေ့ဆုံခဲ့ ကြသည်။

လူထုဆက်သွယ်ရေး သတင်းဂျာနယ် (MKN-OSC)

သိုးထိန်း ဆရာတော်ကြီး ရေမွန် ဆွမ်လွတ်ဝမ်၏ စစ်ရှောင်များအား ခွန်အားပေး စကား

ကျွန်တော်ကတော့ ဆင်းရဲပါတယ်၊ ဒုက္ခရောက်နေပါတယ်၊ စိတ်ဓါတ်ကျ နေတယ်ဆိုပြီး အရက် သောက်နေတာမျိုး၊ အလကား အချိန်ကုန်စေတာမျိုး၊ သူများ မကောင်းကြောင်း အတင်းအဖျင်း ပြောနေတာမျိုးကို ချစ်ခင်ရပါသော စစ်ရှောင်ပြည်သူများ မလုပ်ကြဖို့၊ စိတ်အား မငယ်ကြဖို့ အထူး မှာကြားချင်ပါတယ်။

နိုင်ငံရေးကို နိုင်ငံရေးသမားတွေ လုပ်နေကြတယ်။ ကျွန်ုပ်တို့ကတော့ သူတို့အတွက် ဆု တောင်းပေးကြရမယ်။ ဆုတောင်းပေးကြရအောင်။

ငြိမ်းချမ်းရေးကို ဖန်တီးသူများဟာ လူသားတွေပဲ ဖြစ်သလို ပြန်လည် ဖျက်စီးပစ်တဲ့ သူတွေ လည်း လူသားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးမျိုးသော လူသားတို့၏ စိတ်ဓါတ်တွေကို ကိုင်တွယ် ပေးနိုင်သော အရာမှာ ယုံကြည်ခြင်းပဲ ဖြစ်ပါတယ်။ စစ်မှန်သော ယုံကြည်ခြင်း ရရှိ ဖို့လည်း ဘုရားသခင်ထံ ချဉ်းကပ် ဆုတောင်းရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ချစ်ခင်ရသော စစ်ရှောင် မိဘပြည်သူများအား ဆုတောင်းကြဖို့ အထူး မှာကြား ချင်ပါတယ်။ ဒုက္ခရောက်နေသူများရဲ့ ဆုတောင်းသံကို ဘုရားသခင် ပို၍ နားထောင်ပေး ပါတယ်။ ဆုကျေးဇူး အမှန်တကယ် ပေးအပ်မှာ ဖြစ်ပါတယ်။

လူထုဆက်သွယ်ရေး သတင်းဂျာနယ် (MKN-OSC)



ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စုပေါင်း ဆုတောင်းခြင်း

ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းချင်းနှင့်ပြန်လည်သင့်မြတ်ရေး စုပေါင်းဆုတောင်းခြင်းပွဲကို ပုသိမ်မြို့၊ စိန်ပိတာ ကာသီဒြယ်၌ ၂၀၁၈ ခု စက်တင်ဘာလ ၂၈ ရက် ညနေ ၆:၀၀ အချိန် တွင် စတင်၍ ဂိုဏ်းပေါင်းစုံ၏ ချီးမွမ်း ဝတ်ပြုကိုးကွယ်ဆုတောင်းခြင်း အစီအစဉ်များကို ပြု လုပ်လျက် ၇:၃၀ အချိန်တွင် ပုသိမ်ဂိုဏ်းအုပ်အဖဆရာတော်၏ ကောင်းချီးမင်္ဂလာတော်ဖြင့် အစ အလယ် အဆုံး အဆင်ပြေစွာ ပထမ နေ့ကို အဆုံးသတ်ခဲ့ပါသည်။

ပုသိမ်သာသနာသတင်း (Pathein - OSC)



မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်ရေးရာကော်မရှင် NCYC နှင့် ရန်ကုန်ဂိုဏ်းချုပ် သာသနာလုံးဆိုင်ရာ ကက်သလစ်လူငယ်ရေးရာ ပူးပေါင်း၍ ဝတ်စောင့်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူငယ်ရေးရာကော်မရှင် NCYC နှင့် ရန်ကုန်ဂိုဏ်းချုပ် သာသနာလုံးဆိုင်ရာ ကက်သလစ်လူငယ်ရေးရာ ကော်မရှင်တို့ပူးပေါင်း ကျင်းပပြုလုပ်ခဲ့သော လစဉ်လူငယ် ဝတ်စောင့်ခြင်း (Monthly Youth Recollection) အစီအစဉ်ကို ဩဂုတ်လ ၂၅ရက် စနေနေ့တွင် ရန်ကုန်မြို့ St. Gabriel's Catholic Church တွင် ကျင်းပခဲ့ပါသည်။

ဝတ်စောင့်ခြင်းတွင် ရန်ကုန်ဂိုဏ်းချုပ်သာသနာ သာသနာစီရင်စု ၁၇ ခုမှ လူငယ် ၁၃၁ ဦး သာသနာ အသီးသီးမှ ရန်ကုန်မြို့တွင် ရောက်ရှိနေကြသော လူငယ် ၃၂ ဦး စုစုပေါင်းလူငယ် ၁၆၃ ဦး



တက်ရောက်ခဲ့ပါသည်။ ဝတ်စောင့်ခြင်းအစီအစဉ် ဖြစ်မြောက်စေရေးအတွက် နေ့လည်စာ၊ အဆာပြေနှင့် အခြားသော လိုအပ်သည့်အရာများ ပံ့ပိုးကူညီပေးခဲ့သော St. Gabriel's Catholic Church ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Matthias Aung Kyaw နှင့် သာသနာ့အကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဝတ်စောင့်ခြင်းကိုဦးဆောင်ပေးပါသော ဘားအံဂိုဏ်းအုပ်သာသနာ လူငယ်တာဝန်ခံဘုန်းတော်ကြီး Fr. Anselm Nay Zaw Ooi St. Gabriel သာသနာလူငယ်အဖွဲ့နှင့် ဝတ်စောင့်ခြင်းသို့လာရောက်ကြသော လူငယ်များအားလုံးကို ဘုရားသခင်၏ ကျေးဇူးတော်သက်ရောက်ပါစေကြောင်း ရန်ကုန်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ ကက်သလစ်လူငယ်ရေးရာ ကော်မရှင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

YACYC

ဟားခါးသာသနာနှင့် အနာဂတ်လူငယ်

ဟားခါးသာသနာ၏ ရုံးချုပ်တည်ရှိရာ ဟားခါးမြို့သည် ချင်းပြည်နယ်ရှိ မြို့တော်များတွင် ပြည်နယ်မြို့တော်အဖြစ် မြို့ကြီးတစ်မြို့ ဖြစ်သော်လည်း တစ်ခြားပြည်နယ်၊ တိုင်းရုံးနှင့် သာသနာရုံးချုပ်တည်ရှိရာ မြို့များနှင့် နှိုင်းယှဉ်လျှင် မြို့ငယ်ကလေးမျှလောက်သာရှိပါသည်။ ဘာသာတူဦးရေ လည်းနည်းပါးသဖြင့် ကျောင်းထိုင်ဘုန်းတော်ကြီး တစ်ပါးတည်းကသာ အလုံးစုံ တာဝန်ယူ အုပ်ချုပ်ပါသည်။

သို့သော် ယခုနှစ်ပိုင်းအတွင်း ကျောင်းသူ၊ ကျောင်းသားများနှင့် အစိုးရရုံးဝန်ထမ်းများ ဟားခါးမြို့သို့ တစ်နေ့တစ်ခြား ပိုမိုရောက်လာကြသဖြင့် သိုးထိန်းလုပ်ငန်းများတွင် ကျောင်းထိုင်ဘုန်းတော်ကြီး Fr. John Om Se ကို ကူညီရန် Fr. Nicholas Le Thang အား ဆရာတော်ဘုရားက တာဝန်ပေးခန့်အပ်ထားသည်။ ဟားခါးမြို့ပေါ်နှင့် မြို့နီးတစ်ဝိုက် ဘာသာဝင်များ ရင်းနှီးကျွမ်းဝင်ရန်နှင့် ဘာသာရေး၌ တက်ကြွမှုရှိလာစေရန် အကူအညီပေးတော်ကြီး Fr. Nicholas Le Thang အား စည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဆရာတော်ကြီးမှ မှာကြားထားသည်။

၂၀၁၈ခုနှစ် ဩဂုတ်လထဲတွင် လူငယ်များကို စည်းရုံးသည့်အနေဖြင့် လူငယ်များနှင့်ဆရာတော် Hre Kung သည် ဟားခါးမှ မိုင်(၂၀) ကျော်ဝေးသော ထန်တလန်မြို့ St. Nicholas ဘုရားရှိခိုး ကျောင်းတွင် လည်ကောင်း (၁၆)မိုင် ကွာဝေးသော ချွန်ကျုံးစီရင်စု St. Paul's Church တွင်လည်း ကောင်း အထူးမိတ္တူတရားပူဇော်ပေးခြင်း၊ အားပေးစကားပြောခြင်းဖြင့် မိမိသိုးစုကို ပြန်လည်စုရုံးခဲ့သည်။

ထို့အပြင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂)ရက် တနင်္ဂနွေနေ့ညနေကလည်း

ဟားခါး သာသနာ ဆရာတော်ကျောင်းတိုက်၌ မိတ္တူပူဇော်ပြီး အားပေးစကားပြောကြားခြင်း၊ အတူတကွ မိတ်ဆုံစားပွဲကျင်းပခြင်းများ ပြုလုပ်ခဲ့ရာ လူငယ်မောင်မယ်(၈၀) ကျော်ပါဝင်တက်ရောက်ခဲ့ပါသည်။

ထိုမိတ်ဆုံစားပွဲတွင် ဆရာတော်ကြီးမှ " ဒီနေ့အခုလိုဘာသာတူ လူငယ်မောင်မယ်များနှင့်တွေ့ဆုံခွင့် ရတဲ့အတွက်အတိုင်းမသိအားရှိမိပါတယ်။ လူအသိုင်းအဝိုင်းဆိုတာ



လူများလာလေလေ ကောင်းလေလေ လုံခြုံမှုရှိလာလေလေ ငြိမ်းချမ်းလာလေလေ၊ လှပလာလေလေပါ။ ဘုရားသခင်ရဲ့ လောင်းရိပ်အောက်မှာ အခုလိုစုရုံး ကြရပြီး နားခိုနေရတဲ့ အချိန်လေးဟာ ဘဝရဲ့အရသာအနှစ်သာရဖြစ်ပါတယ်။ နေရာဒေသအသီးသီးက ရောက်လာကြပြီး ခဏတာတွေ့ဆုံကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးကြပါ။ ချစ်ခင်ရိုင်းပင်းကူညီကြပါ။ လမ်းမှာဆုံတွေ့ကြရင် ခေါ်ကြရင် ခေါ်ကြနှုတ်ဆက်ကြပါ။ မကြောက်ကြပါနဲ့။" ဆရာတော်ကြီးက မိတ်ဆုံစားပွဲတွင်

ပါဝင်တက်ရောက်သော ဘာသာဝင်များအား အားရပျော်ရွှင်စွာ နှုတ်ခွန်းဆက်ပြောကြားခဲ့သည်။ ဘာသာဝင်အား စုစုစည်းစည်း တွေ့ရှိရသည့်အတွက် ဝမ်းသာကြည်နူးနေသည်။

"ယနေ့လူငယ်တွေရဲ့ အစွမ်းကို ဆရာတော်အနေနဲ့ လေးစားမိပါတယ်။ တန်ဖိုးလည်းထားပါတယ်။ ဒါကြောင့်သင်တို့ဟာ သာသနာတော်ရဲ့ ရည်လျားသော

ဆရာတော်ကြီးက မိန့်ကြားခဲ့ပါသည်။ "သင်တို့ဟာ ဘာဘဲလုပ်လုပ် ဘယ်နေရာဘယ်ဒေသကိုပဲ ရောက်ရောက် ဘုရားသခင်ကိုအမြဲ သတိရကြပါ။ ဘုရားတရားရှိကြပါ မိမိယုံကြည်ခြင်းအတွက် အရှက်အကြောက်ဆိုတာ မရှိကြပါနဲ့ ဒီခေတ်လူငယ်မောင်မယ် အတော်များများဟာ အလုပ်အကိုင် အဆင်ပြေလာတယ်။ ဝင်ငွေနဲ့နံရလာတယ်။ ပညာတတ်လာတော်လာကြပြီး မိမိဘဝသာယာလှပလာတဲ့အခါ ဘုရားသခင်ကို မေ့နေတတ်ကြတယ်။ အဲလိုဘုရားကို သတိမရကြတော့ ဘုန်းဆိုရင် ဘုရားရဲ့ ကျေးဇူးတော် ကောင်းချီးမင်္ဂလာတွေကို မေ့တတ်ကြပြီး ဒီခေတ်ကြီးမှာ ခေတ်စားနေတဲ့ လောကရဲ့ လှပမှုချိုသာမှုထဲမှာပဲ သူတို့ရဲ့ဘဝကို နစ်မြုပ်သွားပြီး ဘုရားသခင် အလိုချင်ဆုံးဖြစ်တဲ့ အတွင်းစိတ်ရဲ့ သန့်ရှင်းမှု၊ ဖြောင့်မတ်မှု စာနာမှုတွေကို သတိမထားကြတော့တာတွေ မြင်ရပါတယ်။ ဒါကြောင့်သင်တို့ဟာ လူတွေကို ခင်မင်ရင်းနှီးစွာ လက်တွဲပြီး လျှောက်လှမ်းကြပါ။ ဒါဟာ တန်ဖိုးကြီးမားလှပါတယ်။" ဟုဆရာတော် Lucius Hre Kung က အားပေးစကားပြောကြားခဲ့ပါသည်။ ဟားခါးသာသနာမှ ဆရာတော်ကြီးနှင့် ဘုန်းတော်ကြီးများ အနေဖြင့် မိမိတို့ဘာသာဝင်လူငယ်များအပေါ် စိတ်အားထက်သန်စွာ ရှိကြသည်။ လူငယ်များ၏ ဘဝ သာယာလှပစွာ ဘုရားသခင်၏ အလိုတော်၌ တစ်စုတစ်စည်းတည်း ဝေဆာပွင့်လန်းနေနိုင်ရန် ဟားခါးဆရာတော်ကြီးနှင့် ဘုန်းတော်ကြီးများမှ တတ်နိုင်သည့်ကိစ္စများတွင် အကူအညီပေးဖေးမခြင်းအားဖြင့်လည်းကောင်း ဆုတောင်းမေတ္တာဖြင့်လည်းကောင်း ဆက်လက်ကူညီနေမည်ဖြစ်သည်။

တောင်ငူသာသနာ့ လုံးဆိုင်ရာ ကာကွယ်လှည့် လူငယ်များ၏ (၆)လပတ်အစည်းအဝေးနှင့်သီချင်းပြိုင်ပွဲ

တောင်ငူ သာသနာ့လုံးဆိုင်ရာ ကာကွယ်လှည့် လူငယ်များ၏ (၆) လပတ် အစည်းအဝေးနှင့် သီချင်းပြိုင်ပွဲကို ၂၀၁၈ ခု စက်တင်ဘာ ၂၂ ရက် မှ ၂၉ ရက်အထိ လိပ်သိုမြို့ ကာကွယ်လှည့် မွေးရုံ၌ ကျင်းပပြုလုပ် ခဲ့ကြပါသည်။

သာသနာ့လုံးဆိုင်ရာ လူငယ် တာဝန်ခံ Rev.Fr.John ငြိမ်းမင်းသူ၊ တွဲဖက် တာဝန်ခံ Sr.J udith မိငယ်၊ Sr. B. မြတ်နင်းနွယ်၊ လိပ်သိုကျောင်းထိုင် Rev. Fr. Daniel အခိုး၊ Rev. Fr. Maurice NeNe (ဘီစီကုန်း)، Rev. Fr. Isaac ရွှေဦး (သီကျိုက်)၊ Rev. Fr. Sebastian တင်ဝင်းလင်း (လေဒူခေါင်)၊ ဆရာမ ဒေါ်ထွန်းအေးနီ နှင့်

သာသနာ့ လူငယ်ဥက္ကဋ္ဌ စောဝီလျံ ထွန်းထွန်း တို့မှ လူငယ်များအတွက် သိရှိမှတ်သားရမည့် သင်ခန်းစာများပေးခဲ့ကြသည်။

တိုက်နယ် (၂၂) ခုအနက်၊ တိုက်နယ် (၁၅) မှ လူငယ်များ ရေးစပ်ထားသော ကိုယ်ပိုင်သံစဉ် သီချင်းများဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာတွင် သီကျိုက် တိုက်နယ် လူငယ်များမှ ပထမဆုံး၊ တောင်မြင့် တိုက်နယ် လူငယ်များ ဒုတိယဆု နှင့် လိပ်သို တိုက်နယ် လူငယ်မှ တတိယဆု အသီးသီး ဆွတ်ခူးရရှိခဲ့ကြပါသည်။

၎င်းအစည်းအဝေးပွဲတွင် လူငယ် (၁၂၂) ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဒက်ဇူးမယ်(ISR)



လိပ်သိုတိုက်နယ်လုံးဆိုင်ရာ ကာကွယ်လှည့်လူငယ်များအစည်းအဝေး ကျင်းပ



တောင်ငူဂိုဏ်းအုပ်သာသနာ့ လိပ်သိုတိုက်နယ်လုံးဆိုင်ရာ ကာကွယ်လှည့်လူငယ်များ အစည်းအဝေးကို စက်တင်ဘာ ၂ ရက်က ကာကွယ်လှည့် မွေးရုံ၌ကျင်းပပြုလုပ်ခဲ့သည်။

၎င်းအစည်းအဝေးကို သာသနာ့လုံးဆိုင်ရာ လူငယ်တာဝန်ခံ ဘုန်းတော်ကြီး Rev. Fr.John ငြိမ်းမင်းသူ၊ ကျောင်းထိုင် ဘုန်းတော်ကြီး Rev.Fr.Daniel အခိုး၊ Sr.B.မြတ်နင်းနွယ် နှင့် လိပ်သိုတိုက်နယ်တွင်းရှိ ကျေးရွာများမှ လူငယ်ခေါင်းဆောင်များ စုစုပေါင်း(၃၅)ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုက်နယ်ဗဟိုအမှုဆောင် လူငယ်ဖွဲ့စည်းပုံပြန်လည်ဖွဲ့စည်းခြင်း၊ ငွေစာရင်းရှင်းတမ်းရှင်းလင်းခြင်း၊ အထွေထွေဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ရေးဆွဲချမှတ် အတည်ပြုခဲ့ကြပါသည်။

ဒက်ဇူးမယ်(ISR)

တောင်ငူဂိုဏ်းအုပ်သာသနာ့ ယာဒိုတိုက်နယ်တွင် စိန်ပင်းဆင်းဒီပေါလ်အသင်း စတင်ဖွဲ့စည်း

တောင်ငူဂိုဏ်းအုပ်သာသနာ့ ယာဒိုတိုက်နယ်တွင် စိန်ပင်းဆင်း ဒီပေါလ်အသင်းကို ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်၌ စတင်ဖွဲ့စည်းခဲ့သည်။

ယာဒိုတိုက်နယ် စိန်ပင်းဆင်း ဒီပေါလ်အသင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်တော်ကော်စီဥက္ကဋ္ဌ ဆရာဦး အယ်လ်ဖောင်းဖို ကျော်မင်းမှ လာရောက်ဖွဲ့စည်းပေးခဲ့ပြီး တောင်ငူသာသနာ့ ဥက္ကဋ္ဌ ဒေါ်နော်မန်းမေ၊ Rev. Fr. Danial Ah Khoe၊ Rev. Fr. Richard Ah Kho၊ Sr.B.မြတ်နင်းနွယ် နှင့် လိပ်သို၊ ဇလဲ၊ မိတ်သလင်တောင်၊

သံတောင် တို့မှ အဖွဲ့ဝင်များ စုစုပေါင်း (၆၂) ဦး ပါဝင်ခဲ့ကြပါသည်။

စိန်ပင်းဆင်း ဒီပေါလ်အသင်း စတင်ဖွဲ့စည်းခြင်း အခမ်းအနားကို ယာဒိုကာကွယ်လှည့်မွေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ ယာဒိုတိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Fr. John Zaw Wah မှ ကြွရောက်လာသော ဧည့်သည်များကို ကျေးဇူးပြုပြီး အစီစဉ်များဖြင့် ဧည့်ခံခဲ့သည်။

ဒက်ဇူးမယ်(ISR)



ပျဉ်းမနားတိုက်နယ်ရှိ ဆပ်ဖြေခြင်းသီလရှင်ကျောင်း ဖွင့်လှစ်ခဲ့ခြင်း (၂၅)နှစ်ပြည့် ငွေစင် ဂျူဘီလီပွဲ

တောင်ငူကာကွယ်လှည့်သာသနာ့၊ နေပြည်တော်မြို့၊ ပျဉ်းမနားတိုက်နယ်ရှိ ဆပ်ဖြေခြင်းသီလရှင်ကျောင်း (Mother Ester Viscardi Convent) ဖွင့်လှစ်ခဲ့ခြင်း (၂၅)နှစ်ပြည့် ငွေစင်ဂျူဘီလီပွဲကို စက်တင်ဘာလ (၁၅)ရက်က ကျင်းပခဲ့သည်။

(၂၅)နှစ်ပြည့် ဂျူဘီလီ၏ ကျေးဇူးတင်မုတ္တမ်းတရားတော်မြတ်ကို ၎င်းဂျူဘီလီကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့ကာ တောင်ငူဂိုဏ်းအုပ်ဆရာတော် အိုက်ဇက် မိနမုဦးဆောင်ပြီး အထိမ်းအမှတ် ဂျူဘီလီမှတ်တိုင်ကောင်းချီးပေးဖွင့်လှစ်ခဲ့ကာ မုတ္တမ်းတရားတော်မြတ်ကို ရဟန်းတော်(၁၄)ပါးနှင့်အတူ ဟောကြားခဲ့သည်။

၎င်းပွဲတော်တွင်သီလရှင်(၄၈)ပါးရပ်ဝေးရပ်နီးမှ ဧည့်သည်တော်များ(၁၂၀)ဦးခန့် ပါဝင်ခဲ့ကြပါသည်။

ဒက်ဇူးမယ်(ISR)



ဘားအံဂိုဏ်းအုပ်သာသနာ ထုံးဘိုကွေ့ရွာ ကျန်းမာခြင်းမယ်တော်ပွဲကို ဂိုဏ်းအုပ်ဆရာတော်ကြီး ဂျက်စတင်း စောမင်းသိုက်မှ ဦးဆောင်၍ စက်တင်ဘာလ (၈) ရက်တွင် ကျင်းပခဲ့သည်။



ကလေးသာသနာ၊ စိန်မေရီကာသီဒြယ်ဘုရားကျောင်း၌ ဗေလန်ကန်နီကျန်းမာခြင်း မယ်တော်နိဗိနာ ဆုတောင်းပွဲတော် ကျင်းပ

ကလေးဂိုဏ်းအုပ်သာသနာ၊ စိန်မေရီကာသီဒြယ် ဘုရားကျောင်းတွင် နှစ်စဉ် ကျင်းပဖြစ်သော ဗေလန်ကန်နီ ကျန်းမာခြင်းမယ်တော် နိဗိနာဆုတောင်းပွဲတော်ကို ဩဂုတ်လ (၂၉) ရက်နေ့မှ စက်တင်ဘာ (၈) ရက်နေ့အထိ စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

အဆိုပါ ကျန်းမာခြင်းမယ်တော် နိဗိနာကို ကလေးသာသနာပိုင် ဆရာတော်ကြီးဖဲလစ်မှ အဖွင့်မစ္စားတရားတော်မြတ်ဖြင့် ဦးဆောင် ဖွင့်လှစ်ပေးခဲ့ပါသည်။ အဖွင့်မစ္စားတရားတော်မြတ်တွင် ဆရာတော်ကြီးက အမိမယ်တော်သည် သားတော်ခရစ်တော်ယေရှု၏ မိခင်ဖြစ်သကဲ့သို့ ကျွန်ုပ်

တို့၏ မိခင်လည်းဖြစ်သောကြောင့် မယ်တော်မာရီယား ခိုလှုံကိုးစားခြင်း၊ သဒ္ဓါကြည်ညိုခြင်း၊ ဂုဏ်ပြု ချီးမွမ်းခြင်းများအစဉ်အမြဲ ပြုလုပ်ကြရန် ဘာသာဝင်များအား မိန့်ကြားခဲ့သည်။

ထို့အပြင် ဘုန်းတော်ကြီး Rev. Fr. Sebastian Mawi ကလည်း "ကျွန်ုပ်တို့သည် ခရစ်တော်၏ ခန္ဓာတည်းဟူသော အသင်းတော်တွင် ပါဝင်နေသောကြောင့် ခရစ်တော်၏ မိခင်မာရီယားသည် ကျွန်ုပ်တို့၏ မိခင်၊ မယ်တော်မာရီယားသည် အသင်းတော်၏ မိခင်ဖြစ်လာရသည်" ဟု အသင်းတော်နှင့် အမိ မယ်တော် မာရီယားအကြောင်း ရှင်းလင်း ရာတွင် မြွက်ကြားခဲ့သည်။



နှစ်စဉ်အမြဲကျင်းပသော ကျန်းမာခြင်းမယ်တော် နိဗိနာဆုတောင်းပွဲတော်တွင် ရပ်ဝေး၊ ရပ်နီးမှ ဘာသာဝင်များ၊ ရဟန်း၊ သီလရှင်များပါဝင်ခဲ့ကြပြီး မယ်တော်ထံ အတူတကွ ဆုတောင်းခဲ့ကြသည်။

တော်၌ကိုယ်တော်မြတ်ကောင်းကြီးမင်္ဂလာ၊ မယ်တော်ထံပေးစာနှင့် အုန်းသီး များကို ကောင်းကြီးပေးခြင်းများနောက် မယ်တော်အလံချ၍ နိဗိနာကို အဆုံးသတ် ခဲ့သည်။

စက်တင်ဘာ (၈) ရက်နေ့ မစ္စားတရားအပြီးတွင် ကိုယ်တော်မြတ်စက္ကရမင်တူးနှင့် မယ်တော်လှည့်ခြင်းကို ကလေးမြို့ ပင်လုံ၊ တံတားဦး၊ ကွက်သစ်၊ ဆိပ်ကမ်းသာတို့၌ ပြုလုပ်ခဲ့ပြီး ၎င်းနေရာများတွင် မယ်တော်ကို ချီးမွမ်းဂုဏ်ပြုသံများ၊ ဆုတောင်း စိပ်ပုတီး စိပ်သံများ ပွဲတင်ထပ်လျက်ရှိပါသည်။ မယ်တော်လှည့်အပြီးတွင် မယ်တော် ဗိမ္မာန်

စိန်မေရီ ကာသီဒြယ်ကျောင်းထိုင် ဘုန်းတော်ကြီး Rev. Fr. Dominic Lanh ၏ စီမံပေးမှုနှင့် ဘာသာတူများ၏ ရက်ရောသောစိတ်ဖြင့် မယ်တော်ပွဲသို့ လာရောက်ပါဝင်ဆုတောင်းကြသော ဘာသာတူများအားလုံးကို ညနေစာ မယ်တော်ထံမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။

မောင်အေး (ကလေးသာသနာ)



သန့်ရှင်းသော သူငယ်တော်မာရီယား ပထမဦးဆုံး အံ့ဖွယ် တန်ခိုးလက္ခဏာပြခြင်း အထိမ်းအမှတ် မစ္စားတရားတော်မြတ်ကျင်းပ



သန့်ရှင်းသော သူငယ်တော်မာရီယား (Holy Infant Mary (or) Maria Bambina) ၏ ပထမဦးဆုံး အံ့ဖွယ်တန်ခိုးလက္ခဏာပြခြင်း အထိမ်းအမှတ် မစ္စားတရားတော်မြတ်ကို တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ သူငယ်တော်ယေရှု မသန်စွမ်းနှင့် မိဘမဲ့ဂေဟာ၌ စက်တင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မစ္စားတရားတော်မြတ်ကို စိန်ထရေးဇာ ရဟန်းဖြစ်သင်ကျောင်းမှ ကျောင်းအုပ်ကြီး Fr. Pio Ohnri မှ ဦးဆောင်ပြီး စိန်မိုင်ကယ် ရဟန်းဖြစ်တက္ကသိုလ် (Spiritual Year) မှ ကျောင်းအုပ်ဘုန်းတော်ကြီး Fr. Calistus Saw Eh Mwee မှ တရားရေအေးတိုက်ကျွေးခဲ့သည်။ ၎င်းအခမ်းအနားတွင် ရဟန်းတော် (၉)ပါးနှင့်အတူ Jesuit Society မှ ကိုရင်များ၊ သီလရှင်များ၊ ဘာသာတူများနှင့် ယင်းကျောင်းတွင်ရှိသော မသန်စွမ်းနှင့် မိဘမဲ့ကလေးများ စုစုပေါင်း ၂၀၀ ခန့်ပါဝင်ခဲ့ပြီး မစ္စားတရားတော်မြတ်အပြီးတွင် သူငယ်တော်ယေရှု၏ မသန်စွမ်းနှင့် မိဘမဲ့ဂေဟာမှစားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

Taunggyi-OSC

ဘုရားသခင်၏ ကမ္ဘာပေါ်မှ လူဖန်တီးသော ကပ်ဘေးဒုက္ခ

ယောမင်းကြီးဇရပ် စကားပိုင်း ဆွေးနွေးပွဲ (Talk Show) သို့ ကာဒီနယ် ချားလ်စ် မောင်ဘို ပေးပို့သည့် သဝဏ်လွှာ

ယခု အရေးကြီးသည့် ဆွေးနွေးပွဲ သို့ နှုတ်ခွန်း ဆက်သပါသည်။ ပါဝင်ခွင့် ရသည့်အတွက် ဝမ်းမြောက်ပါသည်။

ဆင်းရဲနွမ်းပါးမှုသည် မိုးရွာသကဲ့ သို့ သဘာဝဖြစ်ရပ်မဟုတ်ပါ။ လူများက မဆင်းရဲကြပါ။ လူများကို ဆင်းရဲအောင် ပြု ထားပြီး၊ ဤသို့ထားရှိခြင်းသာ ဖြစ်ပါသည်။ ကမ္ဘာကြီး၏ အရင်းအမြစ်များကို ရုတ်ချည်း ကြည့်ရုံဖြင့်ပင်၊ ကမ္ဘာပေါ်ရှိ ပြည်သူများအ တွက် သူတို့ကိုသူတို့ ကျွေးမွေးရန်၊ သာယာ ဝပြောစွာ နေထိုင်ရန် အရင်းအမြစ်များ အလုံအလောက် ရှိကြောင်း ပြသနေပါ သည်။ သို့သော် ပကတိတရားမှာ ဝမ်းနည်း ဖွယ်ဖြစ်ပါသည်။

UNICEF အဖွဲ့က ပြောရာတွင် ဆင်းရဲသည့်နိုင်ငံများရှိ ကလေး ၃၀,၀၀၀ သည် ငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့ တဲ့မှုကြောင့် နေ့စဉ်သေဆုံးနေရပါသည်။ ဆိုလိုသည်မှာ တစ်လလျှင် ကလေး ၉၀၀,၀၀၀ နှစ်စဉ် ကလေး ၁၁ သန်း သေဆုံးနေရပါသည်။ ဤသည်မှာ မည်သူ မှာပြောဆိုခြင်းမရှိသည့် လူမျိုးတန်း သတ် ဖြတ်မှုပင် ဖြစ်ပါသည်။ ဤသည်မှာ မည်သူ မှာပြောဆိုကြသည့် မရေးသားကြသည့် အကြမ်းဖက်မှု ဖြစ်ပါသည်။ ဆင်းရဲသူ ယောက်ျား၊ မိန်းမတို့ ငိုကြွေးသံသည် သတင်းအဖြစ် မမြောက်ခဲ့ပါ။

သမ္မတ ဘီလ်ကလင်တန်က ပြော ရာတွင် "ဆင်းရဲသည့် ကလေးများကို ကျွေးမွေးရန်၊ အဝတ်ဆင်ပေးရန်၊ ပညာ သင်ပေးရန် ကမ္ဘာကြီးအဖို့ ဒေါ်လာ ၁၀ ဘီလီယံမျှသာ လိုအပ်မည်" ဟု ဆိုခဲ့ပါ သည်။ ကမ္ဘာကြီးက ယင်းကိစ္စ အတွက် ငွေကြေးမသုံးစွဲသည့် အတွက်ကြောင့် နေ့ စဉ် သူတို့၏ကလေး ၃၀,၀၀၀ ကို မိဘတို့က မြေမြုပ်သင်္ဂြိုဟ် နေကြရပါသည်။ မိမိ၏ ကိုးကွယ်ရာ ဘာသာတရားအရ ဆိုလျှင်၊ ဆင်းရဲနွမ်းပါးမှုသည် ခေတ်သစ်ကာလ၏ ကြီးမားသည့် သေရာပါအပြစ်မျိုးဟု ဆိုရပါ မည်။

ကမ္ဘာကြီးကို တည်ဆောက်ထား ပုံမှာ တရားမျှတမှု မရှိပါ။ အပြစ်မဲ့ပြည် သူများ၊ အားနည်းသူများ၊ နှစ်နာခံစားရ လွယ် ကူသူများအပေါ် တရားမျှတမှု မရှိပါ။ ဆင်းရဲမှုသည် ကံကြမ္မာမဟုတ်ပါ။ ဘုရား သခင်၏ အလိုတော်မဟုတ်ပါ။ ယင်းမှာ ကမ္ဘာကြီး၏ အရင်းအမြစ်များကို အင်အား ကြီးသူ လူနည်းစုအတွက် တမင်တကာ လွှဲပြောင်းပေးပို့နေခြင်းသာ ဖြစ်ပါသည်။

Oxfam အဖွဲ့က နှစ်စဉ်ပုံနှိပ်ထုတ် ဝေရာတွင်၊ ဆင်းရဲမှုကြောင့်ဖြစ်သော မတ ရားမမျှတမှုဆိုင်ရာ ထိတ်လန့်ဖွယ်၊ စက် ဆုပ်ဖွယ် အချက်အလက်များကို ဖော်ပြနေ ခဲ့ပါသည်။ လူရှစ်ဦးက ကမ္ဘာကြီး၏ ဓန ကြွယ်ဝမှုများ ထက်ဝက်ကို ပိုင်ဆိုင်ထားပြီး၊



၂၀၁၇ ခုနှစ်တွင် ကမ္ဘာကြီးရှိ ဆင်းရဲသူလူ သား ထက်ဝက်မှာ မည်သည့်ခံစားခွင့်မျှ မရှိခဲ့ပါ။

ကမ္ဘာကြီး၏ ဆင်းရဲမှုကို မိမိတို့ နိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုနှင့် ချိန်ထိုးကြည့် နိုင်ပါသည်။ မြန်မာနိုင်ငံသည် သယံဇာတ ကြွယ်ဝသည့်နိုင်ငံဖြစ်ပါသည်။ ဘုရားသခင် အနေဖြင့် မြန်မာနိုင်ငံကို ကောင်းချီးကျေး ဇူးပြုထားခဲ့ပါသည်။ သူ့အနေဖြင့် ဤရွှေ ပြည်တော်၏ မြေပေါ်၊ မြေအောက် သယံ ဇာတရင်းမြစ်များကို ကျေးဇူးပြုထားခဲ့ပါ သည်။ သို့သော်ဒေသတွင်းတွင် မြန်မာနိုင်ငံ က အဆင်းရဲဆုံးနိုင်ငံတစ်ခုအဖြစ် ကျန်ရှိနေ ဆဲ ဖြစ်ပါသည်။

လွန်ခဲ့သည့် နှစ် ၆၀ က မြန်မာနိုင်ငံ သည် ဒေသအတွင်း အချမ်းသာဆုံး နိုင်ငံ တခု ဖြစ်ခဲ့ပြီး၊ စင်္ကာပူထက်ပင် ချမ်းသာ ခဲ့ပါသည်။ သို့သော်လည်း ယနေ့မြန်မာနိုင်ငံ သည် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများစာရင်း တွင် အောက်ခြေ၌ ပါဝင်နေသည့် နိုင်ငံတခု ဖြစ်ပါသည်။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ (LDCS) သည် ဆင်းရဲမှုထောင်ချောက် အတွင်း ကပ်ညှိနေတတ်ပြီး၊ ဆင်းရဲမှု ကြောင့် အာဟာရချို့တဲ့မှု၊ ကျန်းမာရေး ညံ့ဖျင်းခြင်း၊ ပညာရေးချို့ငဲ့ခြင်း၊ ထုတ် လုပ်နိုင်စွမ်း လျော့နည်း ကျဆင်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုနည်းခြင်း စသည့် အဆိုးကျော့ သံသရာထဲတွင် ငြိတွယ်နေတတ်ပါသည်။ သို့အတွက် ကြောင့် ဆင်းရဲမှုကို လျော့ချနိုင် ရန်အကြောင်းဖြစ်စေသည့်၊ ရေရှည်တည် တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကိုလည်း တဖန် ပိတ်ဆို့ထားဆီးမှု ဖြစ်စေပါသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမှုနှုန်း ၄၀% အထိရှိပြီး၊ ချင်းနှင့် ရခိုင်ပြည်နယ်များ တွင် ၇၀% အထိ များပြားပါသည်။ အိမ် ထောင်စုများ ဆင်းရဲနွမ်းပါးမှုမှာ ကျဆင်း လာသော်လည်း၊ တိုးတက်မှုနှုန်း နှေးနေဆဲ ဖြစ်ပါသည်။ ပညာရေးကြောင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးနှောင့်နှေးစေပါ သည်။ မွေးကင်းစ ကလေးသေနှုန်းနှင့် မိခင်သေနှုန်း မြင့်မားနေသည့်နည်းတူ၊ အာဟာရချို့တဲ့မှုနှုန်း မြင့်မားသော နိုင်ငံ

တခုအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါသည်။

ဆင်းရဲနွမ်းပါးမှုကြောင့် လူငယ် များ၏ ဖွံ့ဖြိုးမှုကို တုန့်နှေးစေပါသည်။ သက် မွေးဝမ်းကျောင်းမှုကဏ္ဍတွင်လည်း လယ် ယာစိုက်ပျိုးရေးနှင့် သယံဇာတထုတ်လုပ် ရေးသာ ရှိသောကြောင့် အကန့်အသတ် ဖြစ်နေစေပါသည်။ လူငယ်များတွင် ကျွမ်း ကျင်မှုအတတ်ပညာ ချို့တဲ့ခြင်းကြောင့် လည်း အန္တရာယ်များသော ရွှေ့ပြောင်းလုပ် သားအဖြစ် အဓမ္မ ရွေးချယ်ရသည့်အခြေ အနေ ကျစေပါသည်။ မြန်မာနိုင်ငံ ဆင်းရဲ ကျန်ရှိနေဆဲ အချိန်တွင်၊ ဤနိုင်ငံမှ လူ ငယ်များကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ် ၃-ခု အတွင်း အိမ်နီးချင်းနိုင်ငံများ ချမ်းသာကြွယ် ဝခဲ့ကြရပါသည်။

ကမ္ဘာတစ်ဝန်းတွင် ဆင်းရဲမှုကို သမိုင်းအဖြစ် ပြောင်းပစ်ဖို့ ကြိုးပမ်းလှုပ်ရှား နေကြပါသည်။ မြန်မာနိုင်ငံမှာ ဆင်းရဲ သည့် နိုင်ငံတခု မဟုတ်ပါ။ ကမ္ဘာပေါ်တွင် အချမ်း သာဆုံး နိုင်ငံတခုဖြစ်သော်လည်း၊ အဆင်း ရဲဆုံးသူများ နေထိုင် နေကြရပါသည်။ ဤ သို့ လူလုပ်ကပ်ဘေးကို အသိအမှတ်ပြု၍ လူသားအရင်းအမြစ်၊ တနည်း ပညာရေး တွင် ရင်းနှီး မြှုပ်နှံကြရမည် ဖြစ်ပါသည်။ ပညာရေးနည်းအားဖြင့်၊ ဖက်စုံလူသား ဖွံ့ဖြိုး မှုအားဖြင့်၊ အမျိုးသမီး ဖွံ့ဖြိုးရေးနည်းအား ဖြင့်၊ ငြိမ်းချမ်းရေးဖြင့် သဘာဝနှင့် ကြွယ်ဝ ချမ်းသာမှုကို ကာကွယ်ပေးခြင်းအားဖြင့် ဘုရားကျောင်းက ဖြည့်ဆည်း ကူညီပေးရန် စီစဉ်နေပါသည်။

မိမိတို့က ဆင်းရဲမှုကို စီးပွားရေး၊ ကျင့်ဝတ်ရေးရာ အမြင်ဖြင့် ရှုမြင်ပါသည်။ ဆင်းရဲမှုသည် ဘုရားသခင်၏ အလိုဆန္ဒ နှင့် ဆန့်ကျင်ပါသည်။ ခရစ်တော်က သူ၏ တာဝန်ကို ယခုစကားလုံးဖြင့် စတင်ခဲ့ပါ သည်။ "အကြောင်းမူကား၊ ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာ သတင်းကို ကြားပြော စေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမ္မာသော သူတို့၏အနာကို ပျောက်စေ ခြင်းငှာလည်းကောင်း၊ ဘမ်းသွားချုပ်ထား လျက်ရှိသော သူတို့အား လွှတ်ခြင်းအ ကြောင်း" [Good news to the poor, lib-

eration to the captives, freedom from all kinds of oppression." (ရှင်လုကာ ၄: ၁၆-၁၉) ခရစ်တော်က ချမ်းသာသူတို့ မျှဝေပေးရန် တိုက်တွန်းပါသည်။ ခရစ်တော် က လိုချင်တပ်မက်မှုမရှိသောကမ္ဘာ၊ အပစ် ပယ်ခံတို့အတွက် မေတ္တာတရားဖြင့် ပြည့် လျှမ်းနေသော ကမ္ဘာကို ထုတ်ဖော်ပြောဆို ခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Pope Francis) ဤလူလုပ်သည့် မတရားမမျှတမှု ကို ဆန့်ကျင်ပြောဆိုသည့် တမန်တော် အသံပင် ဖြစ်ပါသည်။ ရေလျှံသည့်ခွက်မှ အောက်သို့စီးဆင်းမည်ဆိုသည့် ဈေးကွက် စီးပွားရေးဟူသည့် အဆိုကို သူက လူဆင်း ရဲတို့အပေါ် လိမ်လည်မှုသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ ထို့အပြင် လူချမ်းသာများ နှင့် ခွန်အား အာဏာကြီးသူများက သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေကြောင်း ပြစ် တင်ဝေဖန်ခဲ့ပါသည်။ သူက ကမ္ဘာမြေကြီး၏ ငိုကြွေးသံ၊ ဆင်းရဲသားတို့၏ ငိုကြွေးသံအ ဖြစ် ကိုယ်စားပြု ပြောဆိုပေးခဲ့ပါသည်။

ဆင်းရဲမှု လျော့နည်းကျဆင်းရေး အတွက် ပုပ်ရဟန်းမင်းကြီးက နည်းလမ်း ၂ သွယ်ကို အကြံပြုပါသည်။ စီးပွားရေး အရ ဆင်းရဲမှုသည် လူသန်းချီ၍ သက်ရောက်ဆဲ ဖြစ်သည်။ အာဟာရချို့တဲ့မှုနှင့် ကလေးများ သေဆုံးမှုသည် ကလေးများအားလုံး၏ ၃၀% ရှိနေသည်။ ငတ်မွတ်ဆာလောင်မှု တိုးမြင့်နေဆဲဖြစ်ပြီး၊ ကလေး ၈၂၀ သန်း အပေါ် သက်ရောက်နေဆဲ ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးက စီးပွားရေးအရ တရား မျှတမှုနှင့် ပတ်သက်၍ အသစ်သော စီးပွား ရေး ဖွဲ့စည်းမှု အစီအစဉ်ကို တောင်းဆိုခဲ့ပါ သည်။

သူက ပြောရာ၌- လူနည်းစု၏ ဝင်ငွေများ အဆပေါင်းများစွာ တရှိန်ထိုး တိုးတက်နေချိန်တွင်၊ ကြွယ်ဝမှု နှင့် ပျော်ရွှင်မှုခံစားနေရသည့် လူနည်းစုနှင့် လူများစုကြီး၏ ကွာဟမှုချောက်ကြီး ကြီးမား လာစေပါသည်။ ဤသို့ ချိန်ခွင်လျှာမညီမှု မှာ ဈေးကွက်နှင့် ငွေကြေးဆိုင်ရာ တွက်ဆ ဈေးကစားခြင်းတို့ကိုလုပ်ပိုင်ခွင့်အပြည့်အဝ ပေးထားသည့် သဘောတရား အယူဝါဒများ ၏ ရလဒ်ပင် ဖြစ်ပါသည်။ ပုပ်ရဟန်းမင်း ကြီးက စီးပွားရေးတရားမျှတမှုကို တောင်း ဆိုပါသည်။

အာဟာရချို့တဲ့မှု၊ သက်မွေးဝမ်း ကျောင်းမှု ကင်းမဲ့ခြင်း၊ စိုက်ပျိုးရေးလုပ် ငန်းအပေါ် ခြိမ်းခြောက်မှုများတိုးမြင့်လာ နေခြင်းနှင့် မကြာခဏဖြစ်သော ကပ်ဘေး ဒုက္ခများကြောင့် လူသား ၃၀% ၏ အသက် ရှင်ရပ်တည်မှုအပေါ် ခြိမ်းခြောက်မှု ကျ ရောက်နေသည်။ လူဆင်းရဲများနှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် လေးစားမှု ကင်းမဲ့နေ ခြင်းကြောင့် ဂေဟဗေဒဆိုင်ရာ ကြီးမား

SIGNIS ASIA COMMLAB PROGRAM 2018 ကို အနိဗ္ဗိဒ်သို့ ကျင်းပခဲ့ပြီး မီဒီယာပညာရပ်ဆိုင်ရာများ သင်ကြားပို့ချ

India နိုင်ငံ Channei မြို့တွင် စက်တင်ဘာလ ၂ မှ ၁၃ ရက် အထိ Signis Asia Commlab Program တစ်ခုကျင်းပခဲ့ပြီး အာရှဒေသရှိ နိုင်ငံအသီးသီးမှ ကက်သလစ်လူငယ် (၁၁)ဦးအား သင်တန်းပို့ချပေးခဲ့ပါသည်။

အဆိုပါသင်တန်းကို Lawrence John Sinniah El Jay (Vice President of SIGNIS) နှင့် Magimai Pragasam (Vice President of SIGNIS Asia) တို့က ဦးဆောင်ကာသင်ကြားပို့ချပေးခဲ့ကြပါသည်။

သင်တန်းတွင် ကက်သလစ်လူမှုရေးသွန်သင်ချက်များ၊ မီဒီယာပိုင်းဆိုင်ရာ အသိပညာများ၊ ကင်မရာဖြင့် ဓာတ်ပုံရိုက်နည်းများ၊ Flim Making ပြုလုပ်ခြင်းဆိုင်ရာများအား သင်ကြားပို့ချပေးခဲ့ပါသည်။ သင်တန်းရက်အတွင်း အဖွဲ့လိုက် လက်တွေ့ရိုက်ကူးထုတ်လုပ်ခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။ တစ်မိနစ်စာပီဒီယိုအားမိမိဖုန်းဖြင့် ရိုက်ကူးခြင်း၊ သုံးမိနစ်စာပီဒီယိုအား ကင်မရာဖြင့်ရိုက်ကူးခြင်းများကို အဖွဲ့လိုက်တာဝန်အသီးသီး ခွဲဝေယူ၍ လုပ်ဆောင်ခြင်းများ ပြုလုပ်ကြသည်။



ပြီးခဲ့သည့်နှစ်များက တက်ရောက်ခဲ့ပြီးသော India ,Cambodia , Indonsia တို့မှ သင်တန်းသားဟောင်း(၃)ဦးက ယခု သင်တန်းတွင် ၎င်းတို့၏ ရိုက်ကူးထုတ်လုပ်ထားပြီးသော ဖလင်များအားပြသခြင်း၊ ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံများအား ပြန်

လည်ဝေငှပေးခြင်း၊ ကင်မရာရိုက်နည်း၊ Script ရေးနည်းများကိုလည်း သင်ပြပေးခဲ့ကြပါသည်။

အဆိုပါ သင်တန်းသို့ ဖိလစ်ပိုင်၊ လာအို၊ မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စသည့် နိုင်ငံများမှ

ကက်သလစ် သာသနာအတွင်းရှိ မီဒီယာလုပ်ငန်းပိုင်းတွင် ဆက်ကပ်နေသော လူငယ်များ၊ NGO တွင် လုပ်ဆောင်နေသော လူငယ်များ စုစုပေါင်း (၁၁)ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Pinky – MDY(OSC)



သော ကပ်ဘေးဆိုင်ရာစေသည်။ မကြာခင်က ရေလွှမ်းမိုးမှုများ၊ ဆိုင်ကလုန်းများ ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံအနေဖြင့် သဘာဝကပ်ဘေးများအတွက် ဒုတိယအန္တရာယ်ကြိုရဖွယ်အရှိဆုံး နိုင်ငံ တခုအဖြစ် ရပ်တည်နေရသည်။ လူထောင်ပေါင်းများစွာအပေါ် သက်ရောက်စေသည်။ ပုဂံရဟန်းမင်းကြီးက ထောက်ပြပြောဆိုရာ၌-

မိမိတို့အနေဖြင့် သီးခြားဖြစ်သော ကပ်ဘေးနှစ်ခုကို ရင်ဆိုင်နေရသည်။ တစ်ခုမှာ သဘာဝပတ်ဝန်းကျင် ဆိုင်ရာဖြစ်ပြီး၊ အခြားတခုမှာ လူမှုရေးဆိုင်ရာ ဖြစ်သည်။ ပို၍ ဆိုးဝါးခက်ခဲသော ကပ်ဘေးမှာ လူမှုရေးရော၊ သဘာဝပတ်ဝန်းကျင် ကပ်ဘေးပါ နှစ်ခုလုံး ကြုံတွေ့ရင်ဆိုင်နေရခြင်း ဖြစ်သည်။” ဟု ဆိုခဲ့ပါသည်။

သဘာဝတရားကို လူတိုင်းက ပိုင်ဆိုင်ပါသည်။ လူဆင်းရဲများနှင့် နောင်မျိုးဆက်များ၏ အခွင့်အရေးများကို ခိုင်မာအားကောင်းစေခြင်း၊ စားနပ်ရိက္ခာ လုံခြုံစွာ

ဖြင့် ရှင်သန်ရေးအတွက်၊ ပုဂံရဟန်းမင်းကြီးက ဂေဟဗေဒဆိုင်ရာ တရားမျှတမှုကို တောင်းဆိုသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂစာရင်းအရ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတခုအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါသည်။ သို့သော်လည်း ဒီမိုကရေစီဖြစ်ထွန်းလာခြင်းနှင့်အတူ ဖွံ့ဖြိုးမှုနှုန်း တိုးတက်လာပါသည်။ သို့သော် ရခိုင်နှင့် ချင်းပြည်နယ်များတွင် ဆင်းရဲမှု ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။ ဤနိုင်ငံသည် ငယ်ရွယ်နပျိုဆဲ နိုင်ငံတခုဖြစ်ပြီး၊ ၆၀% သော ပြည်သူများမှာ အသက် ၃၀ အောက် ဖြစ်ပါသည်။ ဤသို့သော လူဦးရေကြောင်းချက်မှာ တန်ဖိုးကြီးသည့် အရင်းအမြစ် ဖြစ်ပါသည်။ ဤသို့သော ပြည်သူများအတွက် ကျွမ်းကျင်မှုများ ဆောင်ကျဉ်းပေးရန် မိမိတို့အစိုးရထံသို့ မေတ္တာရပ်ခံလိုပါသည်။ ယခုနိုင်ငံအနေဖြင့် သက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် လုပ်ကိုင်နိုင်သော ကျွမ်းကျင်မှုများ အရေး

တကြီး လိုအပ်နေပါသည်။ မြန်မာလူငယ်များအတွက် ကျွမ်းကျင်မှု ချို့ငဲ့နေခြင်းမှာ အကြီးမားဆုံးသော ဆင်းရဲချို့ငဲ့မှု ဖြစ်ပါသည်။

အမျိုးသမီးများအပေါ် သက်ရောက်သော ဆင်းရဲမှု၊ ကျွမ်းကျင်မှု ကင်းမဲ့ နေခြင်းကြောင့် မိမိတို့၏ အမျိုးသမီးများသည် မလုံခြုံသော ရွှေ့ပြောင်းအခြေချမှု နှင့် သက်မွေးဝမ်းကျောင်း ကိစ္စများအတွက် များသောအားဖြင့် အန္တရာယ်များသောလုပ်ငန်းများကို ရွေးချယ်ကြရသည်။ မြန်မာနိုင်ငံမှ လူငယ်များမှာ လူကုန်ကူးရောင်းချခံရဖို့အတွက် ဒေသအတွင်း အထူးထိခိုက် နှစ်နာဖွယ် ကြုံနေရပါသည်။ မိမိတို့၏ မိန်းမပျို များသည် လုံလောက်သော ပညာရေးနှင့် ကျွမ်းကျင်မှုမရှိကြသောကြောင့် လူကုန်ကူး သူများ၏ သားကောင်အဖြစ်ကျရောက်နေကြရသည်။ ဆင်းရဲမှုသည် မိန်းမပျိုငယ်များ၏ လူသားဂုဏ်သိက္ခာအတွက် ကြီးမားသည့် ခြိမ်းခြောက်မှု အန္တရာယ်ပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ရွှေ့ပြောင်းသွားခြင်းဖြစ်ပါသည်။ မိမိတို့တွင် သဘာဝရင်းမြစ်များစွာ ရှိပါသည်။ မိမိတို့၏ လူသားရင်းမြစ်မှာလည်း အကောင်းဆုံးရင်းမြစ်များ ဖြစ်ပါသည်။ သို့သော်လည်း ဝမ်းနည်းဖွယ်ရာပင်၊ ဆင်းရဲနွမ်းပါးမှုကြောင့် မိမိတို့၏ လူသားရင်းမြစ်များ၏ ခွန်အားအာဏာကို ယုတ်လျော့စေပါသည်။ လူသားဆိုင်ရာ ဖွံ့ဖြိုးမှုမှာ ကုလသမဂ္ဂ၏အဆိုအရ အခြေခံလူ့အခွင့်အရေးတစ်ရပ် ဖြစ်ပါသည်။ နိုင်ငံကလူငယ်များတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုကို ရိတ်သိမ်းနိုင်ပါလိမ့်မည်။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအရေးတကြီး လိုအပ်နေပါသည်။ ယင်းငြိမ်းချမ်းရေးသည် ပြည်သူများက စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေးများကို ခံစားနိုင်မှသာ အထမြောက်ပါလိမ့်မည်။ သူတို့အနေဖြင့်လည်း ဖွံ့ဖြိုးရေးအခွင့်အရေးများကို ခံစားရဖို့ လိုအပ်ပါသည်။

မိမိအနေဖြင့် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များအပေါ် လှိုက်လှဲစွာ ကြိုဆိုပါသည်။ ပန်းပေါင်းတထောင် ပွင့်ပါစေ။ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာမှု ကတိကဝတ်များ တောင်သဖွယ် ပြည့်မောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ယခု ရွှေ့ပြည်တော်တွင် ဆင်းရဲနွမ်းပါးမှုကို သမိုင်းအဖြစ် ကျန်ရစ်အောင် ဆောင်ရွက်ကြပါစို့။

Institute for Strategy and Policy- Myanmar FB မှ ကူးယူဖော်ပြသည်။

ပြည်ထောင်စုအစိုးရ၏ (၂)နှစ်ကျော်ကာလအတွင်း ဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

နိုင်ငံတော် အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှုဆိုင်ရာများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာလ ၁၉ ရက်၌ ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပွဲတွင် အစီရင်ခံ တင်ပြခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂၈ ပုဒ်မခွဲ (ခ) အရ နိုင်ငံတော်၏အခြေအနေများကို ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြရန် လွှတ်တော်က ဖိတ်ကြားခဲ့သောကြောင့် ပြည်ထောင်စုအစိုးရ ကိုယ်စား ပြည်ထောင်စုဝန်ကြီးက အစီရင်ခံ တင်ပြခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေး

နိုင်ငံ၏ အခြေအနေ အရပ်ရပ်ကို အစီရင်ခံတင်ပြရာတွင် ပြည်ထောင်စု ဝန်ကြီးက အေးချမ်းတည်ငြိမ်ပြီး ခိုင်မာတောင့်တင်းသော နိုင်ငံ တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်၏ ယန္တရား၊ အဖွဲ့အစည်းများ ခိုင်မာတောင့်တင်း အားကောင်းအောင် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ခိုင်မာ အားကောင်းသော နိုင်ငံတော် တည်ဆောက်ခြင်းတွင် တရားဥပဒေစိုးမိုးမှုရှိရေး၊ ပြည်သူများ ဘေးကင်းလုံခြုံရေး၊ အခွန်ကောက်မှု မျှတမှုရှိရေး၊ ပညာရေး၊ ကျန်းမာရေး စသော ပြည်သူ့ဝန်ဆောင်မှုများ ပြည်လည် ပြုပြင်တည်ဆောက်နေကြောင်း ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး

"၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်းပြီး ကျွန်တော်တို့ အစိုးရ မျှော်မှန်းထားတဲ့အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နိုင်မှာသာလျှင် အသွင်ကူးပြောင်းရေးကို အာမခံနိုင်မှာ ဖြစ်ပါတယ်" ပြည်ထောင်စု ဝန်ကြီးက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြောကြားခဲ့သည်။

တိုင်းရင်းသား လူမျိုးစုများကြား လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှု တည်ဆောက်နိုင်မှ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မှာ ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဗဟိုပြုပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို ရယူနိုင်မှ အသွင်ကူးပြောင်းရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေးကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်မည်ဟု ဝန်ကြီးက ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံခဲ့သည်။

(၂၁) ရာစု ပင်လုံအစည်းအဝေး (၃) ကြိမ် ကျင်းပခဲ့ပြီး နိုင်ငံရေး သဘောတူညီချက်ပေါင်း (၅၁)ချက်အထိရရှိ

(၂၁) ရာစု ပင်လုံအစည်းအဝေး (၃) ကြိမ် ကျင်းပခဲ့ပြီး နိုင်ငံရေး သဘောတူညီချက်ပေါင်း (၅၁)ချက်အထိ ရရှိထားပြီဖြစ်ကြောင်း ဝန်ကြီးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အစီရင်ခံ တင်ပြခဲ့သည်။ ထို့အပြင် ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုကို ဦးတည်ပြီး ခိုင်ခိုင်မာမာ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ခွဲမထွက်ရေးအဆိုနဲ့ ဆက်စပ်နေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲရေး ကိစ္စရပ်များ သဘောတူညီချက်ရရှိခဲ့သော်လည်း ချန်လှပ်ထားရကြောင်း ပြည်ထောင်စုကြီးကို ခွဲမထွက်ချင်တဲ့ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီးဖြစ်လာအောင် လက်တွဲပူးပေါင်း အကောင်အထည်ဖော်ဖို့ အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ရရှိအရေး

လွန်ခဲ့တဲ့ နှစ်ပေါင်း(၇၀)ကျော် ကတည်းက ဖြစ်ပွားခဲ့သော မီးကြွင်းမီးကျန်ကို မငြိမ်းသတ် မဖြေရှင်းနိုင်ခဲ့ခြင်းကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ

မည်ဟု ဝန်ကြီးက လွှတ်တော်သို့ အစီရင်ခံခဲ့သည်။

ထို့အပြင် ရခိုင်အရေးနှင့် ပတ်သက်ပြီး လိုက်လျောညီထွေဖြစ်မည့် ချည်းကပ်မှု၊ ရှုမြင်ချက်အသစ်၊ ဒေသအမြင်၊ ကမ္ဘာ့အမြင်များနှင့် လိမ္မာပါးနပ်စွာ ဖြေရှင်းဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မျှတမှုမရှိသော စိန်ခေါ်မှု၊ ဖိအားပေးမှုများကို ပြည်သူများ၏ ညီညွတ်မှုအင်အားဖြင့် ကျော်လွှားသွားမည်ဖြစ်ကြောင်း ဆိုသည်။

ပညာရေး

ပညာရေးဏ္ဍာတွင် လူငယ်များ အတွေးအခေါ်မြင့်မားလာအောင် စာကြည့်တိုက်ယဉ်ကျေးမှုနှင့် သုတေသနယဉ်ကျေးမှု ထွန်းကားလာရေး ဆောင်ရွက်နေပြီး၊ မျိုးဆက်သစ်ပညာရေးအတွက် ပညာသင်ယူမှု အခွင့်အလမ်းမြင့်မားရေးနှင့် ကျောင်းနေသူဦးရေ မြင့်မားရေးအတွက် ကျောင်းပေါင်း (၆၃၈၆) ကျောင်းကို အဆင့်တိုးမြှင့်ပေးခြင်း၊ စာသင်ကျောင်းဆောင် (၄၅၈၅) ဆောင်၊ ဝန်ထမ်းအိမ်ယာ (၂၁၄) ခု တိုးချဲ့ဆောက်လုပ်ဖို့ ဆောင်ရွက်နေကြောင်း၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပြ ဆရာ/ဆရာမ (၁၂၃၃၆) ဦး အသစ်ခန့်ထား

နှစ်တွင် ကျပ် (၂၀၇၆) ဘီလီယံအထိ တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

ကျန်းမာရေး

ကျန်းမာရေးဏ္ဍာတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျက် (၈၈၁) ဘီလီယံ သုံးစွဲခဲ့ပြီး ယခုလာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ်(၁၁၃၁) ဘီလီယံတိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုတွင်လည်း ချဲ့ထွင် တိုးမြှင့်ပြီး ဆောင်ရွက်ပေးနေကြောင်း၊ ဆေးရုံ ဆေးခန်း ဆေးပေးခန်းနှင့် ကျန်းမာရေးဌာနများကို အဆင့်မြှင့်တင်တိုးချဲ့ပေးခဲ့ကြောင်း၊ ကျန်းမာရေး ဝန်ထမ်း (၂၂၄၂၁)ဦးကိုလည်း အသစ်ခန့်အပ်ပေးခဲ့ကြောင်း ဝန်ကြီးက တင်ပြခဲ့သည်။

လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုများတွင် ကျေးရွာများတွင် ဆေးခန်းများ ဖွင့်လှစ်ပြီး ဆီးချို၊ သွေးတိုးရောဂါများ စောစီးစွာ တွေ့ရှိပြီး ကုသနိုင်အောင် ဆောင်ရွက်နေကြောင်း၊ ဆေးယဉ်ပါးတီဘီလူနာ (၆၄၀၆၀) ဦး၊ HIV ပိုးရှိသူ (၁၅၆၃၂၇)ဦးကိုကုသပေးလျက်ရှိကြောင်း သိရသည်။

အခြေခံအဆောက်အအုံ

နိုင်ငံတော် အစိုးရမှ နိုင်ငံတော်၏ အခြေအခံအဆောက်အအုံ လိုအပ်ချက်များအတွက် (၂)နှစ်ကျော် ကာလအတွင်း ပေ (၁၈၀)နှင့် အထက်တံတား (၆၇)စင်း၊ ပေ(၁၈၀)နှင့် ပေ(၅၀)ကြား တံတား (၂၁၈)စင်း ဆောက်လုပ်ပေးခဲ့ပြီး သရက်-အောင်လံ ဧရာဝတီမြစ်ကူး တံတားကြီးကို လာမည့်(၃)နှစ်အတွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသအလိုက် လိုအပ်နေသည့် တံတား အစဉ် (၄၀၀) ကျော်ကိုလည်း ပြီးစီးအောင် တည်ဆောက်ပေးသွားဖို့ စီစဉ်ထားကြောင်း ပြည်ထောင်စု အစိုးရကိုယ်စား လွှတ်တော်သို့ အစီရင်ခံ တင်ပြခဲ့သည်။

လမ်းပိုင်းဆိုင်ရာ တိုးချဲ့မှုများတွင် ADB၊ World Bank၊ JICA၊ ဂျာမနီနိုင်ငံမှ KfW စတဲ့ ပြည်ပအဖွဲ့အစည်းများ၏ အကူအညီများဖြင့် ကွန်ကရစ်လမ်း (၃၃၃)မိုင်၊ ကတ္တရာလမ်း (၃၅၈) မိုင်၊ နိုင်လွန်ကတ္တရာလမ်း (၁၀၃၀) မိုင်တို့ကို အဆင့်မြှင့်တင်ခဲ့ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် ဝန်ကြီးက လာမည့် ၂၀၃၀ ခုနှစ်အတွင်း နိုင်ငံတွင်း ကျေးရွာအားလုံး၏ (၈၀)ရာခိုင်နှုန်း၊ ကျေးလက်ဒေသ အားလုံး၏ (၉၀) ရာခိုင်နှုန်းအတွက် ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများရရှိအောင် နှစ်စဉ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။



ဓာတ်ပုံ - Myanmar president Office

မီးထတောက်ခဲ့ခြင်းကြောင့် အစိုးရအနေဖြင့် ရခိုင်အရေးကို ဖြေရှင်းနေရကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ၂၀၁၆ ခုနှစ်ခုနှစ် တိုက်ခိုက်မှုများအပြီး မတည်မငြိမ်မှုများဖြစ်ပွားလာကြောင်း၊ ပဋိပက္ခနှင့် ဆက်စပ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လူပေါင်းများစွာ ထက်ခွာသွားခဲ့မှုကြောင့် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများ အပြင်းအထန် ထွက်ပေါ်လာခဲ့ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် နေရပ်စွန့်ခွာသူများကို ပြန်လည်နေရာချထားဖို့ ကြိုတင်ပြင်ဆင် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ရခိုင်ကိစ္စနှင့် ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းထားပြီး အကြမ်းဖက် တိုက်ခိုက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်သွား

ခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။ အဆင့်မြင့် ပညာရေးတွင်လည်း ၂၀၂၁ ခုနှစ်မတိုင်မီ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ သက်မွေးပညာသင်ကျောင်း စုစုပေါင်း (၃၆)ကျောင်း နှင့် ဆရာ/ဆရာမ (၂၉၃၃)ဦး တိုးမြှင့်သွားမည် ဖြစ်ပြီး၊ ၂နှစ်သင်ပညာရေးကောလိပ်များကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတင်ပြီး ၄ နှစ်သင် ပညာရေး ဒီဂရီကောလိပ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြည်ထောင်စု လွှတ်တော်တွင် တင်ပြအစီရင်ခံခဲ့သည်။

ထို့အပြင် ပညာရေး ဘတ်ဂျက် တွင်လည်း ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျပ် (၁၇၂၆) ဘီလီယံ အသုံးပြုခဲ့ရာမှ ယခုလာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Rt. Hon. Jeremy Hunt MP တို့ နေပြည်တော်တွင် တွေ့ဆုံ



Photo - Myanmar State Counsellor Office FB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး Rt.Hon. Jeremy Hunt MP အား စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ရခိုင်ပြည်နယ် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ နေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရေးကိစ္စ၊ ရခိုင်ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေနှင့် ကုလသမဂ္ဂပျက်နာစာတွင် ၎င်းကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးနေမှုအခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ်အတွင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ရခိုင်ပြည်နယ် မွတ်ဆလင်များအပေါ် ရာဇဝတ်မှုကျူးလွန်မှုများနှင့် ပတ်သက်ပြီး အရေးယူရန်၊ ရိုက်တာသတင်းထောက် နှစ်ယောက်အား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်တောင်းဆိုခဲ့ကြောင်း RFA မြန်မာပိုင်းအစီစဉ် သတင်းက ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရေးရာဝန်ကြီး Rt.Hon. Jeremy Hunt MP သည် စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ၎င်းနေ့ညနေပိုင်းတွင် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ဗြိတိန်နိုင်ငံခြားရေးရာဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်နှင့်အတူ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိခဲ့ကာ ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူ

များအတွက် ပြင်ဆင်ထားသော လက်ခံရေးစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မောင်တောမြို့နယ်ရှိ ရွှေဇားရွာ၊ ပန်းတောပြင်ရွာတို့၌ ဒေသခံပြည်သူများနှင့် လွတ်လပ်စွာ တွေ့ဆုံမေးမြန်းခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အရ သိရသည်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး နှင့် တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများလည်း ပါဝင်ခဲ့သည်။


ချမ်းဇော်အောင်၊ CBCM

ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing) များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ် တားမြစ်

ဆင့်ပွားဈေးကွက် ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing) လုပ်ကိုင်ဆောင်ရွက်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၈ ရက်တွင် အမိန့်ကြော်ငြာစာထုတ် တားမြစ်လိုက်သည်။
တားမြစ်လိုက်သည့် ဆင့်ပွားဈေးကွက် ဖြန့်ချိရေး(Multi Level Marketing) လုပ်ငန်း လုပ်ကိုင်နေသည်ကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ

ပုဒ်မ ၅ အရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း တားမြစ် အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။
အစိုးရ၏ တားမြစ်အမိန့် ထုတ်ပြန်ပြီး နောက်တစ်ရက်အကြာ စက်တင်ဘာ ၁၉ ရက်တွင် ဆင့်ပွားဈေးကွက် ဖြန့်ချိရေး (Multi Level Marketing) လုပ်ငန်းစုများ ရပ်ဆိုင်းကြောင်း ထုတ်ပြန်စာများ အသီးသီးထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သည် ၂၀၁၀ နောက်ပိုင်းမှ

စ၍ ဆင့်ပွားဈေးကွက် ဖြန့်ချိရေး (Multi Level Marketing) လုပ်ငန်းများ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ၎င်းတို့၏ ဈေးကွက် ဖြန့်ချိရေး စနစ်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပြီးနောက် အစိုးရက ယခုကဲ့သို့ တားမြစ်အမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
ချမ်းဇော်အောင်



ပုံ - အင်တာနက်

ထို့အပြင် ပြည်ထောင်စု ဝန်ကြီးက (၂)နှစ်အတွင်း ပြည်သူ့အိမ်ရာနှင့် ဝန်ထမ်း အိမ်ရာအနေဖြင့် အခန်းပေါင်း (၁၀၉၂၄) ခန်း ဆောင်ရွက်ခဲ့ကြောင်း၊ မြို့ပေါင်း ၃၃ မြို့တွင် မြို့ပြစီမံကိန်းများ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လျှပ်စစ် စီမံကိန်းများတွင်လည်း (၂)နှစ်ခွဲ ကာလအတွင်း အိမ်ထောင်စုပေါင်း (၆၈၄၀၁၃) ခြောက်သိန်းကျော်ကို လျှပ်စစ်ဓာတ်အား ပေးနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။
ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ တောင်သူလယ်သမား လယ်ယာဏ္ဍာ၊ သဘာဝသယံဇာတတူးဖော်မှု၊ ကုန်သည် စီးပွားရေး၊ တရားစီရင်ရေး၊ မူးယစ်ဆေးဝါး စသည့် ကိစ္စအရပ်ရပ်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်ပန်းတိုင် (၃) ရပ် Government Mission

- (၁) တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူများ၏ လူမှု - စီးပွားဘဝ တိုးတက်မြှင့်တင်ရေး၊
- (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊
- (၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး။

(၁၉-၉-၂၀၁၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက်မှ ကောက်နုတ်ချက်)

နိုင်ငံတော် အစိုးရ၏ ရည်မှန်းချက်ပန်းတိုင် (၃)ရပ်
နိဂုံးချုပ်တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံတော်အစိုးရသည် ပြည်သူများ ရွေးချယ်တင်မြောက်ခဲ့စဉ်က

အပ်နှင်းခဲ့သော လုပ်ပိုင်ခွင့်များကို ပြည်သူအတွက် ဦးထိပ်ထားပြီး ပြည်သူများ၏ စုပေါင်းအားဖြင့်
(၁) တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှု - စီးပွားဘဝ တိုးတက်မြှင့်တင်ရေး၊

(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊
(၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး တို့ကို ဦးတည်ချက် ခိုင်ခိုင်မာမာထားရှိပြီး အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရကိုယ်စား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအစီရင်ခံခဲ့သည်။
နိုင်ငံတော် အစိုးရကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် နိုင်ငံ၏ ကိစ္စအရပ်ရပ်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရာ နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ချက်အရ အစီရင်ခံ တင်ပြချက်များသည် စာမျက်နှာ (၂၀)အထိ ရှိခဲ့သည်။
ချမ်းဇော်အောင်၊ CBCM

ဒုက္ခသည် ဝင်ရောက်မှု ကန့်သတ်ခြင်းသည် နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်စေကြောင်း အမေရိကန် ကက်သလစ် ဆရာတော်ကြီးများ ပြော

၂၀၁၉ ခုနှစ်တွင် ဒုက္ခသည် သုံးသောင်းသာ ကန့်သတ်လက်ခံမည့် အမေရိကန် အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ဒုက္ခသည်များ၏ အခြေအနေသည် ပိုမိုဆိုးရွားသောအခြေအနေတွင် ရောက်နိုင်ကြောင်း အမေရိကန် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ အင်္ဂါနေ့ကတစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

လူပေါင်း သုံးသောင်းသာလက်ခံမည့် ကန့်သတ်ခဲ့မှုကြောင့် ကျန်ရွှေ့ပြောင်းဒုက္ခသည် အများအပြားသည် အကာအကွယ်မဲ့သော ဘဝအခြေအနေများဖြင့် ရင်ဆိုင်ရတော့မည့် အခြေအနေများ ဖြစ်ပေါ်နေပြီးထို အခြေအနေများအတွက် အလွန်ပင်ဝမ်းနည်းကြောင်း ရွှေ့ပြောင်းဒုက္ခသည်များ ဆိုင်ရာ တာဝန်ခံဆရာတော် Joe Vasquez က ပြောကြားခဲ့သည်။

လာသူများအား နိုင်ငံသားဖြစ်ခွင့်ပေးသည့် အစဉ်အလာရှိခဲ့သော အမေရိကန် နိုင်ငံ

သတ်လက်ခံခြင်းသည် လူ့အမြောက်အများ၏ ဒုက္ခကို လစ်လျူရှုရာရောက်ကြောင်း၊ လူ

အခြေအနေ တံခါးပိတ်လိုက်ခြင်းသည် အမေရိကန်၏ပုံရိပ်ကို ထိခိုက်စေကြောင်း ဆရာတော်ကြီးက ကန့်သတ်လက်ခံမှု ဆုံးဖြတ်ချက်ကို ပြစ်တင်ပြောဆိုခဲ့သည်။



သည် ယခုအခါတွင်လည်း လူအများပြားကို လက်ခံနိုင်သော အခြေအနေရှိပါလျက်ကန်

အများ ခိုလှုံရာအဖြစ် နွေးထွေးကြင်နာခဲ့သော အမေရိကန်သည် ဆန့်ကျင်ဘက်

ထို့ကြောင့် ဒုက္ခသည်များ၏အခြေအနေ၊ နယ်ခံပြည်သူပြည်သားတို့၏ ကူညီနိုင်မှုအခြေအနေများကို ပြန်လည်သုံးသပ်ရန် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ရွှေ့ပြောင်းဒုက္ခသည်များ ဆိုင်ရာ တာဝန်ခံဆရာတော် Joe Vasquez က ပြောကြားခဲ့သည်။

ဆရာတော်များထုတ်ပြန်ချက်ကို လက်မခံသူများရှိသော်လည်း ထောက်ခံသူက ၎င်းတို့ထက် ပိုမိုများပြားသည်။

Ref;Vatican news
Fr. Peter Kyi Maung

ညှဉ်ပန်းနှိပ်စက်ခံရ၍ ထွက်ပြေး

ကက်သလစ် သာသနာပြု ဘုန်းတော်ကြီးတစ်ပါးနှင့် စစ္စတာရ် တစ်ပါး ပြန်ပေးဆွဲခံရ



တောင်အာဖရိက နိုင်ငံ Niger တွင် သာသနာပြု ဘုန်းတော်ကြီး Pierluigi Maccalli အား ဂျီဟတ် အစွန်းရောက်အဖွဲ့မှ ပြန် ပေးဆွဲ၍ ဖမ်းစီးခေါ်ဆောင်သွား

ကြောင်း ဗာတီကန်သတင်းတွင် ဖော်ပြထားသည်။

Niger အစိုးရမှ ယခုတစ်ကြိမ် ပြန်ပေးဆွဲခြင်းသည် တောင်အာဖရိကတွင်

တစ်နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဥရောပသား ပြန်ပေးဆွဲခံရမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Pierluigi Maccalli သည် အီတလီနိုင်ငံမြောက်ပိုင်း Crema မြို့မှ ဖြစ်ပြီး အရင်က အိုင်ဗရီကိုစ် တွင် သာသနာပြု အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ Niamey သာသနာ Bomoanga ဖွဲ့စည်းသို့မပြောင်းရွှေ့မီ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း သိရပါသည်။

မျက်မြင် သက်သေတစ်ဦး၏ အဆိုအရ အသက် ၅၇ အရွယ် အီတလီ လူမျိုး သာသနာပြု ဘုန်းတော်ကြီး Pierluigi Maccalli နှင့်အတူ နယ်ခံ စစ္စတာရ် တစ်ပါးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ပြထားပါသည်။

Mali နှင့် Burkina Faso ဒေသ တို့သည် အစ္စလာမ်နိုင်ငံတော်အဖွဲ့ အဲလ်ကိုက်ဒါး အဖွဲ့ နှင့် ဂျီဟတ် တို့နှင့် အဆက်သွယ်ရှိသော သူများ၏ရန်မှ ခုခံတွန်းလှန်နေရသော ဒေသဖြစ်ကြောင်းသိ ရသည်။

Society of African Mission (SAM) သာသနာပြု အဖွဲ့သည် တစ်ကမ္ဘာလုံးဆိုင် ရာ ကက်သလစ် ခရစ်ယာန် သာသနာပြု အဖွဲ့အစည်းဖြစ်ပြီး အာဖရိကတွင် အဓိက သာသနာပြုနေသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။ ပြန်ပေးဆွဲခံရသော ဘုန်းတော်ကြီးနှင့် နယ်ခံစစ္စတာရ်တို့ အတွက် ဆုတောင်းပေးကြရန် မေတ္တာ ရပ်ခံအပ်ပါသည်။

Fr. Peter Kyi Maung

ကားတိုင်အောင်မြင်ခြင်းပွဲ အမှတ်တရအဖြစ် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ လက်ဝါးကားတိုင် အခု လေးသောင်း ဘာသာဝင်များနှင့် ကြွရောက်လာသည့် လူထုပရိတ်သတ်အား ဝေပေး

စက်တင်ဘာလ ၁၄ ရက် သောကြာနေ့ကကျင်းပခဲ့သော ကားတိုင်အောင်မြင်ခြင်းပွဲ အမှတ်တရအဖြစ် ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ငွေဖြင့်ပြုလုပ်ထားသော လက်ဝါးကားတိုင် အခု လေးသောင်းအား ဆုတောင်းမေတ္တာနှင့်တွဲလျက် တနင်္ဂနွေနေ့ အန်ဂျေးလူး မေတ္တာ ရွတ်ဆိုခြင်းတွင် ဘာသာဝင်များနှင့် ကြွရောက်လာသည့် လူထုပရိတ်သတ်အား ဝေပေးခဲ့ပါသည်။

လက်ဝါးတိုင်သည် ဘုရားသခင်၏ အဆုံးမဲ့ ချစ်ခြင်းမေတ္တာကို သခင်ခရစ်တော်၌ ဖော်ပြသော အမှတ်အသား ဖြစ်ကြောင်း၊ ယင်းလက်ဝါးကားတိုင်အမှတ်အသားကို သင်တို့၏ သားသမီးများ အဖိုးအဖွားများ သင်တို့မိသားစုအခန်းတွင် တရိုတသေထားရှိကြရန်၊ လက်ဝါးကားတိုင်သည် သာမန် အမှတ်အသားတစ်ခု မဟုတ်၊ တရားဘာဝနာ ထောက်ရှုရန်၊ ဆုတောင်းမှုပြုရန် ဘာသာရေးအမှတ်အသားတစ်ခုဖြစ်ကြောင်း၊ သေးငယ်သော လက်ဆောင် ဖြစ်သော်လည်း တန်ဖိုးမဖြတ်နိုင်သော ဘုရား၏ ချစ်ခြင်းမေတ္တာကို ဖော်ပြနေသော အမှတ်အသားတစ်ခုဖြစ်ကြောင်း၊ ပြောကြားခဲ့ပါသည်။

Fr. Kyi Maung, RVA-Myanmar Service



၂၀၁၈ ခုနှစ် ဇူလိုင်လထုတ် THE CBCM HERALD ဂျာနယ်၊ စာမျက်နှာ ၉ တွင် ဖော်ပြခဲ့သော "ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု ကလေးသူငယ်များသင်တန်းကို တောင်ကြီးရံနှင့် လွိုင်ကော်ရံ တို့တွင် ကျင်းပ" ဆိုသည့် ခေါင်းစဉ်အစား "ရဟန်းမင်းကြီးဆိုင်ရာ သာသနာပြု ကလေးသူငယ်များသင်တန်းကို တောင်ကြီးရံနှင့် လွိုင်လင်ရံ တို့တွင် ကျင်းပ" ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အယ်ဒီတာ



ရေတွေကြားမှာ ခက်ခက်ခဲခဲနှင့်သွားခဲ့ရသော ဘားဘိုဂိုဏ်းအုပ်ဆရာတော်ကြီး ဂျက်စတင်း စောမင်းသိုက်၏ သိုးထိန်းခရီးစဉ် (၈ ရက်၊ စက်တင်ဘာ၊ ၂၀၁၈)

OSC Pha An



စက်တင်ဘာလ (၉) ရက်၊ ၂၀၁၈ ခုနှစ် တနင်္ဂနွေနေ့တွင် ကျိုင်းတုံ ကက်သလစ် သာသနာပိုင် ဆရာတော် ပီတာ လွီးစ် ကျူရူ မိုင်းခတ် သာသနာ အုပ်စုသို့ အကြည့် အရှု သွားရောက်ခဲ့ (OSC Keng Tung)



မြစ်ကြီးနား ဂိုဏ်းအုပ် သိုးထိန်း ဆရာတော်ကြီး ဖရန်စစ် ဒေါ့တန်က လဝါးကျေးရွာ စိန်ပေါလ် ယာယီ စစ်ရှောင်စခန်းသို့ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ကြွရောက်ခဲ့သည်။



© Radio Veritas Asia Myanmar Service

ရန်ကုန်ဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော် ဂျွန်စောယောဟန်၏လက်တော်မှ ဒီကင် ဂျွန်ဒီဗရီတို့ ဇော်ဝင်းသိန်း၊ ဒီကင် မာရ်ကူး ဟောင်းဒေါင်၊ ဒီကင် မိုက်ကယ် သန်းလင်းဦး နှင့် ဒီကင် ဆလိုင်းမိကာအဲလ် တို့သည် ထာဝရဗုဒ္ဓသိက္ခာကိုခံ ယူခဲ့ကြသည်။

၂၀၁၈ ခု စက်တင်ဘာ ၂၂ ရက်၊ စိန်မေရီ ကယ်သီဗြယ်၊ ရန်ကုန်



အဖဆရာတော် ဂျွန်မန်းသိန်းဟို ၏ ပွဲနေ့ မစ္စားတရားတော်မြတ်ကို ပုသိမ်မြို့ စိန်ပီတယ် ကာသီဗြယ်တွင် စက်တင်ဘာလ ၁၃ ရက် (စိန့် ဂျွန်ခရစ္စတိုစတံမ် ပွဲနေ့) ၌ ကျင်းပ ပူဇော်ခဲ့သည်။



မြန်မာနိုင်ငံ သီလရှင် အသင်းဂိုဏ်းပေါင်းစုံမှ စစ္စတာများသည် ရာသက်ပန်သစ္စာမခံယူမီ ပြင်ဆင်သော ၃ လတာ သင်တန်း ကို ရန်ကုန်မြို့ ဝိုင်ချုပ်လမ်းရှိ မြန်မာနိုင်ငံ ကက်သလစ် သီလရှင်များအဖွဲ့ချုပ် ဌာနတွင် ၂၀၁၈ ခု ဩဂုတ်လအစမှ အောက်တိုဘာလ အဆုံးထိ ပြုလုပ်လျက်ရှိသည်။



ချမ်းသာကုန်း - စိတ်ပုတီးမယ်တော်ပွဲ
အောက်တိုဘာ ၂၃ - ၂၄ ရက် ၂၀၁၈

စိတ်ပုတီးမယ်တော်ချောင်းချင်းသာထွန်း ၊ ဝေမိမ် ဇွန့်ဇေး ဝိုင်းရောင်စာစာ

အောက်တိုဘာ ၂၃ ရက်၊ ညနေ ၅ နာရီ - အပိတ်ပေးပစ္စည်းတရား

စိတန်းလှည့်လည်ခြင်း ၊ ကိုယ်တော်မြတ်ထောင်းချီးမင်္ဂလာ နို့မိနာ ဓမ္မာတရားတော်များ ၊ စိတ်ပုတီးစိတ်ခြင်း

အောက်တိုဘာ ၂၄ ရက်၊ နံနက် ၈ နာရီ - ပွဲတော်ပေးပစ္စည်းတရား

ဦးဝဋ္ဋင်း ထိက္ခာတင်ခြင်း ၊ စိတန်းလှည့်လည်ခြင်း ၊ ကိုယ်တော်မြတ်ထောင်းချီးမင်္ဂလာ

